

ပြည်သူများ

ကျော်ကျော်

BURMESE
CLASSIC

ရန်ကုန်
(ရန်ကုန်ဝတ္ထုသင်)

www.burmeseclassic.com

- စာမျွှင့်ပြချက်အမှတ် - [၅၀၀၆၁၀၆၀၇]
- မျက်နှာဖုံးခွင့်ပြချက်အမှတ် - [၅၀၀၆၇၂၀၆၀၇]
- ပုံနှိပ်ခြင်း
ပထမအကြိမ်၊ ရူလိုင်လ၊ ၂၀၀၇ ခုနှစ်။
- ထုတ်ဝေသူ
ဦးအောင်ရိုင် (၀၄၂၄၃) (ရွှေအိမ်မူးစာပေ)
- အမှတ် (၂၂၁)၊ (၃၁)လမ်း၊ (အထက်)၊
ပန်းဘဲတန်မြို့နယ်၊ ရန်ကုန်မြို့။
- မျက်နှာဖုံးနှင့်အတွင်းပုံနှိပ်သူ
ဦးတင်အောင်ကျော် (စွယ်တော်ပုံနှိပ်တိုက်) (၀၇၀၅၃)
- အမှတ် (၈၈)၊ (၆၆)လမ်းတို့၊
ပုဂ္ဂန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
- မျက်နှာဖုံးဒီဇိုင်း - ဥက္ကာ (ATOMIC Digital Art)
- ကွန်ပျူးတာစာစီ - သရွာ (၃၄) လမ်း
- အတွင်းဖလင် - ဦးအောင်တင်အေးနှင့်သမီးများ
- စာအုပ်ချုပ် - စွယ်တော်
- အုပ်ရေး - ၅၀၀ အုပ်
- တန်ဖိုး - ၁၅၀၀ ကျပ်

BURMESE
CLASSIC



ရွှေအိမ်မူးစာပေ



www.burmeseclassic.com

(°)



www.burmeseclassic.com

ဒီနေ့ကို ရန်ကုန်ဖြူရဲ့ နိဝင်ဘာရက်ခွဲတစ်ခုလိုပဲ လွယ်လွယ် ကူကူ ဆိုကြပါစို့၊ မြှေတွေကလည်း သိပ်မအေးလှတဲ့ ဆောင်းပြီးပေါက် ကာလကို ပုံဖော်စို့ တာဝန်ယူထားဟန် တုပါတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး နှင့်မြှေတွေနဲ့ ပို့ပိတ်နေခဲ့ပဲ။ ရှေ့ဆယ်ပေကျော်ကော် အကွာအဝေး လောက်ဆိုရင် မြင်ကွင်းက မသဲကဲ့ချင်တွေဘူး။

မြေနှစ်လမ်းသွယ်လေးရဲ့ထိပ်မှာရှိတဲ့ ဗာအံပိုင်အိုကြီးကို အခုလို မှုနှင့်ရှိနိုင် မထင်မရှား မြင်ရရင် သူက သဘောကျလေ့ရှိတယ်။ သူဆို တာက ‘ရန်မျိုး’ ပါ။

ရန်မျိုးဆိုရင် ရှင်ကွက်ထဲမှာ မသိတဲ့သူ တစ်ယောက်မှ မရှိဘူး။ ဒီကောင်က နည်းနည်းစွာတဲ့ယ်။ လူ့မိုက် မဟုတ်ပေမယ့် ရန်ဖြစ်တတ်

တယ်။ ရပ်ကွက်ထဲမှာ တစ်ခုခုမဖြစ်လိုက်နဲ့ ဖြစ်လိုက်ရင် သူ့ပဲ့ အမြဲ လိုလို ပြဿနာကို မီးထွန်းပြီး လိုက်ရှာ့နေတဲ့ကောင်မျိုးပေါ့။

သူရဲ့တွေးအကျင့်တစ်ခုကတော့ အရမ်းနောက်ပြောင်တတ် တာပါပဲ့၊ သူက တဲ့အုပ်စွဲတွေ့လည်း ကောင်းတယ်။ အဲဒီလို နောက် ပြောင်တတ်တဲ့အကျင့်ကြောင့်လည်း အရပ်က သူ့ကို တော်တော်နဲ့ မေတ္တာမပျက်တာလို့ ရန်မျိုးက ခံယူထားပါသေးတယ်။

အဲဒါကလည်း အမှုန်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ရန်မျိုးရဲ့ ① နောက် ကျိုဝယ်ခံရသူတွေဟာ နောက်ဆုံးမှာ ရှုက်ပြုးလေးပြီး ကျော် ခွင့်လွှတ်လိုက်ကြတာ များပါတယ်။ တရာ့တလောကတော့ ခံပြင်းဒေါသ ထွက်ပြီး ပေါက်ကွဲတတ်ကြတာပေါ့လေ။ အထူးသဖြင့် အပျိုကြီးတွေနဲ့ အပျို့ပေါက်စ ရာတိတိမလေးတွေဟာ ရန်မျိုးကို ပေါက်ကွဲနေကျ ဖောက် သည်တွေပါ။

အခုလည်း ဆောင်းနှင့်မြှေ့တွေ စုံစုံထားတဲ့ နိဝင်ဘာနှင့် ခင်းတစ်ခုမှာ လမ်းတိပ်က ရှိရှိဝေဝေနဲ့ ဗာအံပိုင်အိုကြီးကို ရန်မျိုးထဲ ယောက် အရသာခံပြီး ငပေးကြည့်နေတုန်း၊ ..

“ဟဲ့ . . . ရန်မျိုး”

ရှတ်တရဂ် နောက်ကနေ ခေါ်လိုက်တဲ့ ဗာဆတ်ဆတ်အသံ ကြောင့် သူ လှည့်ကြည့်လိုက်တော့ မျက်နှာပေါ် အေးသော် လှောက်တွေ ထားတဲ့ အပျိုကြီးမဆွဲကို တွေ့ရပါတယ်။ ကြည့်ရတာ သူတို့ တော် တော် တင်းမာနေပုံပါပဲ့။

ဒါပေမဲ့ ရန်မျိုးက လူလည်းမဟုတ်လော် စေဆွဲစုံစုံပြင်လိုက် တာနဲ့ ဖြေရှင်းရမယ့် ပြဿနာကိုပါ သူက တန်းသိပြုသေား မဆွဲကို

၁၁ = ထူးချွန်

ချုပ်ချွန်ပဲ မှတ်နာချို့သွေးပြီး ပြောပြလိုက်တယ်။ ပြီးတော့ . . .

“ပေါ်ပြီး . . . နေကောင်းတယ်နော် မခွေ့”

သူ ဘယ်လိုပြောပြော အပျို့ကြီးမဆွေကတော့ ဝင်းဝင်းတောက် နေတဲ့ ဒေါသမျက်ဝင်းတွေနဲ့ ရန်မျိုးကို စိုက်ကြည့်နေဆဲပါ။ ရန်မျိုးက ထည်း သူလုပ်စရာရှိတာကို ဆက်လုပ်ပါတယ်။

“မဆွေတို့ဘူး သွေးချို့လိုက်တာနော် . . . ဒီလောက် ဖော်ဖော် ဆွေဆွဲ နှုတ်ဆက်နေတာတောင် ပြန်ပြီး အသိအမှတ်ပြုဖော် မရဘူး”

“ရန်မျိုး . . . နှင့် . . . နှင့်က အဓိမ ဘာမသိချင်ပေါ်ဆောင် နေတာလဲ”

အပျို့ကြီးဒေါသဆိုတော့လည်း သိတဲ့အတိုင်းပဲပေါ့။ ပေါက်ကွဲ သံစဉ်ကို ကိုအပြည့်နဲ့။ အင်းပေါ့လေး . . . ရန်မျိုးလုပ်ပုံက ပေါက်ကွဲ မယ်ဆိုလည်း ပေါက်ကွဲသင့်တယ် မဟုတ်လား။

“ဘာများပါလိမ့် မဆွေရယ် . . . ကျွန်တော် တကယ်မသိလိုပါ”

ရန်မျိုးက လေပြေလေးနဲ့ သိမ်သိမ်မွေ့မွေ့လေးပဲ ပြောတယ်။ ဒါပေမဲ့ သူက အဲဒါလိုလုပ်လေ မဆွေက ပို့ပြီးဒေါကန်လေပဲ။

“နှင့်နော် . . . ဟင်း . . . ဟင်း”

“မော်း . . . ပြောစရာရှိတာကို ပြောပါမဆွေရယ်။ ဘာမှ အား မနာပါနဲ့။ တစ်ရပ်စွဲက်တည်းသားချင်းတွေပဲဥစွာ”

“အေး . . . အဲဒါလောက်တောင်ဖြစ်လှတာ ပြောမယ်ဟော ပြော မယ်။ ကဲ့ . . . ကြည့်စစ်း . . . အဲဒါဘာလဲ”

မဆွေက စာတံ့တော်ကို ရန်မျိုး မြင်သာအောင် ထောင်ပြထိုက် တယ်။ အဲဒါကို ရန်မျိုးက . . .

BURMESE
CLASSIC
www.burmeseclassic.com

“အာ . . . မဆွေကလည်း ပြောမယ်ဆိုပြီး၊ အဲဒါလိုကြီး မပြုပါ နဲ့ဘူး”

“အမဲ . . .”

သူစကားကြောင့် မဆွေခများ ဘာပြန်ပြောရမယ်မှန်း မသိရ လောက်အောင် အူကြောင်ကြောင် ဖြစ်သွားရှာပါတယ်။ ရန်မျိုးဆိုတဲ့ ကောင်က အဲဒါလို ကတ်သီးကတ်ဖဲ့ လူလည်လိုက်ကျတော်တဲ့ ကောင် မျိုးပါ။

ဒါပေမဲ့ မဆွေကလည်း ခေသူတော့မဟုတ်ဘူး။ ရန်မျိုးလို ကောင်မျိုးကို ဘယ်လိုတဲ့ပြန် ကိုင်တွယ်ရမလဲဆိုတာ အထာပေါက် ပြီးသား။ နောက်တစ်ချက်က အပျို့ကြီးဆိုပါ လက်ရဲတယ်။ အဲ . . . တစ် မျိုးထင်ပြီး လျောက်တွေ့မနေနဲ့။ မဆွေ လက်ရဲပုံက ဒီလိပါး၊ ရန်မျိုးမျှ နာမျက်ကို မဆွေက စတ်ခဲနဲ့ ဆွဲလိမ့်ပစ်လိုက်တာကို ပြောတယာ။

“အာလားလား . . . နာလိုက်တာများ။ မဆွေက လုပ်လိုက်ရင် အရမ်ပဲ။ မဆွေကို ကျွန်တော်က ဘာများ . . . လုပ်စိုလိုတုန်း”

“ဟင်း . . . ဘာလုပ်စိုလိုတုန်း ဟုတ်လား။ နှင့် မနေတ လုပ် မျိုးရော်များ သောက်ရှုက်ခွဲသွားတာလေး . . . မော်သွေးပြီးလား”

“အဲဒါတုန်းက မဆွေကို ‘အကောင်ဆို’ က စာမေတ္တာလိုက် လာပေးတာလေး၊ ကျွန်တော်များ . . . ဘာအပြစ်စိုလိုတဲ့”

ရန်မျိုးပြောတဲ့ အကောင်အိုဆိုတာ အုပ်ကိုအောင်လို့ ဘုတ္ထိ အော် လုပ်သီးကြီး၊ အောင်ကြီးကို ပြောတာပါး လုပ်နိုင်တာ အောင်လိုက်တဲ့လူနဲ့နာမည်တွေကို ပြောင်းပြန်၏၏လေ့လှ့တယ်။ ဥက္ကာ နှုတ်သူ ခုံရင် ‘မြှောသပ်’၊ မိုလ်တွေတ်ဆိုရင် ‘ဘွာ်တို့’ . . .

၁၂ ■ ဓမ္မဘဏ်

“ဘာအပြစ်ရှိလိုလဲဆိုတာကို သိချင်ရင် နင်ပေးသွားတဲ့ စာကို နင် ပြန်ဖတ်ကြည့်... ရော့...”

ထော်တာ ရန်မျိုးရဲ့နားရွက်ကို မလွှတ်သော် စာကို ထိုးပေး တယ် ရန်မျိုးက ပြောတယ်။

“မအော ဖတ်ကြည့်ဆိုလည်း... ဖတ်ကြည့်မယ်။ ဒါပေမဲ့ ကျွန်တော့နားရွက်ကို လွှတ်တော့များ... နာယူပြီ”

ဒီတော့မှ မအောလည်း မျက်စောင်းကြီးထိုးပြီး အင်တင်တင်နဲ့ သွေနားရွက်ကို ပြန်လွှတ်ပေးလိုက်တယ်။ ဟုတ်ပဲ့များ... । ရန်မျိုး အီစလန်ဝေပြီး ညည်းမယ်ဆိုလည်း ညည်းလောက်စရာပဲ။ မအော လိုပ်ဆွဲထားတဲ့ နားရွက်လေးဆိုတာ နှိပ်တွေတ်နေတာကိုး...”

ရန်မျိုးက မအောပေးလိုက်တဲ့စာကို ခပ်တည်တည် ဖွင့်ဖတ် လိုက်တယ်။ တကယ်တော့ အဲဒီစာထဲမှာ ဘာတွေရေးထားတယ်ဆိုတာ သူသိပြီသောယူပါ။ ဘယ်မသိမျိုးလဲ... မနေ့က သူကိုယ်တိုင် ပေခဲ့တဲ့ စာပဲ့မွား။ ဒါပေမဲ့ ဟန်ကိုယ့်ဖို့က ရှိသေးတော့ ဒီလိုပဲ ဖိန့်ရတာပေါ့။

ဟုတ်ပါတယ်။ စာက သူ မအောက် မနေ့တုန်းက ပေခဲ့တဲ့စာ ပါပဲ။ အဲဒါကို ရန်မျိုးက မျက်မောင်ဌားကြုံတို့ပြီး အခုမှ ဖတ်ဖူးတဲ့ ပုံစံနဲ့ ဖတ်တယ်။ ဒီလောက်တော့ လုပ်ရမှာပဲ။ မအောက သူအမှုအရာ ကို အကဲခတ်နေတယ် မဟုတ်လား။ ဖတ်ပြီးတော့ ရန်မျိုးက ခေါင်းကို ယမ်းလိုက်တယ်။

သူက ချက်ချင်း အဲ့ထဲအားနာသွားတဲ့ပုံမျိုး ဖမ်းလိုက်တယ်။ နှုံးကို လက်ဖတ်းနဲ့ ရှိက်ချုလိုက်ပြီး...

“ဟာ... သွားပြီး...” ကျွန်တော်တော့ သေသာသေလိုက်ချို့

တော့တာပါပဲ မအောရယ်... တကယ်ပါ။ မအောက် အရမ်းအားနာ တာပဲ့ သိလား”

“မသိဘူး...” ဒါသိတာတော့ နင့်ကို သတ်ပစ်ချင်တာပဲ သိ တယ်”

“ဟုတ်ပါတယ် မအောရယ်... ကျွန်တော့အပြစ်က သေသင့် ပါတယ်။ အမှုန်တကယ်က ကျွန်တော် ပဲ့လော့မိလို စာချင်းမှားသွား တာပါ။ အကောင်ဒုံး ပေါ်ခိုင်းလိုက်တဲ့စာက အိမ်မှာရှိလိုပဲမယ်”

“ဒါဆို... အခု ဒီစာက ဘာလဲ”

“ကြော်... ဒါလား...” ဒါက ကျွန်တော် ပြောသပ်တို့ ဘွတ် တိုတို့နဲ့ သကြောင်ကျေရင် သံချုပ်တိုင်မလို ရေးထားတာပါ မအောရဲ့။”

“ဘာလိုင်လိုလဲ... အခုမှ ဆောင်ဝင်ခါစ ရှိသေးတယ်။ သကြောင်ရောက်ဖို့ဆိုတာ အဝေးကြီး။ နင်... ငါကို မလိုပဲတပတ် လာ မလုပ်ဖော်ရန်မျိုး။ နင်ရေးထားတဲ့ပောက ငါကို စောင်းပြီးရေးထားတာ”

မအောစကားအဆုံးမှာ ရန်မျိုးက စိတ်ထဲကနေ ‘မှန်လိုက်တာ’ လို တွေးလိုက်ပါတယ်။ မှန်မှာပေါ့... သူက မအောက် တည့်တည့်ကြီး ကစ်ထားတာပဲ့မွား...”

ရေးထားတဲ့စာကိုလည်း ကြည့်ပြီးလေ...”

‘ယောက်ဗျာတော့ လိုချင်တယ်။ ထမင်းကျေတော့ အခုကျွန်တော့ဘူး... လင်တရား... လင်တရား’ တို့ မသိရင်တော့ အုန်း သလို သံချုပ်လိုလို ဘာလိုလိုပါပဲ။ ဒါပေမဲ့ မအောက အဖျို့အုန်းအုန်း သူကို နှိမ်ကွပ်တယ်ဆိုပြီး ဒါဖောင်းတာပေါ့။ ရန်မျိုးက အော်ချုပ်များ

၏ အနုတိ နှစ်သိမ့်ရှာပါတယ်။

“မဆွဲရယ်... မဆွဲကို စောင်းပြီးရေးတာ မဟုတ်ပါဘူး၊ ကျွန်တော်တို့သောကြားတွေကိုထည့် ပြန်ပြီး နိုင်ထားတဲ့အကြောင်း ပါပါတယ်ဗျာ...”

“ဘယ်မှာပါလိုလဲဟဲ့”

“ရှင်... မဆွဲကလည်း စိတ်ချည်းပဲ၊ ကျွန်တော်ပြောတာ လည်း ဆုံးအောင်နားထောင်ပါပြီ။ အဲဒီဟာက မရေးရသေးဘူးမျှ၊ တကယ်က ‘မိန့်မကျတော့ လိုချင်တယ်...’ အလုပ်ကျတော့ မလုပ် ချင်ဘူး... မယားတရူး... မယားတရူး’ လို့ ရေးဖို့ ကျိန်နေသေး တယ် မဆွဲရဲ့။ အခုပ္ပာက... စာချင်မှားသွားလိုပါ”

အပျို့ကြီးမဆွဲက မယုံသကာဟန့်နှင့် စကားကို ထောက်ပေး လိုက်တယ်။

“အဲဒီတော့...”

“အကောင်အိုစာက အိုဝ်မှာ တကယ်နှိပ်ပါတယ်။ မဆွဲကို မန်ကိုဖြန်ကျရင် ကျွန်တော် ယူလာပြုမယ်”

“အေး... ဟုတ်ရင်တော့ဟုတ်၊ မဟုတ်ရင်တော့ မန်ကိုဖြန်ကျရင် သေို့သာပြင်ထား...” အဲဒီ နှင့်အကောင်အိုရဲ့ လက်ရေးကို ငါ အကြော်ကြိုင် ဖတ်ဖူးတယ်... သဘောပေါက်လား”

မဆွဲစကားကြောင့် ရန်မျိုးလည်း နည်းနည်းတော့ ဖျားသွား တယ်။ ဟုတ်တယ်လေ... အကောင်အိုလက်ရေးကို အကြော်ကြိုင် ဖတ်ဖူးတယ်ဆိုတာကိုး၊ ဘယ်လိုဖတ်ဖူးတယ်တော့ သူလည်း မသိဘူး ပေါ့။ သူက မဆွဲ လူနှိုင်အောင် တမင်လျှောက်ပြောနေတာပါလို့ တွေး

လိုက်တယ်။ ပြီးတော့ ရန်မျိုးက မှင်သေးသေး...”

“စိတ်ချပါ မဆွဲရဲ့...” မန်ကိုဖြန်ကျရင် မဆွဲကို အကောင် အိုပေးထားတဲ့စာ တကယ်ယူလာပြုပါမယ်”

“အေးပါ... အေးပါ...” ကြည့်ကြသေးတာပေါ့”

ပြောပြီး မဆွဲက ချာခနဲ လျဉ်စွဲက်သွားတယ်။ ရန်မျိုးက ခေါင်းကုတ်ပြီး ပြုအြိမ်ပြီးနဲ့ ကျွန်ခဲ့တယ်။ နိုဝင်ဘာမန်က်ခင်းရဲ့ မြှာနှင်း တွေဟာ နေရောင်ခြည်ကြောင့် ပြီကွဲစပြုဖော်ပြီး

မန်ကိုဖြန် မဆွဲဆဲ စာအချိန်မိ ပေးနိုင်စိုး ဒီနောကတည်းက သူ ဘာလုပ်ရမယ်ဆိုတာ ရန်မျိုးက သဘောပေါက်ပြီးသား မဟုတ်လား၊ သူက လူလည်း...” ပြီးတော့... လူနောက်...”



(J)

“ဟောကောင်ရန်မျိုး . . . ဘာဖြစ်လာတာလဲကျ. . . ॥ မောကြီး
ပန်းကြီးနဲ့”

“ဝမ်းသာလွန်းလိုပါ အကောင်အိုရာ. . . အကောင်အိုအတွက်
ဝမ်းသာစရာသတင်းကို သယ်ဆောင်လာရတာကိုမျှ။ ပြောချင်လွန်း
လို အမြန်ပြောလာရတာ. . . မောဇတ်မောတယ်”

ရန်မျိုးစကားဖြေကြား အကောင်အိုက မယံသက္ကနဲ့ တစ်ချက်
လုပ်းကြည့်တယ်။ ဘာမှုတော့ မပြောသေးဘူး။ အကောင်အိုက စဉ်း
စာဌး ရန်မျိုးကို အကဲခတ်နေတာ။

အဲဒီကောင်က ယုံရတာ မဟုတ်ဘူး။ လူကြီးတွေတာတွေ နား
လည်တာ မဟုတ်ဘူး။ လူနောက်. . . ခေါ်တည်တည်းကြိုင်တတ်
တယ်။ ခံရပေါင်းလည်း မနည်းတော့ဘူးလေ။ ဒီတော့ ရန်မျိုးဆိုရင်
အားလုံးကာ မခံရအောင် သတိထားပြီး နေကြုရတယ်။ အကောင်အိုက
သူ့ကို အေးစက်စက်ပဲ ပြောလိုက်တယ်။

“ပြောစမ်းပါဦး. . . မင်း သယ်လာတဲ့ သတင်းကောင်းလေး
ကို”

“သော်. . . အကောင်အိုရပ်. . . ॥ လေသံကြိုးကလည်း အေး
တိဇားစက်နဲ့. . . ကျွန်းတော်က စေတနာနဲ့ လာပြောပြောတဲ့တော်၌
အကောင်အိုက မနေ့တွေးဘူး။ မခွေ့ဆိုက အကောင်အိုနဲ့ ထင်သတ်
တဲ့သတင်းတစ်ခု ရလာလို့မျှ။ င်္စားများ မသိခဲ့တည်း နေပါ့. . .”

ရန်မျိုးစကားထဲမှာပါတဲ့ မခွေ့ဆိုတဲ့နာလည်းကြောင့် အောင်း
အိုလည်း လူပို့လုပ်ရှုံးရှုံး ဖြစ်သွားတယ်။ ပြောတော့ ခုံနှံးအချိုပါ
ပြောင်းသွားတယ်။

အဲဒီညနေမှာပဲ အကောင်အိုဆိုတဲ့ လျှပ်းသီးကြီးဆီး ရန်မျိုးက
အားရုဝေးသာနဲ့ ခုန်ပေါက်ပြီး ရောက်လာတယ်။ အကောင်အိုက သူ
ထုံးစံအတိုင်း ညာနေခင်းစည်းစိမ်းကို ဘီအီးတစ်လုံးထောင်ပြီး စတင်
ခံစားနေပါပြီ။ အကောင်အိုက တစ်ယောက်တည်း ချေနေတာ။ ရန်မျိုး
ကိုမြင်တော့ အောင်ကြီး (ခေါ်) အကောင်အိုတစ်ယောက် စိတ်ထဲမှာ
ထင့်ခဲ့နေစွာတယ်။ ဟုတ်တယ်လေ. . . သူက အခုမှ စံသောက်ခါ
စပဲ ရှိသေးတာ။ ရန်မျိုးဆိုတဲ့ကောင်က သူ့ကို ဦးနောက်စားမှာ စိုးရိုး
တာပေါ့။

ရန်မျိုးက အကောင်အို သောက်နေတဲ့ ကိုယောလှုဘုံးဆိုင်ထဲ
ကို လောလော့ လောလောနဲ့ ဝင်လာပြီး သူ့ဂိုင်းမှာ ဝင်ထိုင်လိုက်တယ်။

၂။ မန္တသုတေသန

“ညီလေးရန်မျိုး... မင်းကလည်း ငါကို အဲခိုလိုမထင်ပါနဲ့ဘာ။
ငါက မင်းကို အမြဲတမ်း နေ့ထွေးပြီးသား... .” က... . ရော့... . ဒီမှာ
မင်းပါးချမယ်မှတ်လား... .”

အကောင်ဒီက ရန်မျိုးကို အရက်တစ်ခွက် ငွေပေးတယ်။ ရှင်း
ရှင်းပြောရရင် ဖားတာပေါ့လေ။ ဒါကို ရန်မျိုးကလည်း ပေါက်ပါတယ်။
သူက အကောင်ဒီကို မဲ့ပြီးလေးပြုပြီး နောက်တဆတ်ဆတ်နဲ့ အထက်
စီးနိုင်း ကြည့်နေလိုက်တယ်။

“ရန်မျိုးရာ... . ပြောမှာပြောစမ်းပါ... .” မအောက် ဘာတဲ့လဲ”

အားမလိုအားမရနဲ့ အကောင်ဒီက စမေတော့ ရန်မျိုးက
လေသံကို နှစ်ခုလိုက်ပြီး... .

“မအောက်... . ကျွန်ုတော့ကို စင်ဗျာဆီမှာ ရည်းစားရှုလာလို့
ခုစွမ်းနိုင်းလိုက်တယ်ဗျာ... . သိလား”

အကောင်ဒီရဲ့မျက်နှာကြီးက အရက်နိုးတွေ ဝေနေတဲ့ကြားက
ဝင်းပြီးလာပြီး မျက်လုံးပါ ပြူးထွက်လာတယ်။

“တကယ်... .”

“ဘာလဲ... . စင်ဗျားက မယုံဘူးလား”

“အာ... . အဲဒီလို မဟုတ်ပါဘူးဘာ။ ပါညီကလည်း မင်းကို
ငါက ယုံပါတယ်။ က... . လုပ်စမ်းပါပြီး... . အဲဒီတော့ မင်းက မအော့
ကို ဘာပြန်ပြောခဲ့လဲ”

“လုပ်ပေးပါ့မယ်လို့ ပြောခဲ့တာပေါ့ဘူး ဒါနဲ့ စင်ဗျားနဲ့ ဟိုဘက်
ရှင်ဗျာက မနှစ်ဟင်းခါးရောင်းတဲ့ မတင်တင်မာနဲ့ အခြေအနေက
ရော့... . ဘယ်လိုလဲ”

လူနာ် ■ ၂

ရန်မျိုးရဲ့မေစွဲနှင့် အောင်ကြီး (ခေါ်) အကောင်ဒီတစ်
ယောက် ချက်ချင်း ခေါင်းနားပန်းကြီးသွားတယ်။ အဲဒီမှ တကယ်ရော့
ပဲ။ လွန်ခဲ့တဲ့ ခြောက်လလောက်က သူ မတင်တင်မာကို သွားကြောင့်ခဲ့
လူတာ ရန်မျိုးအဲတဲ့ကောင်က ဘယ်လိုလုပ်ပြီး သိသွားပါတယ့်။ ဒါပေမဲ့
အခု မတင်တင်မာက တွေားတစ်ယောက်နဲ့ ပြုသွားပါပြီ။ မတင်တင်မာ
က သူကို ငြင်းခဲ့ပေမယ့်လည်း အကောင်ဒီက... . အေးအေးပါ။ သူ
ရင်တဲ့မှာ တကယ်ရှိနေတာက မတင်တင်မာ မဟုတ်ဘူး။ ရမလားလို့
ကြိမ်တာပါ။ သူ တကယ် မြတ်မြတ်နှီးနှီးချစ်တာ မဆွဲပဲ။

သူနဲ့ မအော့တဲ့ မကြားကော် ဆုံးနေကျေနေရာလေးဟာ သူတို့ရဲ့
ကွက်ရုံပဲ။ အကောင်ဒီက ရပ်ကွက်ရုံမှာ စာရေးလုပ်တယ်။ မအော့တဲ့
အိမ်က သူတို့ရဲ့ကွက်တဲ့မှာ ငည်းသည်အလာဆုံး၊ လူအဝင်အတွက်
အများဆုံးအိမ်လို့ ပြောရမယ်။ အမျိုးတွေ၊ သူငယ်ချင်းမိတ်အော့တွေ
လာသွားဖြည့်သည်တွေကို ဒိုင်ခံပြီး ငည်းစာရင်းတိုင်ပေးခဲ့တာကတယ့်
အပျို့ကြီးမအော့ပဲပေါ့ပေါ့။

အဲဒီတော့ ရပ်ကွက်ရုံမှာ အကောင်ဒီနဲ့ မအော့တဲ့ဘာ အားလုံး
ချင်းဆုံးပြီး ရင်ခုန်သံတွေ၊ အချက်ပေးနေကြတာ ကြော်ပြီး တစ်ထောက်
ကို တစ်ယောက် မသိမသာနဲ့ အထာပေးပြီး အကဲခတ်ကြော်ထားတဲ့
ဆိုးချင်တော့ ရန်မျိုးက အဲဒီကို ရိုင်စိသွားပြီး အဆောက်နှုန်းတွေ
ပါပဲ။

အကောင်ဒီက ရန်မျိုးကို ရှင်းပြုတော်တွေ၊ ပြုးသွားတော်တွေ
တွေ လုပ်မနေတော့ဘဲ မျက်နှာထုတေသနနှင့် အောင်းအောင်နှင့်
ပြောရှုပါတယ်။

၂၂ ■ ဓမ္မဘွား

“ညီလေးရန်မျိုး... အစ်ကိုကို တကယ်ပဲ သနားတယ်၊ ခင်တယ်ဆိုရင် ငါနဲ့ တင်တင်မာနဲ့အကြောင်းကို မဆွဲ မသိအောင် ဖူးကွယ်ပေးထားပါကွာ။ ငါညီ မန်နာစေရပါဘူး... နော်... ရန်မျိုး”

“ကောင်းပြီလေ... ဒါဆိုရင်”

“ပြော... ပြော... ညီလေး ဒါဆိုရင် ဘာဖြစ်လဲ။ အစ်ကိုဘာလုပ်ပေးရမလဲ”

“ဒါဆိုရင်... အကောင်းအိုက မဆွဲကို ရည်းစားစာ ပေးရယ်”

“ဟာ... ဘယ်လိုကြိုးလဲ မင်းဟာက...”

“ဟုတ်တယ်... အကောင်းအို။ ကျွန်တော်က အားလုံးကိုသဘောပေါက်ဖြီးသာ။ စောဇာက မတင်တင်မာကိုခွဲ ဆိုတာလည်းကျွန်တော်က ခင်ဗျားကို စတာပါ။ အမှုန်တော့... မဆွဲဟာ ခင်ဗျားဆီက ခုစ်ခုစုံပန်လာယယ့်နောက် စောင့်နေရှာတာပျုံ။ ခင်ဗျားတို့နှစ်ယောက်ရဲ့ အနေအထားကို ခင်ဗျား... အသိဆုံးပါ။ ကျွန်တော်ကိုတောင် မဆွဲက ခင်ဗျားဆီမှာ ရည်းစားရှိပို့ စုံစမ်းနိုင်းနေတဲ့ဥစ္စာ”

အကောင်းအိုက ရန်မျိုးစကားကြောင့် တွေ့တွေ့ကြီး စဉ်းစားနေလိုက်တယ်။ ရန်မျိုးပြောတာ ဟုတ်တော့လည်း ဟုတ်နေတာကို။

“အဲဒီတော့ ငါက မဆွဲကို စာပေးရမယ်ပဲ့”

“ဒါပဲ့ပျုံ... အမြန်ဆုံးသာလုပ်...”

“အေး... ဒါဆိုရင် ငါ ဒီညာပဲ ရဲ့ကို မဆွဲ ညျှော်စာရင်းလာတိုင်ရင် ရည်းစားစာညွှန်ပြီး မေးလိုက်မယ်”

ရန်မျိုးက ပြုမီသွားတယ်။ ဒါကြောင့် မဆွဲက အကောင်းအို

လောက်ရေးကို သူသိတယ်လို့ ပြောသွားတာကိုး... ဟုတ်တယ်လေ၊ ရင်ကွက်ရုံးစာရေးတစ်ယောက်ရဲ့လက်ရေးဟာ ညျှော်စာရင်းတိုင်တဲ့တာရွက်မှာပါပဲ မဟုတ်လာဘူး ရန်မျိုးက တစ်ခုတစ်ခုကို စဉ်းစားမိသွားပြီး...”

“အဲဒီလိုလုပ်လို့ မဖြစ်ဘူး အကောင်းအိုရဲ့...”

“ဟင်... ဘာဖြစ်လိုလဲ”

“ခင်ဗျားကလည်း ဥုံကြားအမြော်အမြင် နည်းလှုချည်လား။ ရုတ်တရက်ကြီး... ခင်ဗျားက မဆွဲကို အဲဒီလို့ စာသွားပေးရင် တစ်အချက်၊ မဆွဲ ရှုက်ပြီး ခင်ဗျားကို ပြဿနာ ထရှာနိုင်တယ်။ နှစ်အချက်၊ မဆွဲနဲ့ ပါလာတဲ့ အဖော်တစ်ယောက်ယောက်က အဲဒီလို့စာပေးတာကို တွေ့သွားနိုင်တယ်။ သိုးအချက်၊ အဲဒီလိုဖြစ်ရင် ရင်ကွက်ရုံးထဲမှာ လူလယ်ကောင်မှာ ခင်ဗျား သိကွာကျပြီး အရှက်ပြန်ပြန်ကွံ့မယ်... နာလည်ရဲ့လား...”

“ဒါဆို... ငါက စာကို ဘယ်လိုပေးရမှာလဲ”

“ဒါလော်ဗျား အကောင်းအိုရဲ့... ကျွန်တော် အဲလောင်းမျှ”

အကောင်းအိုက ရန်မျိုးကို မယုံးသလို့ ကြည့်တယ်။ ရန်မျိုးတဲ့ကောင်ကလည်း စိတ်ချေရတာမျိုးမှ ဖောက်တာ၊ သွေးအတွက် အောင်းအမြတ်မရှိဘဲ ငါကို ဒီလောက်လိုက်လုပ်ပေးမှာ စတုတ်မှုံးအောင်းအိုက ရန်မျိုးကို ပုဂ္ဂိုလ်လင်းလင်းပဲ စွင့်အောင်းမှုံးအောင်း

“ငါ မင်းကို ဘာလုပ်ပေးရမယ် ရန်မျိုး”

“အကောင်းအိုရဲ့ကို ကျွန်တော်တို့ အပိုင်းစေမယ်”

သူ့စစ်တာ ပေးရမယ်ဆိုတော့ အကောင်ဒါ နည်းနည်းတွေ သွားတယ်။ စစ်တာက YAMAHA အမျိုးအစားဆိုတော့ သူ့လည်း နှင့်မြှာတာပေါ့။ ဒါပေမဲ့ တစ်ဖက်က မဆွဲခဲ့မျက်နှာလေးကို မြင်ယောင်၊ မီသွားပြန်တယ်။ မဆွဲခဲ့ YAMAHA စစ်တာ ဟာ သူ့အတွေးတွေကို အပြိုင်လွန်ဆွဲနေလေရဲ့

အဲဒါမှာ ရန်မျိုးရဲ့အသံကြီးက ဖြိမ်းခြောက်သလို ဖြတ်ဝင်လာတယ်။

“အကောင်ဒါက၊ မတင်တင်မာကို တကယ်မေ့ပစ်လိုက်ပြီ၊ လားဟင်”

ရန်မျိုးရဲ့မေ့ခွန်ကို အကောင်ဒါ ပြန်မဖြိမ်းရှာတော့ပါဘူး။ သူက ဆုံးဖြတ်ချက်ကို နိုင်နိုင်မာမာ ချုပစ်လိုက်ပါတယ်။

“ရန်မျိုး၊ မင်း ငါ့ကိုယ့် ယူလိုက်တော့”

ဒီတော့မှ ရန်မျိုးကဲလည်း အလိုက်သိစွာနဲ့ မတင်တင်မာဆုံး တဲ့နာမည်ကို လုံးဝထပ်မထွက်တော့ပါဘူး။ ရန်မျိုးက ဂစ်တာ ရသွား ပြီဆုံးတော့ အရမ်းပျော်သွားပြီ။ သဘောလည်း ကောင်းလာပြီ။

“အကောင်ဒါ၊ မဆွဲအတွက် အခုချက်ချင်း ညည်းစားစွာ ရေးတော့ပါ့”

“အာ၊ ငါမရေးတတ်ဘူးဘွား။ ပြီးတော့ အရက်ဆိုင်ကြီး၊ မှာ။ ကိုယောလှက သူ့ဆိုင်မှာ အရက်မသောက်တဲ့ စာရေးနေရင် ကြိုက်မှာ မဟုတ်ဘူး၊ ဟို၊ ကဗျာဆရာ ကြည်ဖော်အေးဆိုတဲ့လူကိုတောင် ဆိုင်ထဲမှာ ကဗျာတွေငရေးရေးနေလို့ ပါက်ပစ်တာ”

“အဲဒီကဗျာဆရာက သူ့ဆိုင်က စာဖွဲ့စင်တွေပေါ်မှာ လျောက်

ရေးတာကိုးပျော်ပေါ့။ ကိုယောလှက ပါက်မှာပေါ့။ အခါ ကျွန်တော်တို့က စဲ့ပေါ်မှာရေးမှာ... ရော့... ဒီမှာရေး”

ရန်မျိုးက ပြောပြောဆိုဆို သူ့သီးကြားမှာ ထိုးထားတဲ့ စာအုပ်နဲ့ ဘေးလိပင်ကို ထုတ်ပေးလိုက်ပါတယ်။ အကောင်ဒါက အရက်တစ်ခွက်ကို ဂုဏ်ခဲ့ မေ့ချလိုက်ပြီး ငြင်းတယ်။

“မရေးတတ်ပါဘူးဆိုကြား...”

“ကဲ့... ရေးစမ်းပါ။ ကျွန်တော် ခေါ်ပေးပါမယ်။ ခင်ဗျာက လိုက်ရေး... ဟုတ်ပြုလား”

“အေး... အဲဒီဆိုလည်း ခေါ်ကြား ငါရေးမယ်”

“ဆို

.....

.....

.....

.....

.....

.....

.....

.....

.....

.....

.....

.....

(၃)



အခုခိုလည်း မဆွဲကို ဟိုနောက ပါးမီးရှေ့မှာ အရှုက်ကွဲအောင် လုပ်ခဲ့ခိုလို ဒီနောက အကောင်အိုသို့ ပည်ဘာအစောင်ကို သူက ရအောင် ယူဆောင်လာပေးခြင်းနဲ့ ပြန်လည်ကျည့်စိုင်တော့မှာပါ။ ပြီးတော့ ရန်မျိုးက မဆွဲကို နည်းနည်းလွန်တယ်။ မနောက မဆွဲလက်ချက်နဲ့ သူ နားရွှေက်လေး နိုင်ပြီး ရောင်ကိုင်းခဲ့ရသေးတာဘို့။

ဒါပေမဲ့ . . အခု သူ့ခံောက အကောင်အိုစာကို မဆွဲဖတ်ရရင် ပြန်ပြီးကျေလည်သွားမှာပါ။ အယျိုကြီးနဲ့ လူပျိုကြီး သူ့စနက်ကြောင့် ကြိုက်သွားကြရင်လည်း အေးတာပဲ။ ရန်မျိုးကော အဲဒီအတွေးကြောင့် ဖြူးပြီးကြီး ဖြစ်သွားတယ်။

ထိုစဉ်မှာပဲ သူ့ကို တစ်စုံတစ်ယောက်က အမှတ်မထင် ဝင် တိုက်ချေလိုက်ပါတယ်။

“ဝန်း”

“အမေ့”

“အမယ်လေး . . ပုဂ္ဂိုလ်တာ . . အား . . လားလား”

အဖြစ်အပျက်က ဆယ်စက္န်လောက်လေးအတွင်းမှာ မြန်ဆန် လွန်းစွာ ပြီးဆုံးသွားခဲ့ပါတယ်။ ကောင်မလေးတစ်ယောက်က သူ့ကို မှန်ဟင်းခါး ပါဆယ်ဝယ်လာရင်း ဝင်တိုက်ပစ်လိုက်တာပဲ ဖြစ်ပါတယ်။

သူမကိုယ်လုံးက ဝဝပြည့်ပြည့်လေး။ နောက်ပြီးတော့ မျက်လုံးကလည်း ပြေားပြေားပိုင်းပိုင်းလေးနဲ့ သူ့ကို စိုးမိမိအားနာနေပုံပါပဲ။

“ဟယ် . . ဒုက္ခပဲ့ . . အရှုံးယွားလားဟင်း ဟင်းရည်ကျေလည်း ပေကုန်ပြီး။ ကျွန်းမ ခလုတ်တိုက်မိသွားလိုပါရှင်။ တော်းဝန်းကို တယ်”

ဆောင်က နိုဝင်ဘာကျိုန်ခါနီးမှာ ပိုမို အသက်ဝင်လာခဲ့။ အအေးအေးတိုကလည်း ပတ်ဝန်းကျင်ကို ဖြန့်ကျေက် နေရာယူထားကြတယ်။ မန်ကို ကိုနာရီကျော်လာပြီးဖြစ်ပေမယ့် မြှောက်းတွေ့က သူတို့ ရပ်ကွက်လေးကို ခဲ့ဖိုးနေဆဲပါ။

ရန်မျိုးက မဆွဲကို အကောင်အိုခဲ့စာ ပေးဖို့တက်ကြောနပါတယ်။ တက်ကြောနပေး စာက သူ့လက်ထဲကို မနေ့သွေ့နေကတည်းက ရောက် နေပြီကိုး၊ ဒါမှလည်း မဆွဲကို ပြောပြုလည်လည် ရင်ဆိုင်နိုင်မှာလေး သူက နောက်ပြေားချောက်ချုပ်းပြီး ပျော်စွဲမှုကို ရှာဖွေတတ်သူ ပြစ်ပေမယ့် တစ်ဖက်လူရဲ့ ဂုဏ်သိက္ခာအတွက် ရအောင်ပြန်အဖတ်ဆယ်ပေးတယ် တဲ့အကျင့်လေးတော့ ရှုပါတယ်။

“ရခါတယ်... မတော်တဆဖြစ်တာပဲ။ ကျွန်တော်လည်း တွေ့
တော်မီတာဘုံး... . . .” ကိုစွဲမရှိပါဘူး”

သူတို့ဖြစ်နေတဲ့နေရာက မဆွဲတို့အိမ်နားမှာပါ။ မဆွဲတို့က
အိမ်မှာပဲ အကြီးစားကုန်စုံဆိုင်တစ်ခိုင် ဖွင့်ထားပါတယ်။ အဲဒီဆိုင်မှာ
မဆွဲက ခေါင်သူကြီးပေါ့။ ဒီအခါန်ဆုံး မဆွဲက ဆိုင်မှာ သေချာပေါက်
လိုတတ်တာမို့ ရန်များက စာပေးဖို့ ရောက်လာတာပါ။

“ရှင်က ဘယ်ကို လာတာလဲဟင်။ ဟိုလေ... . . အိမ်ဝေးလိုရှိ
ရင် ဒီနားလေးက ကျွန်မတို့အိမ်မှာ ပေနေတာတွေ ရောဆေးလိုက်ပါ
လား”

“မော်... . . ကျွန်တော်က ဒီနားက အသိတစ်ယောက်ဆီ လာ
တာပါ။ မင်းက ဒီလမ်းထဲမှာ နေတာလား”

“ဟုတ်... . .”

ဒီရပ်ကွက်မှာ ရန်များ မသိတဲ့လူ၊ ရန်များကို မသိတဲ့လူဆိုတာ
ယူရောနိယံထက် ရှာတယ်။ ဒါပေမဲ့ သေချာတာကတော့ ရန်များ သူမကို
တစ်ခါမှ မတွေ့ဖူးတာပါပဲ။

သူတို့နှစ်ယောက် လမ်းထဲကို အတူတူ လျောက်ဝင်လာခဲ့မိကြ
တယ်။ အိမ်တစ်အိမ်ရှေ့ကိုရောက်တော့ နှစ်ယောက်စလုံး ပြီးတူရှိဖို့
ရပ်တန့်သွားတယ်။ နောက်တော့ ရှေ့ဆင့်နောက်ဆင့်ဆုံးသလို မောခွန့်
ကိုယ်စီ မေးလိုက်ကြပါတယ်။

“မင်းနေတာ ဒီအိမ်လား”

“ရှင်လာတာကရော... . . ဒီအိမ်လား”

နှစ်ယောက်လုံးက အဖြောက် ခေါင်ညွှတ်ပြီးတော့ ဖြောလိုက်

ပါကြပြန်တယ်။ သူတို့နှစ်ယောက် အသီးသီး အဲ့ည့်တကီးဖြစ်နေကြ
ဆဲမှာ အသံတစ်သံက သူတို့ကြားထဲရှိ ရှုတ်တရက် ဖြတ်ဝင်လာပါ
တယ်။

“ဟောတော့... . . နင်တို့နှစ်ယောက်က ဘယ်လိုဖြစ်လာကြ
တာတုန်း။ ရန်များရယ်... . . တစ်ကိုယ်လုံးလည်း ပေရောလိုပါလား”

အသံပိုင်ရှုင်က ဘယ်သူရှိရမှာလဲ၊ မဆွဲပေါ့။

ရန်များ ဘာမှမပြောခင်မှာဘဲ ကောင်မလေးဆီက စကားသံ
ထွက်လာတယ်။

“ဟုတ်တယ် အန်တို့ဆွဲ... . . သမီး ခလုတ်တို့ကိုမိပြီး မှန်
ဟင်းခါးဟင်းရည်တွေ သူ့အပေါ်ဖိတ်ကုန်တာ”

“ပြစ်ရမယ်... . . ညည်းကတော့... . . ရောက်လေရာအရာ
မှာ အရာရာနဲ့ အကြောင်းကြောင်းချဉ်းပဲ့၊ ရန်များ... . . ဒီတစ်ခါတော့
နင် စံလိုက်ပြေား အဲဒါ... . . လူတကာကို ခုက္ခလုံးပေးနေလို့ နင် ဝင့်
လည်တာ”

မဆွဲက သူကို ကြုံတုန်း နိပ်ကွပ်တယ်။ ကောင်မလေးက
အိမ်ထဲကို လှုစ်ခနဲ ဝင်သွားတယ်။ မဆွဲက လူလစ်တာနဲ့ သူ့ဆီက
အကောင်အိုစာကို တောင်းပါတော့တယ်။

“ရန်များ... . . ဘယ်မှာလဲ စာ”

ဘောင်းဆီအိတ်ထဲမှာ အသင့်ပါလာတဲ့စာကို သူက ခုနှစ်ဗုံး
ပဲ ထုတ်ပေးလိုက်တယ်။

“ရော့... . .”

မဆွဲက စာကို အပေါ်အကျိုး အတွင်းသာတို့ဆိုတဲ့ ထုတ်

အမြန်စွက်လိုက်ပါတယ်။ မဆွဲယျက်နှာမှာ ပန်းရောင်သုတေသနးသွားတယ်။ အဆုံးစိတ်က လူကို နှုန်းသွားစေတယ်၊ ထင်ပါခဲ့။ ရန်မျိုးကို အရှက်သည်နေတဲ့ပုံနဲ့ စကားတစ်ခွန်း ပြောပါတယ်။

“ဒီကိစ္စကို နင်... သူများတွေ လျှောက်မပြောနဲ့နော်”

“စိတ်ချပါ”

ရန်မျိုးရဲ့တွဲပြန်စကားက သိပ်စိတ်မပါသလိုပဲ။ စိတ်မပါဆိုသူ့စိတ်တွေက စောစောတုန်းက အိမ်ထဲဝင်သွားတဲ့ ဖောင်းဟောင်းကိစ်ကစ်ကောင်မလေးဆီ ပါသွားတာကို။ သူ့ကိုယ်သူလည်း ရန်မျိုးက အဲ ဉာဏ်မြတ်ပါတယ်။ ဘာမှ ကြိုက်လောက်စရာ၊ ကြွောက်စရာ၊ မရှိတဲ့ ဖက်တီးမလေးကိုများ ဒါမျိုးဖြစ်စရာလား။

“ဟူး...”

ရန်မျိုးက သက်ပြင်းတစ်ချက် မူတ်ထဲတိုက်တယ်။ မဆွဲကတော့ သူ ဘာဖြစ်နေတယ်ဆိုတာကို မရှိပိုပါဘူး။ အကောင်ဒုံးစာကြောင့် သူသာသာသူ ရင်တွေခုန်နေတာ့။

အဲဒီအချိန်မှာပဲ ကောင်မလေးက အိမ်ရွှေ့ကို ပြန်စွက်လာပါတယ်။ လက်ထဲမှာ ရေတစ်ပုံးနဲ့ ဆပ်ပြောခွက်လည်း ပါလာတယ်။

“ရော့... ဒီမှာ ရောဆေးလိုက်နော်” တဲ့။

ရန်မျိုးက သူမ ပြောတဲ့အတိုင်းပဲ ပေနေတဲ့နေရာတွေကို ရှေ့နည်းနည်းဆေးလိုက်တယ်။ နောက် သူမက ရန်မျိုးကို အပူလောင်ရင်လိမ်းတဲ့ဆေးသူးလေးတစ်ဘူး ပေးပြန်တယ်။ သူက ချုပ်ချင်း မလိမ်းဘဲ ဆေးသူးကို အဲတ်ကပ်ထဲ ထည့်သိမ်းလိုက်ပြီး ‘အိမ်ကျော်ပဲ လိမ်းတော့မယ်’ လိုပြောတော့ သူမက ခေါင်းဆွဲပါပြီးပြောတယ်။

သူ့လို မလွတ်ခွှတ်တတ်နေတဲ့ကောင်မျိုးက ဒီတစ်ခါတော့ ကောင်မလေးတစ်ယောက်အပေါ် လေးနောက်ချင်မိတာ ထူးဆန်းနေသလိုပဲ။

အပျို့ကြီးမဆွဲက သိန်းပြီးသား သူတို့နှစ်ယောက်ကို တရားဝင်အောင် စိတ်ဆက်ပေးတယ်။ အပျို့ကြီးဆိုတာ အဲဒီလိုပဲ။ သိပ်ကို တရားဝင်ဖြစ်အောင် လုပ်ချင်ကြတာ။

“ရန်မျိုး... ဒါ ငဲ့အစ်မကြီးက မွေးတဲ့သမီး...” ငဲ့တူမလေးပေပါ။ နာမည်က ရွှေကိုရိတ္တာ။ သူတို့မိသားစုက မနေ့ကမှ သရက်က ပြောင်းလာကြတာ။ သူအာဖေက... အကျဉ်းပြီးစွဲနာက ဦးစီးမှုးပေးလေ။ ဝန်ထမ်းဆိုတော့လည်း တာဝန်ကျရာ လျှောက်ပြောင်းနေရတာ ပေါ့။ ရွှေကို... သူက ရန်မျိုးတဲ့။ ဒီရုပ်ကွက်မှာတော့ ရုပ်စတားပဲ။ လူတိုင်းက အော့ကြောလန်...”

အော့ကြောလန်ဆိုတော့ သူမက ပထမ နည်းနည်းတွေ့သွားတယ်။ နောက်မှ မသိမသာလေး ခေါင်းကိုညိုတို့ပြောတယ်။

နာမည်လေးက ရွှေကိုရိတ္တာ။ သူမအဖေက အကျဉ်းပြီးစွဲနာက ဦးစီးမှုးပေပါ။ မတော် သူမက အပူလုပ်လို့ အဖမ်းခံရရင် ခက်မယ်၊ လူပုံစံကတော့ ဝဝဖောင်းဖောင်းအီအီလေး။ ရွှေကို... ရွှေကို... ရွှေကိုပါ။

ရန်မျိုးက သူမနာမည်ကို စိတ်ထဲကနေ ခေါ်ကြည်နေခိုင်တယ်။ အဲဒီမှာတင် သူရဲ့ နောက်ချင်ပြောင်ချင်တဲ့ ဒီကေ ရှတ်ချွှေ့ဆွဲတော့တယ်။

“အင်း... နာမည်လေးက ရွှေကိုရိတ္တာ...”

၁။ အမြန်

“ရွာဝက်”ပေါ့နော်၊ ရွှေကိုဝါ... ရွာဝက်... ဟဲ ဟဲ ဟဲ... ”

သူစကာစကြောင့် ကောင်မလေးက နှုတ်ခမ်စွဲသွားတယ်။ သေ ခုခံတယ်။ သူ့ကို သူငယ်ချင်းအသစ်လေးက ကောက်သွားပြီပေါ့။ မေဆွက ‘ရွာဝက်’ ဆိတ္တဲနာမည်ကို သဘောကျပြီး ရယ်တယ်။

သူမက သူ့ကို မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်နေပြန်တယ်။ နောက်တော့ သူမက ခြေထောက်ကို ဆောင့်ဆောင့်ပြီး အိမ်ထပ်ဝင်သွား ပါတော့တယ်။

အဲဒီလိုကျပြန်တော့လည်း တကယ့်ဝက်ပေါက်စလေးလိုပါပဲ။ အိပဲ... အိပဲနဲ့... ဝက်အိပဲလေးပေါ့။



(၄)

သားတွေဖြစ်နေတာ။ သက်တူ ရွယ်တူ အကျင့်စရိတ်တူတွေဆိုတော့
ပေါင်းဖြစ်သွားကြတာပေါ့။ အခုခံ သူတို့ရဲ့အသက်တွေက နှစ်ဆယ်
ဝန်းကျင်စီ ရှိနေပြီဆိုပေမယ့် ရည်းစား လုံးဝမထားဖူးကြဘူး။

ပညာရေးကျပြန်တော့လည်း အားလုံး ဆယ်တန်းအောင်ပြီး
သာတွေပေမယ့် အကြောင်းကြောင်းတွေကြောင့် တစ်ယောက်မှ ဘွဲ့မရ
ကြပြန်ဘူး။

မြှုံးသပ်တို့မိသားစုက ရိုက္ခက်ထဲမှာ ဆန်ဆိုင်ဖွင့်ထားကြ
တယ်။ ဘွဲ့တို့တို့ မိသာတွေဆို တက္ကာလီသုံးစီ၊ ထောင်ထားတယ်။ ရန်မျိုး
တို့အပေါကကျတော့ ဆရာဝန်၊ ရိုက္ခက်ထဲမှာ 'အောင်သပြီ'ဆိုတဲ့
ကိုယ်ပိုင်ဆေးမန်းလေး ဖွင့်ထားတာ အောင်မြင်တယ်လို့ ပြောရမှာပေါ့။
သူအဖော် ဒေါက်တာမျိုးချစ်က ဆေးကြကောင်းတယ်လို့ နာမည်ကြီး
တယ်။

မြှုံးသပ်နဲ့ ဘွဲ့တို့တို့က တစ်ခါတင်လ စီဘတွေရဲ့အလုပ်မှာ
ဝင်ကူပေးတတ်ကြတယ်။ မြှုံးသပ်က ဆန်ဆိုင်ထိုင်တယ်။ ဘွဲ့တို့က
လည်း အုနာအရိုင်ဘာ လုပ်တဲ့အခါလုပ်တယ်။

ရန်မျိုးကျတော့ ဒေါက်အလုပ်ကို လုံးဝမကူညီဘူး သူတော့
သူအဖော်ကိုယ်စား ဆေးဝင်ကုလို့မရဘူး ဆိုပေမယ့် အဆင့်ဆုံး
တုက်င့်ပါတ် စစ်ဆေးတာတို့ လူနာကို ဖွွှန်ကြားတဲ့အေး အောင်း
တာတို့ စသဖြင့် စိုင်းလုပ်လို့ရတာပဲ့။

ဒေါက်မျိုးက အော်အလုပ်တွေကို ထုတေသန့် မိတ်ဆက်
တော့ သူအဖော်လည်း သိရှိအဆောင်ရွက်ထုတေသန့်
အောင်း ရန်မျိုး စွဲစွဲပြုစွဲထိုင်တာ နှင့်မှတ်ယူရှိမှား အော်အလုပ်

ဒီရိုက္ခက်ထဲမှာ ရန်မျိုးက တစ်ဂို့ယ်တော် ရွှေပါဝတားဆိုပေမယ့်
သူနဲ့တွဲဖက် အပေါင်းအသင်းနှစ်ကောင် မပါရင် ရန်မျိုး ဒီလောက်
နာမည်ကြီးလာမှာ မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် သူတို့နှစ်ယောက်
ဟာ ရန်မျိုးရဲ့ ပါရမိပြည့်ဖက်တွေလို့တောင် ပြောနိုင်တယ်။

သူတို့နှစ်ယောက်ဆိုတာက မြှတ်သူ (မြှုံးသပ်)နဲ့ ခိုင်တွေတိ (ဘွဲ့
တို့တို့ပါပဲ့။ အဲဒီနှစ်ယောက်နဲ့ ရန်မျိုးနဲ့က ငယ်ပေါင်းကြီးအောင်တစ်ရွှေ့ကို
တည်းသားတွေပါ။ သူတို့တွေဟာ သာမန်မိသားစုက ပေါက်ဖွားလာတဲ့
ကောင်တွေချည်းပဲ့။ မရှိမရှားလို့ ပြောရမယ်။ အဲ... ဒါပေမဲ့ ရန်မျိုး
မှာတော့ ချမ်းသာတဲ့ အဘားတစ်ယောက်ရှိတယ်။

တိုက်ဆိုင်မှုတစ်ခုကတော့ သုံးယောက်စင်လုံး တစ်ဦးတည်းဆော

အောင်း ရန်မျိုး စွဲစွဲပြုစွဲထိုင်တာ နှင့်မှတ်ယူရှိမှား အော်အလုပ်

ခုက စစ်ထုရင်ထိုးတာနဲ့ သူများတကာကို နောက်ပြောင်တတ်တာပဲ။ သူတဲ့ အဲဒီအမျိုးစုဝါတဲ့ တော်တော်လေး ကျမ်းကျင်တယ် ပြောမယ်။ အဲဒီ သူကျမ်းကျင်တဲ့ နှစ်ခုမှာ သူ့ရဲ့ စစ်ထုရင်သမားဘာဝဟာ အလွန် ထူထိနည်းပေမယ့် ရန်မျိုး အစအနောက်သန်တဲ့ ကိုစွာတော့ ရပ်ကွက် ထဲမှာ ဖိုးပိုးကျော်ပဲ။

သူကျမ်းကျင်တဲ့ အဲဒီအလုပ်နှစ်ခုစုစုတဲ့ ဟာ ပိုက်ဆံတစ်ပြားမှ မရတဲ့ အဆလုပ်တွေမဲ့ ရန်မျိုးကို အားသား (Father) ကြိုက မကြည်ပါဘူး။ အဲပေမဲ့ ရန်မျိုးကို အဘွားကရော အဲမေကပါ တုန်နေအောင် ချစ်ကြတာ။ ရန်မျိုးရဲ့ အဘွားက ပိုက်ဆံတော်တော်ချမ်းသာတယ်။ အချိန်တန်ရင် သူက အဘွားရဲ့ အမွှေတွေကို တစ်ယောက်တည်း ဆက်ခံခွင့်ရမှားဆို တော့ အေးဆေးပဲ့ပါ။

ရန်မျိုးက အဖေနဲ့ အဆင်မပြေားစိုးတာလည်း ဒီလိုပါပဲ။ Generation gap ဆိုတဲ့ မျိုးဆက်ကွာဟာမှ ပြဿနာဟာ သူတို့သားအဲ နဲ့ တိုက်ရိုက် ပတ်သက်နေလေခဲ့။

ဟုတ်တယ်လေ... အဖေတစ်ယောက်နဲ့ အချို့ရောက်လာတဲ့ သားတစ်ယောက်ဟာ ပြုင်ဘက်တွေလို့ ဖြစ်လာကြတယ်။ ဒါပေမဲ့ ကောင်းမသောယဉ်ပြုင်မှုမျိုးတော့ ဖြစ်စိုးလိုတယ်။ ဒါမှ သူ့အမြင်နဲ့ ကိုယ့်အမြင် ကို အပြန်အလှန်ဖလှယ်ပြီး ဖွံ့ဖြိုးမှုတစ်ခုစိုးကို ရောက်မယ်။

အဲဒီအခြေအနေမျိုး မရောက်ခင်မှာတော့ ပြင်းခုန်လိုက်၊ ရန် ပြစ်လိုက်၊ ဥပေက္ဗာပြုလိုက်နဲ့ ချာလပတ်လည်နေမှာပဲ။ ရန်မျိုးတို့ သား အဖန်ယောက်စလိုးက အဲဒီအနေအထားမျိုးကို နားလည်းလက်ခံထား ပြုသာပါ။

တချို့သားအဖတွေရှိတယ်။ အဖေကလည်း သာကို အရမ်းချစ် သားလေးကလည်း အရမ်းကို လိမ္မာရေးခြားရှိ၍ ဒီတော့ အဖေက သားလုပ်သူကို လိုသမျှပုံးပေး။ သားကလည်း အဖွဲ့စကားကို မြောက်မကျနားထောင်နဲ့ သိပ်ကို လူကြေားစကာ်းတဲ့ သားအဖဆက်ဆံရေးမျိုး ရှိတတ်ကြတယ်။

ဒါပေမဲ့ အဲဒီလိုသားအဖတွေကို သေချာလေ့လာကြည့်ပါ။ မျိုးနဲ့ရှိနဲ့ ချမ်းသာကြေားထဲတဲ့ ပိုက်ဆံရှိချင်ရှိမယ်။ အဖေရော သားရော ဥက္ကလားနည်းသူတွေပဲ ဖြစ်နေတတ်ကြတယ်။

ရန်မျိုးဆိုတဲ့ကောင်က သူ့အဖေနဲ့တင် မတည့်တာ မဟုတ်ပါဘူး။ ရပ်ကွက်လူကြေားတွေပဲပါ မတည့်တာ။ ရွေလူကြေားတွေဆိုတော့ လည်း သူ့အရှိုးမျိုးကို ဘယ်ကြောက်ပါမလဲ။

သူတို့ရပ်ကွက်လူကြေားတွေ ဆိုတာကလည်း တဗြားလူတွေ မဟုတ်ဘူး။ မြှောပ်ရဲ့အဖ ဦးတော်တွန်းတို့ ဘွတ်တို့ရဲ့အဖ ဦးနိုင် အောင်စိုးတို့တွေပါ။ ရပ်ကွက်ထဲမှာ သူတို့မနိုင်တာလည်း သူတို့သား တွေပဲ။ ဒါပေမဲ့ ဒီကောင်တွေက အရမ်းဆိုးလိုလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။

ရန်မျိုး၊ မြှောပ်ရဲ့ ဘွတ်တို့ တစ်ယောက်မှတော့ ဟော့ဟော့ ရှုံးရပ်းကြီး ဆိုးနိုက်ပေတေနေတာမျိုး မဟုတ်ကြပေမယ့် မလိုအား တာတော့ သေချာတယ်။ သူတို့က တစ်ယောက်တစ်ခုစိုး။

မြတ်သူ(ခေါ်) မြှောပ်ဆိုရင် အရပ်ပြုရှိပြု၍ အော်သန်သန်း ဥပေမြတ်ကောင်းတယ်။ ဒါပေမဲ့ လောင်းကော်မာရီတွင်တာ ဝါမာနာပြုသာယ် ရပ်ကွက်ထဲမှာ သူ မပါတဲ့ မလိုအား ဖို့သောက်း မြှောလ်ဆိုတဲ့

နာမည်က ရန်မျိုး ပေးထားတာပါ။ ရန်မျိုးက စခေါ်တော့ အာဆုံးက
ထည်း အဲဒီနာမည်ကိုပဲ လိုက်ခေါ်ကုန်ကြွေတာပေါ့။

မိုလ်တွတ်(ခေါ်)ဘွတ်တိကျတော့ ဒီလို...။ မိုလ်တွတ်ဆိုတာ
နာမည်ရင်း မဟုတ်ဘူး။ သူ့နာမည်ရင်းက အောင်ဘိဘိတဲ့။ ဒါပေမဲ့
သူက ငယ်ငယ်လေးတည်းက သူ့ကို အောင်ဘိဘိလိုခေါ်ရင် မကြိုက်
ဘုံး သူကြိုက်တာကတော့ မြိုင်ရာအတွတ်ပါပဲ။

သူ့မှာ ငါနှစ်သားလောက်ကတည်းက တွတ်ပိုစီတဲ့ တော်း
ဘွတ်ဖိန်တစ်ရန်ရှိတယ်။ သူက အဲဒီကြိုးကို နေ့၊ နံ့၊ ဆောင်း အဖြ
စီးတယ်။ တွတ်ပိုကို ခရေနိမြစ်တာကို။ အဲဒီကြောင့် သူ့နာမည်ကို
အားလုံးက မိုလ်တွတ်လို့ ခေါ်ကြတယ်။ အဲဒီကို ရန်မျိုးပါးစင်ထဲ
ရောက်သွားတော့ ဘွတ်တို့ ဖြစ်သွားပါလေရေား။

နောက်ပြီး လူပုံစံကလည်း တွတ်ပိုနဲ့ ခပ်ဆင်ဆင်ပါပဲ။ အရပ်
ကလည်း ပုံပေးလေး။ စာရေးဆရာ နီကိုရောက်ပဲ ရှိမယ်။ နောက်
ဆံပင်ပုံကပါ တွတ်ပိုကေနဲ့... သိတယ်မဟုတ်လား... ကတုံးလေး။

ဘွတ်တို့၊ သီးခြားအရည်အသွေးတစ်ခုကတော့ စက်ပစ္စည်း
တွေကို ကျမ်းကျော်တာပဲ့။ ဘယ်စက်ပစ္စည်းပဲဖြစ်ဖြစ် သူ့က လျောက်
ကလိနေတော့ ခဏလေးနဲ့ တတ်ကျမ်းသွားလေ့ရှိတယ်။

နောက် ဘွတ်တို့က ကားမောင်းစည်းကျမ်းတာပဲ။ အရပ်က
ပုံတော့ သူ့ကားမောင်းရင် ကလေးတစ်ယောက် စတီယာရင်ကို တက်
ဆော့သလို ဖြစ်နေတာပေါ့။ အဲဒီကြောင့် သူ့ တက္ကာရီမောင်းရင် ဘယ်
တော့မှ ကားဆွဲလို့မကောင်းဘူး။ ခရီးသည်တွေက သူ့ပုံစံကြည့်ဖြီး
မေးခြားကြဘူးလေး။

ဒါပေမဲ့ ဘွတ်တို့က တကယ်ပဲ ကားမောင်းကျမ်းကျင်ပါတယ်။
သူ့အရပ်ပုံပေးလေးနဲ့ အရိုင်ဘာနေရာမှာထိုင်ပြီး ဟိုမမဲ့ ဒီမမဲ့ မောင်းရဲ
တာဖြစ်ပေမယ့် တစ်ခါမဲ့ ကားအက်စီးဒင့် မဖြစ်ပူးဘူး။

အက်စီးဒင့် မပြောနဲ့ သူများတွေလို ပွဲတို့ ခြေစိတာလောက်
တောင် မဖြစ်ပူးဘူး။ တကယ့် ဒီပိုစပတ်ပဲ။ သူ့ရဲ့ ငယ်ဒီပိုမက်က
မိုက်ကယ်ရှုံးမေကာလို ကားမောင်းချေနိုင်ယုံဖြစ်ဖို့တဲ့။ သဘောပေါက်
တယ်နော်။

ရန်မျိုးမှာ သူတို့နှစ်ယောက် (မြို့သာဝန် ဘွတ်တို့)အပြင် နာမည်
မြောင်းပြန် ခေါ်ရလောက်အောင် ရင်နှီးတဲ့လူတွေကတော့ ဂိုအောင်
ကြီး (ခေါ်) အောင်ကိုအောင်(ခေါ်) အကောင်အိုဆိုတဲ့ ရင်ကွက်ရုံးက
စာဓရာလူပါကြီးတစ်ယောက်ရယ်၊ ကိုလှစ် (ခေါ်) ကိုစင် (ခေါ်) ကင်နိုင်
ဆိုတဲ့ နိုင်ငံမြာသောသား လူချွေယ်တစ်ယောက်ရယ်၊ ရုရံပေါင်း
နှစ်ယောက်ရှိတယ်။

အခုလောလောဆယ့်တော့ ကင်နိုင် သာတော့တက်သွားလို့
ပြန်မှာပြည်မှာ မရှိဘူး။

ဒါပေမဲ့ အခု ရန်မျိုးဘဝထဲကို အဲဒီလို့ နာမည်မြောင်းပြန်နှစ်
ခုလောက်တဲ့ လူတစ်ယောက် စာရင်းထပ်တိုးလာပါပြီး။

လူးဆန်းတာက နောက်ထပ် လူသာစောက်လာတဲ့ ထောက်မှာ
ဘာ ရှိနိုင်ပြီးသားလူတွေလို ယောက်ရှာလေအုပ်တို့ အိမ်မှာ
အစိုးး ဖြစ်နေလိုပါပဲ။

ကြည့်လေ...။

သူမ နာမည်လေးက ရွာဝက်လဲ့

၄၂ • ထျော်မြန်

အဲလေ... ရွက်ပါတဲ့။
လူနောက်အတွက်တော့ နောက်စရာပြောင်စရာ အသစ်တစ်ခု
ထိုးတိုးတာပြီလေ။

(၅)

လှလှပပ ခွဲတမ်းချပေးထာဆုလိုပဲ။ ဘာဒံပင်အိုကြီးက သူ့သဘာဝ အတိုင်း လူတွေကို ဖြစ်သလို ညွှေ့ငွေ့နေရဲ့။

“ဟေ့... ချွော်ချွော်”

အမှတ်တမ္မ လွမ်းခေါ်လိုက်တဲ့အသံကြောင့် သူမက နောက်ကို လျည့်ကြည့်လိုက်ပါတယ်။ ရွှေကို သူ့ကိုတွေ့ရတော့ ပျော်သွားတယ်။ သူမ တွေ့လိုက်တဲ့သူဆိုတာ ရန်မျိုးပါ။ သူလက်ထဲမှာ ဂစ်တာတစ်လုံး ကို ကိုင်ထားတယ်။ ဟိုနောက အကောင်အိုဆီးက ရထားတဲ့ YAMAHA ဂစ်တာကြီးလော့ ရန်မျိုးက စပြီးပြီးပြလို့ သူမကလည်း ပြန်ပြီးပြလိုက် ပါတယ်။ သူက ရှုံးစမ်းသလို မေးတယ်။

“တစ်ယောက်တည်း ထိုင်နေတာလား၊ ဒါမှမဟုတ် ချိန်ထား တဲ့လူကို... စောင့်နေတာလား”

“နှစ်ခုစလုံး မှန်တယ်”

“ဘာ... ဘယ်လုံး”

ရန်မျိုး အဲ့ညှေ့သွားတော့ သူမက ည်းညှင်းသွဲ့သွဲ့လေး ရယ် လိုက်ပါတယ်။ နောက်တော့ ရှုံးပြတယ်။

“ဒီလိုလေ... ကျွန်ုမက တစ်ယောက်တည်းထိုင်ပြီး ချိန်ထား တဲ့လူကို စောင့်နေတာဆိုတော့ ရှုင့်မေးခွန်းက နှစ်ခုစလုံး မှန်တယ်”

“ဂလိုလား”

“ဂလိုပဲ့”

အခွင့်ကြော်စွဲ့ ရန်မျိုးက သူမကို ပြသုနာရှာတဲ့ စကားလွှာ ပြောလိုက်ပါတယ်။

“မင်းက ရန်ကုန်ကို မနေ့တစ်နောကုမှ ရောက်ထား ခို့ကြု့

သစ်ရွှေကိုတွောက ညာနေခင်း လေပြည်ထဲမှာ တိုးစွေ့လှုပ်ယမ်း နေကြတယ်။ မြေနှီးလမ်းသွယ်လေးအတိုင်း ရွှေကိုဝါက တစ်ယောက်တည်း လမ်းလျော်လာပါတယ်။ လတ်ဆတ် လန်းဆန်းတဲ့ ညာနေရှာခင်းမော့ သူမ မျောပါစပြုနေပြီ။

ရန်ကုန်ဆိုပေမယ့် ဒီရပ်ကွက်လေးက နယ်ဖြူလေးတစ်ဖြူနဲ့ ပို့တူတယ်။ နယ်ဖြူလေးရဲ့ရန်မျိုးကို ရွှေကို ခံစားရတယ်။ အဝေးဆီမှ ပိုးနှီးငွေ့တရာ့၍ လွှင့်တက် ပုံသန်းသွားပံ့ကို သူမက တိတ်တဆိတ် အေးရောင်မြိမ်တယ်။

မြေနှီးလမ်းထိုင်က ရေညီတက်နေတဲ့ အုတ်ဘောင်အေဟောင်း လေးပေါ်မှာ ရွှေကို ထိုင်ချုလိုက်ပါတယ်။ သဘာဝတရားကြီးတို့၏

၃၇ • အမျိုးသွေ့

မယ့်လူတွေ၊ ဘာတွေ တွေ့နေပြီပေါ်လေ...”

“အောင်မယ်...”

သူမက ရန်မျိုးကို နှုတ်ခမ်းကိုက်ပြီး စိတ်ဆိုးဟန်ပြုတယ်။ အကို သူက ဆက်ပြောပြန်တယ်။

“ဒီမှာ ရွာဝက်...” ငါက မင်းအတွက် အကောင်းပြောနေတာ၊ ဒါ ရန်ကုန်... မင်းတို့နေခဲ့တဲ့ တော့မှာလို မဟုတ်ဘူး၊ ကျွေး တွေ့ချဉ်းပဲ။ ခံသွားရမယ် နားလည်လား”

သူ့ကို ချက်ချင်းတုံးပြန်ဖို့ စကားရှာမတွေ့ဘူး။ အမှန်က ရွှေကို ဘယ်သူ့ကိုမှ စောင့်နေတာ မဟုတ်ဘူး။ ရန်မျိုးကို သက်သက်လျောက်ပြောလိုက်တာပါ။

သူ့စကားကြောင့် ရွှေကိုလည်း အော်တွေ့နဲ့ ဆတ်ဆတ်၏သွားတယ်။ သူမကို ဒါမျိုးပြောရက်တယ်ဆိုပြီး ရွှေကို ဝစ်နည်းသွားတာပေါ့။

ဒါပေမဲ့ အန်တိဇ္ဈာ ပြောပြထားတဲ့ ရန်မျိုးအကြောင်းတွေ ပြန်သတ်ရမိတော့ ဒါ သူမကို တမင်လိုက်စနေဟာမှန်း သဘောပေါက်သွားတယ်။ ခဏနေမှ ရွှေကိုက သူ့ကို လေသံမာမာလေးနဲ့ ပြန်ပြောလိုက်ဖို့တယ်။

“ရှင်... ကျွန်မကို ရွာဝက်လို ခေါ်စရာ မထိဘူးနော်”

“အဲဒါဆိုလည်း စတွေ့ကတည်းက ပြောပါလား”

“သော်... အဲဒါ ရှင်နဲ့ စတွေ့တဲ့နောက ရှင့်ကိုယ်ပေါ့ မှန်ဟင်း ခါးဟင်းရည်တွေ ဖိတ်ကျထားလို အားနှာပြီး မပြောတာ...” နှုတ်လည်လား”

ဂုဏ်။ ၄၇

ရန်မျိုးလည်း သူမရဲ့ အဖြူရှင်းချက်ကြောင့် ရယ်ချင်သွားမိတယ်။ ရွှေကိုဝါဆိုတဲ့ ဝက်ပေါက်စမလေးကို ပို့ပြီး အချမ်တွေ တိုးလိုးလာတာ အမှန်ပဲ။ သူမှန်ဟင်းခါးဟင်းရည် အပူလောင်တဲ့ကိုစွာက ဘာမှဖြစ်တာ မဟုတ်ဘူး။ ဒါပေမဲ့... သူက အမှုအရာ နည်းနည်းလိုလိုပို့ဆုံးဖြတ်လိုက်တယ်။

“ဒီမှာ... မင်းရကြောင့် ငါအပူလောင်ထားတာ... မပျောက်သေးဘူး”

ရွှေကိုငါက သူမ ပယောက မကင်းတော့ အနေရာ အထိုင်ရခက်သွားတယ်။

“ပေးလိုက်တဲ့ ဆောကို... မလိမ့်ဘူးလား”

“လိမ့်တာပဲ”

“အင်... ရှင်ဆောကိုတော့ ပုံမှန်လိမ့်စနော်။ ဖြည့်ဖြည်း ချင်း သက်သာလာလိမ့်မယ်... သိလား”

ရန်မျိုးကို ဆရာမကြိုးလေသံနဲ့ သူမက အုန်းနေပြန်ပါတယ်။

“အင်းပါ... လိမ့်ပါတယ် ရွာဝက်ရဲ့”

“လာပြန်ပြီလား... အဲဒိုလို မခေါ်ပါနဲ့ဆိုတာကို...”

“အဲဒိုလိုမခေါ်နဲ့ဆိုတာ ရွာဝက်လို မခေါ်နဲ့လို ပြောတာလား”

ဒီတစ်ခါ သူမက နှုတ်ခမ်းကိုက်ပြတဲ့အပြင် မျက်လုံးပါ ပြုဗြိုင်သေးတယ်။ ဒါပေမဲ့ ရွှေကိုက ဘယ်လိုလိုလို ကြောကိုနဲ့ မကော်များချင်စရာပဲ ကောင်းတယ်။ ရန်မျိုးက သူမ စိတ်ဆိုးနေတာဘူး ပြီး ဒါနဲ့ အရသာခံပြီး ကြည့်နေတယ်။ ဟွန်း... မှန်လိုကောင်းဆိုက်တာ။

“ဒီမှာ... ရန်မျိုး”

သူမှတ်မိသလောက်တော့ ချက်ဝါက သူနာမည်ကို ရန်မျိုးလို့ ဒီပေထမဆုံးအကြိမ် ခေါ်တာပဲ့၊ ချက်ဝါက ဘယ်လိုမဆို သူ့ထက်တော့ နှစ်နှစ်၊ သုံးနှစ်လောက်ငယ်မယ်ပုံပါ။ အဲဒါကိုတောင် ရန်မျိုးတဲ့။ ဘာ ပဲဖြစ်ဖြစ် အဲဒီလို ရင်နှီးမှုမျိုးကို သူကြိုက်ပါတယ်။

“ဘာလဲ”

“နင် အဓိန်ကစပြီး ငါကို ရွာဝက်လို့ ခေါ်ရခေါ်ကြည့်...”

သူကို ရန်မျိုးလို့ ခေါ်ရှုတင်မကတော့ဘူး။ နင်တွေ ပါတွေပါ ပါလာပြီ။

“ခေါ်ရင် မင်းက ဘာလုပ်မှာလဲ”

“ဒဏ်ချမယ်”

“ဘာဒဏ်လဲ။ ဇွဲဒဏ်လား၊ ကြိမ်ဒဏ်လား၊ ထောင်ဒဏ်လား အနှစ်ဒဏ်လား၊ အဲဒီ... နောက်ဆုံးဒဏ်လေချေရင်တော့ အကောင် ဆုံးပဲပေါ့”

ချက်ဝါရဲ့ မျက်တောင်းက နိုင်းခနဲ့ သူ့သီရောက်လာတယ်။ အူက မမူပါဘူး။ သူမက ပြောလိုက်တယ်။

“နင် ငါကို ရွာဝက်လို့ တစ်ခါ ခေါ်တာနဲ့ ငါနားထောင်ချင်တဲ့ သီချင်းတစ်ပုံ အဲဒိုက်စာနဲ့တဲ့ပြီး ဆိုပြုရမယ်။ ကြားလား...”

“အဲဒါဆို... ငါ ပတီးတတ်တဲ့ သီချင်းဖြစ်နေရင်ရော...”

“ကိုစွဲမရှိပါဘူး၊ မတီးတတ်ဘူး မရဘူးဆိုရင် ပိုက်ဆံတောင်း ဖိုင်း (Fine) ကောက်မယ်”

ပုံဖြေ... ရန်မျိုး နည်းနည်းတော့ ကျွုတ်သွားတယ်။ ထိ

ထောင်းဆိုတော့ များလွန်းတာပေါ့။

“မင်းကလည်း များလွှာချည်လား၊ နည်းနည်းလောက် ရွှေ့ပါ ပိုးကွဲ”

“များလို့ နှစ်မပေးနိုင်ဘူးဆိုရင် ကမ္မာပေါ်မှာ ရှိသမျှ သီချင်း တွေ အကုန်လုံးကို ဂစ်တာနဲ့တဲ့နိုင်အောင် လေ့ကျင့်ထား၊ ဒါမှမဟုတ် ရင် ငါကို ရွာဝက်လို့ လုံးဝ... မခေါ်နဲ့”

“အေး... စိတ်ချာ။ ငါ မင်းကို ရွာဝက်လို့ လုံးဝ မခေါ်မိအောင် ကြိုးစားမယ်။ ဟုတ်ပြီလား”

“တွေ့လား... ပြောရင်းဆိုရင်းနဲ့ ခေါ်ပို့ပြန်ပြီ။ လာခဲ့... လာလာ... လာ။ က... အာရ နင် သီချင်းဆိုပြုမဲလား၊ ပိုက်ဆံတစ် ထောင်းပေးမလား...” ကြိုက်တာရွှေ့”

“အာရ ငါမှ တစ်ထောင်းပြည့်အောင် မပါဘူးဟာ...” မင်းကို သီချင်းဆိုပြုမယ်။ ဟုတ်ပြီလား။ ပြော... ဘာသီချင်း နားထောင်ချင်လဲ”

ချက်ဝါက ခဏာအချိန်လှုပြီး စဉ်းစားခန်း ဝင်နေပြန်တယ်။ သူမဘာသာ သီချင်းရွှေးပြီးသွားတော့...”

“ဂါတန်ကိုသာန် ကိုစောညီးရဲ့ ‘သစ္ာ’ ကိုဆိုပြီ”

“အာ... ဘယ်ရမှာလဲ။ မင်း အဲဒီလို မည်စံပတ်နဲ့ကွာ”

“အဲဒါဆို တွေ့တေားသိန်းတနဲ့ရဲ့ ‘နှမလက်လျှော့နေ့လေတော့’ ဆို...”

“မရဘူး”

ရန်မျိုးလေ့သဲက ခိုပြုတို့ပြတ်။ သူ နည်းနည်းသားနေပြီး

သူများတကာကို စနောက်ကျိုစယ်နေမှ စားဝင်အိပ်ပျော်တဲ့ကောင်
အနာကော် ခံနေရပြီလေ။

“အဲဒါဆိုရင်...”

သူမက အသံဆွဲပြောရင်း သူ့ကို အကဲခတ်ကြည့်နေပြီးမှာ...
“အယ်ဖြူရဲ့၊ ‘နောက်ဆုံး’ကို ဆုံး... ဟုတ်ပြီလာ။ အဲဒါ
သီချင်းတော့ရမှပါ”

“အင်... အဲဒါသီချင်းကို ရတော့ ရပါတယ်။ ဒါပေမဲ့... မဆို
ချင်ဘူး”

“ဟင်... ဘာဖြစ်လို့”

“သီချင်းက နိမ့်တိမကောင်းလို့လေ။ မင်းနှင့်နှေ့က... အခုမှ
စတောင်မစရသေးဘူး။ နောက်ဆုံးဆိုတော့ သီပိမကောင်းဘူးလေး
ထိုပါ”

“အာ...”

သူ့စကားက ပေါ်တစ်ကြီးဆိုတော့ ရွက်ပါ ရှုက်သွားတာပေါ့။
မျက်နှာတစ်ခုလုံး နိုင်းနော်ပြီး မိန့်ကာလေးပိုပို ရှုက်ကိုရှုက်ကန်းတွေ
ဖြစ်ကုန်ရော့။ အဲဒါကို ရန်မျိုးက အရသာခံပြီး ကြည့်နေလိုက်သေးတယ်။
လက်စားချေတဲ့ သဘောပေါ့လေ။ ရန်မျိုးဆိုတဲ့ကောင်က တော်တော်
မကောင်းတဲ့ကောင်။

ဒါပေမဲ့... ရွက်ပါလေးက အဲဒါ အခြေအနေကို လုလှပ် ကျော်
လွှားသွားခဲ့ပါတယ်။

“ဒီတစ်ခါတော့ မရဘူး ရန်မျိုး။ နင် အဲဒါသီချင်းကို ဆုံးရမယ်
ဘာပဲဖြစ်နေနေ... ငါကြိုက်တဲ့ သီချင်းကို နင် ဆိုပြုရမယ့်တာ၏

ရှိတယ်”

ရန်မျိုးလည်း ဘယ်လိုမှ ငြင်းဆန်မရနိုင်တော့တဲ့အဆုံးမှာ
အယ်ဖြူရဲ့ ‘နောက်ဆုံး’ သီချင်းကို ကောင်မလေးတစ်ယောက်အတွက်
ပထားလို့ဆုံး ဆိုပြုပါတော့တယ်။

ဟောလိုက်တာသံက ဆောင်းဆွဲနေခံစားထဲကို ဖြည့်ဖြည့်ဆုင်
တိုးဝင် ပွဲလွှင့်လာပါတယ်။

- လမ်းခွဲတစ်ခုမှာ ြိမ်သက်ဆဲ
ကိုယ်စီအော်ရာများ ပြည့်နှက်ဆဲပဲကွယ်
ပတ်သက်ခဲ့တာ ဒါနောက်ဆုံးပဲ...
နာကျုင်စေတဲ့ စကားတော့ မပေါ်ပါနဲ့...
● ရင်ထဲက ချည့်အောင်ထားတဲ့ ဒီကြိုးလေးတွေလည်း
ပြတ်တော်သွားရင် နောက်ဆုံးတော့
နာကျုင်မှာ တို့စုစ်ပြီးပဲ...
သီပိချို့ခဲ့တာ သီသားပဲ
ပြန်လည်ကာလေ စဉ်းစားကြည့်ပါပြီး ကလေးရယ်...
ဒါနောက်ဆုံး တောင်းဆိုနေခြင်းပဲ
နာကျုင်စေတဲ့ စကားတော့ မပေါ်ပါနဲ့
ဘယ်လိုရင်ဆိုင်မလဲ၊ ဘယ်လိုရင်ဆိုင်မလဲ
အမှာ်းညွှတွေ
- ဘယ်လိုရင်ဆိုင်မလဲ၊ ဘယ်လိုရင်ဆိုင်မလဲ
အမှာ်းညွှတွေ ပျောက်ဆုံးသူနဲ့

၂၂ - အေမန္တ

ရွှေကိပ်ဝါက မျက်လုံးကို စုဖိတ်ထားဖြီး သီချင်းကို ပီးလ်အပြည့်နဲ့
လိုက်ဆိုနေပါတယ်။

ရန်မျိုးက စစ်တာတိုးရင်၊ သူမရဲ့လူပ်ရှားမှုတွေကို ဝေါးကြည့်
နေမိတယ်။

သွေ့။.. ကောင်မလေးရှယ်

ဝါတို့ရဲ့ အရင်ညီးဆုံးသီချင်းက

နောက်ဆုံးတဲ့ ..

ခြွေးမှုခြွေးတာတို့ကိုလေ့ခြင်ကျာ.. .။

ପ୍ରକାଶକ

ရန်မျိုးက အရက် သိပ်မသောက်နှင့်ပေမယ့် အကောင်အိမ့်၊
အောင်ပွဲမို့လို့ မပင်းဘဲ ထည့်ပေသေမျှ တစ်ခွါက်ပြီးတစ်ခွါက် သောက်
နေတာ တော်တော် မူးနေပြီ။

မြှေသပိန္ဒာ ဘွတ်တိုတိန္ဒာန်သယာက်ကတော့ သူ့လို မဟုတ်ဘူး၊
ဒီကောင်တွေက အသကတဲ့တာ။ တကယ့်ကြောက်တွေ့းလေးတွေ။
အကောင်အထိ ဝါရင်အရောက်သာများကြီးတွေ့နဲ့ အပြိုင်လိုက်ချိန်တယ်။

မြှေသနနဲ့ ဘွတ်တိတိက ဒီရိုင်းမှာ စကားသိပ်မပြောကြဘူး၊
သောက်စရာရှိတာကို ဖိမိစီစီး၊ ရှုပ်ရွေ့ချွဲ၊ သောက်နေကြပါတယ်။

သူတို့၏သောက်နှင့်ဂို အကောင်ခိုဝါယံ သွားရင့် အရက်ပျီးကြီး
ကတောင် ပစ်ပြီးလေးဘဲရတယ်။

အမှန်တော့ အရိုက်သမာဆိုတာ အလကာနနေရး တစ်ယောက်
နဲ့တစ်ယောက် အပြန်အလှန် လေးဟာနေတတ်ကြတဲ့ကောင်တွေပါ။ ဒါ
ကိုက သတိရှယ်ကေားမှပဲ။

ဒါပေမဲ့...ဒီနေ့တော့ ရန်မျိုးကို အောင်အရက်သမားတွေက စိတ်ပြီး လေးစားနေကြပါတယ်။ အကောင်ဖိုက...

“ନ୍ତ୍ରୀଲେଃ ରଣ୍ଜିତିଃ... ପଦିଗନ୍ଧି ତିତେ? ଲୁହାଲେଃତାଃତାଯି॥
ପଦିଗୋପ୍ତାକ୍ରମିତିକ୍ଷେତ୍ରଲେଃକୁ ଶୁଣିବୁଦ୍ଧେ ପ୍ରତିଶ୍ରୁଦ୍ଧରତା॥ ଅଥବୀ
ତିବାଂହା କ୍ଷେତ୍ରଲେଃ ଶିତ୍କୁମରିଲଦିନ୍ଦୁରାଗିକୁ ପାରିନିରିଗି ତିପ୍ରତ୍ୟେଷୁଃପ୍ରିୟ
କିମି...”

‘မြတ်’ဆိတာက တမြေးဆဟရှိဘူး၊ မန်ချို့ပဲပါကို အကောင်ဖို့
က ပြောရင်၊ နဲ့ ရုတ်တရက် နမ်းလိုက်တဲ့အသံပါ။

ဒီနေ့ကိုပေးလျှင်၊ ဘုရားဆိုတဲ့မှာ အကောင်ဒိုက ရန်မျိုးတို့အပ်ရ
ကို အောင်ပွဲခံတဲ့ အထိမ်းအမှတ်ဆိုပြီး ဘီဒီနဲ့ တကားပဲပါတယ်။
အကောင်ဒိုရဲ့ အစိကကျော်ရှင်က ရန်မျိုးပါ။ မြှေသပ်နဲ့ ဘွဲ့တို့
တို့ကလည်း အကောင်ဒိုရဲ့အောင်ပွဲကို ဝင်ရောက်စဉ်နဲ့ကြတာပေါ့။

ဟုတ်တယ်။ ပြောရင်ယံတောင် ယံကြပါမလား မသိဘူး၊ ဒေါ်
မစွဲ အကောင်အိုကြီးတစ်ယောက် အပျိုကြီးမဆွဲပဲ၊ ချစ်မေတ္တာကို
တရားဝင်ရသွားပြတဲ့။ အဲဒါကြောင့် သူက ရန်မျိုးကို ကျေးဇူးတွေ
အသားကုန် တင်နေတာလေ။

“ချက္ခာ... ချသာချာ။ ဘာမ အားမန်နဲ့... ရနိမိုး”

အကောင်ဖို့က ရန်မျိုးခွက်ထဲကို အရှက်တွေ ထပ်ထည့်ဖော်လိုက်

၅၆ ■ ပေမျူးသွင်

“ဘုတ်တယ် ရန်မျိုး၊ မင်းကို ဒီကိစ္စမှာ ဝါတို့လည်း တကယ် လေးဘာတယ်”

ဘုတ်တို့ရဲ့ကားလည်း ဆုံးရော့၊ ရန်မျိုးက သူ ထပ်အနေးခံ မူမှာစုံလို ကိုယ်ကိုရှိပြီး ဖြေရောင်လိုက်တယ်။

ဒါပေမဲ့ . . . ဘုတ်တို့က မနမ်းဘူး၊ ဒီတော့ ဟန်ချက်ပျက်ပြီး ရန်မျိုး နောက်ကို လန်ကျေသွားတယ်။

“ဘုန်း”

“အမယ်လေး . . . သေပါပြီးဘု”

လူရော့ ခုပါ လဲကျေသွားတာဆိုတော့ ဘေးစိုင်းတွေကပါ သူတို့ စိုင်းကို စိုင်းကြည့်ကြတယ်။ မြှောသပ်က သွေကိုသွေကိုလက်ပဲ ရန်မျိုး ကို ပြောထူးပေးတယ်။

အကောင်အိုက လူကြီးပို့ ဘေးနားက စိုင်းတွေကို ဘာမှုစိတ် မဖူးစုံ တောင်းပေနတယ်။ ခါလည်း အရက်သမားတွေခဲ့ ယဉ်ကျေမှုတစ် မျိုးပဲ ထင်ပါခဲ့။

“ရန်မျိုး . . . သူငယ်ချင်း နာသွားလား၊ လာလာ . . . ထ . . . ထ . . . မင်းက သိပ်တော် မသောက်ရသေးဘဲနဲ့ မူးနေပြီးလားကျား၊ ဝါနေရာ မှာ မြှုပြုးထိုင်း၊ ဝါ . မင်းနေရာမှာ သွားထိုင်မယ်။ အေးအေးနော် . . . ဟွောင်း

အဲဒီလိုပြောပြီးတော့ မြှောသပ်က ရန်မျိုးကို နံရုံးလို့ရတဲ့ သူ နေရာမှာ ထိုင်စိုင်းတယ်။

“မြတ် . . . ”

ရန်မျိုးမျက်နှာကြီး ရှုံးမှုသွားတယ်။

လူနားၤ • ၁၇

ဒီတစ်ခါ နမ်းသွားတာကတော့ မြှောသပ်ပါ။ မြှောသပ်က နမ်းပြီး ရန်မျိုးနဲ့အတူ လဲကျေသွားတဲ့ခုကို ပြန်ပြီးထောင်တယ်။

နေရာချင်းလဲလိုက်တော့ သူခုံဖြစ်သွားပြီကို . . . ။

ဘုတ်တို့ကလည်း စိုးရိမ်စိတ်တွေနဲ့ ရန်မျိုးကို မေးတယ်။

“သက်သာရဲ့လား ရန်မျိုး”

“အေး . . . သက်သာပါတယ်”

“သက်သာရင်လည်း . . . မင်းမျက်နှာကြီးကို ရှုံးမှုမထားစစ်ပါ နဲ့ မင်းက အဲဒီလိုကြေး၊ လုပ်နေတော့ ဝါတို့က စိုးရိမ်တာပဲ့ကြ”

စိုးရိမ်မှာပဲ့၊ ရန်မျိုး တစ်ခုခုဖြစ်ရင် အရက်စိုင်းသိပ်ပြီး၊ ဆေး ဆိုး လိုက်ပို့ရမယ်လေး။ ဒါဆိုရင် သူတို့ ဆက်သောက်လို့ မရတော့ဘူး၊

ရန်မျိုးက ပါးနည်းနည်း နာသွားပေမယ့်၊ သူငယ်ချင်းတွေ စိတ်အောင်အောင် အရက်ဆက်သောက်သွေကိုနိုင်အောင် မျက်နှာကို ပြန်ပြောပြုပါတယ်။ အကောင်အိုက သူခွေကိုထဲကို အရက်တွေ ထည့်နေ ပြန်ပြီ။

“သောက်စစ်ပါ ရန်မျိုးရဲ့ . . . ။ မင်းကို လေးတာလွန်းလိုပါ”

သူကို အကောင်အို လေးတားနေတာ ဘယ်နဲ့ကြိမ်းမြောက်မှန်း တောင် မရောနိုင်တော့ဘူး။ သိပ်များနေပြီလို့တော့ သိတယ်။ မြှောသပ် ကလည်း . . .

“မင်း တကယ်တော်တယ် ရန်မျိုး၊ ဝါလည်း . . . မင်းကို အရေး လေးတာပဲ့။ မင်းက မဆွေတူမလေးနဲ့ ကြည့်နေရှုံးတင် မဟုတ်ဘူး၊ အကောင်အိုကိုပါ သူအဒေါ်နဲ့ရအောင် ရှိုင်းပေးလိုက်သေးဘယ်”

မြှောသပ်ရဲ့ကားကို ဘုတ်တို့က ဝင်ထောက်ခံပြန်တယ်။

“ဟုတ်ပါက္ခာ... မင်း အရင်ကထက် အများကြီး တိုးတက်လာတယ်။ ဟိုတိန်းကဆိုရင် မင်းနဲ့ ဝါတို့နဲ့ လယ်ပယ်တိန်းတူပဲ။ အခုတော့ ငင်းက မိန့်ကလေးတွေကလူ့မှာ အရမ်းကျမ်းသွားပြီ။ ဆရာဖြစ်သွား ပြီ။... သိလား”

ခါးနာပြီး မူးနေတဲ့ကြားက ရန်မျိုး ရယ်ချင်သွားတယ်။ အမျိုးတော့ မအောင် အကောင်အိန့် ကြိုက်သွားကြတာ သူ့စနက်ပါတယ်ဆို ပေမယ့် သူတို့သီးမွမ်းနေသလောက်ကြီး မဟုတ်ပါဘူး။

မအောင် နိုတည်းက အကောင်အိုဘက်ကို ခံပါပါရယ် ဥစ္စာ။ အဲဒါကို အကောင်အိုက ရည်းစားစာ ပေါ်မေတာ့ ကြိုက်ပြီးသေး ပေါ့။ ဘာဆန်းလို့လဲ။

ပြီးတော့ ရွက်ဝါနဲ့ သူနဲ့က ကြည်နေတဲ့အဆင့်မျိုးလည်း မဟုတ် သေးပါဘူး။ ကောင်မလေးက သူ့ကို အဖော်ရလို့ သူက အမြဲလျော်က နောက်နေတော့ ရယ်စရာတွေနဲ့ ပျော်ရလို့... ရှိခိုးစင်တာမျိုးပါ။

အဲဒါကို အကောင်အိန့် ဟိုနှစ်ကောင်က အရရှိတိုက်ပြီး အတော် အဓမ္မ ဇွဲတ်ကို လေးစားနေကြတာလေ။ သူလည်း ပုထိဇ္ဇာ်ဆိုတော့ ဘဝင်လေး နည်းနည်းပါးပါးလောက် မြှင့်မိတာပေါ့။

ရန်မျိုးသာမှာ ဒီလူတွေနဲ့ ပေါင်းလာတာပဲ ကြွာလျှော်း။ တစ်ခါမှ ဒါမျိုးလေးစားခံရတာ မကြုံဖူးသူး မဟုတ်လား။

မူးကလည်း မူးနေပြီးဆိုတော့ နံရုံမှာချိပြီး မျက်လုံးကို ခိုတ်ထား လိုက်မိတယ်။ အခုဟဘက သူတို့ သီးမွမ်းလွန်းလို့ ‘တယ်ဟုတ်တဲ့ငါပါ လား’ ဆိုပြီး လက်မလေး ထောင်နေရမလိုတောင် ဖြစ်နေပြီး

သူမျက်လုံး မိတ်ထားမိတာ ဆောင်လောက်ပဲ ရှိခိုးမယ်။

“မြတ်... လေးစားတယ်က္ခာ”

ဒီတစ်ခါန်းတဲ့လူက ဘွဲ့တို့ရယ်ပါး

မျက်လုံးမိတ်ထားမိခို့မှာ ရုတ်တရက်ကြီးဆိုတော့ သူ တတိယ အကြိမ်မြောက် ဘာမှမတတ်နိုင်ဘူး ဖြစ်သွားတယ်။

စိတ်လည်း တော်တော်တို့သွားမိတယ်။

ဓာတ်စားကြည့်လေး၊ အဲခိုလိုမဖြစ်အောင် သူ ဒီလောက်ရှောင် တိမ်နေတဲ့ကြားက သူ့ကို သုံးယောက်စလုံးက မူးမျှနဲ့ နမ်းသွားကြတာ ဆိုတော့ ရန်မျိုး တင်းသွားတာပေါ့။

သူ့ရွှေတည်တည်းမှာ အသီတွေပြန်နေတဲ့ ဘွဲ့တို့မျက်နှာကြီးကို ဆောင့်တွေန်းပစ်လိုက်တယ်။

“သွားစမ်းက္ခာ”

ဘွဲ့တို့ နောက်ကို ယိုင်တွေက်သွားတယ်။ အကောင်အိုက အချိန် မီ လျမ်းတိန်းလိုက်လို့ လဲကျေမသွားပေမယ့် ဝရ်နှင့်သုန်းကားတော့ ဖြစ် သွားတာပေါ့။ မြေသာဝက အလန့်တကြားနဲ့ မေးလိုက်တယ်။

“ဟောကာ် ရန်မျိုး... ဘာဖြစ်တာလဲ”

“တိုကို လာလာ မနှစ်းကြနဲ့ ငါ မကြိုက်ဘူး”

သူစကားအဆုံးမှာ အကောင်အိုက ဘာမှ အရောမကြီးသလို ဝင်ပြောတယ်။

“မင်းကလည်း အချင်းချင်းချစ်လို့ နွဲမ်းတာပဲ ဉာဏ်တိ”

သူမျက်နှာကို အတွန်ခံထားရတဲ့ ဘွဲ့တို့ကလည်း ရန်မျိုးကို ဓမ္မယူသွားဆိုတဲ့ သဘောနဲ့... .

“အေးလေ... ငါက ချစ်ရုံတင် မဟုတ်ဘူး။ လေအပါအောင်”

၆၈ အမျိုးသွင်

လှုံ

ရန်မျိုးက စိတ်ရှုပ်ရှုပ်နဲ့ ထအော်ပစ်လိုက်တယ်။

“ဒီမှာ . . . မင်းတို့ မချစ်ရင်လည်းနေ၊ မလေးစားရင်လည်းနေ၊ အဲဆဲ . . . တို့ရှိတော့ တစ်ယောက်မှ ထပ်လာမန်နဲ့၊ စိတ်ခါ လာန်းရင်တော့ ငါ့အဓိုးမဆိုနဲ့နော်”

ပြောပြီးတော့ ရန်မျိုးက စိတ်လို့၊ မာန်လို့နဲ့ သူ့ပါးပြောနှစ်ဖက်ကို လက်ဖဝါးနဲ့ သုတေပစ်နေပါတယ်။

သူ့ကြိုကြည်ပြီး ကျွန်ုတဲ့လူတွေက ပထာမတော့ အဲ့အောင်နတာပါ။ အံ့ဩတာမှ အမူးတွေဘာတွေ ပြေလို့။

ခဏာကြာတော့ တိုင်ပင်စရာမလိုဘဲ ပြုင်တူ ရယ်မောလိုက်ကပါတယ်။

သူတို့အချင်းချင်းဆိုတာ အဲဒီလိုပဲ။

လေးစားလိုက် . . .

ရန်ဖြစ်လိုက် . . .

အဲ့အောင်လိုက် . . .

ရယ်မောလိုက် . . . နဲ့ အကုန်လုံး ရှုပ်ယူက်ခတ်နေတာ . . . ။

ဒါပေမဲ့ . . . ပြီးပြီးဆိုရင်တော့ ပြီးပြီဲ့။

စိတ်လည်း မဆိုဘူး၊ အပြုးအတေားလည်း မထားဘူး၊ တကယ်ဟာမှာကို မဟုတ်တော့ဘူး၊ ဂိုင်းသိမ်းပြီးဆိုရင် ကိုယောလှဆိုင်ထဲကနေ လည်ပင်းဖက်ပြီး ပြန်ထွက်လာကြတာပဲ။

ဒီနောက်တော့ လည်ပင်းဖက်ရဲ့တင်မကဘူး၊ ချစ်လိုဆိုပြီး လစ်ဗုံးတစ်ယောက်ပါးကို တစ်ယောက်က မြှုတ်မြှုတ်နဲ့ အပြန်အလှန်

နှစ်းသွားကြတယ်။

ဒဲ . . . ရန်မျိုးတော့ မပါဘူး။

သူတို့သုံးယောက်တည်းပါ။ ရန်မျိုးကို သက်သက်မဲ့ ကလိနေကြတာ ထင်ပါရဲ့။ ဘာကောင်တွေမှန်းကို မသိဘူး။



(၁)

ဟော... တွေ့လာသဲ အဲဒီရွှေဝင်း အဲစုတ်အပုတ်လေးဆိုတာ
သူဆင်ထားတဲ့အကျက်ထဲ တန်းဝင်လာမဲ့ဘူး။

“ဝါပြောရင်ရော... မင်းက ယုံမှာလား”

“အင်းပြေး။ ယုံမှာပြေး...”

“ရွှေကိုပါ... မင်းက အရမ်းချစ်ဖို့ ကော်စောတယ်။ သိလား”

“ဟာ... ဘာမှလည်း မဆိုင်ဘူး၊ ရန်မျိုး... နိုင်နော်”

သူစကားကြောင့် သူမယျက်နှာမှာ ပန်းရောင်တွေ စိန္တာသွားပါ
တော့တယ်။ အဲဒီလို ရှုက်သွားရင် သူမက ပိုပြီး ချစ်ဖို့ကောင်းလာလို့
သူက မကြာခကာ ရွှေကိုပါ ရှုက်သွားအောင် လုပ်နေကျပါ။ ရန်မျိုးက
ရယ်ကျကျနဲ့...”

“ ဓာတ်... မဆိုင်ဘူးလား။ အဲဒီဆို ဆောရီးနော်... ဓော
ရီး... ။ မင်းက ဝါပြောရင် ယုံမှာဆိုလို မင်းအပေါ်မြင်တဲ့ ပဲ့သဘော
ထားအမြင်လေးကို ပြောပြကြည့်တာပါကွာ”

သူမက နှုတ်ခမ်းကို ကိုက်ပြတာယ်။ ပြီးတော့...”

“နိုင်နော်... ပဲ့ကို သိချင်တာ ပြောပြမှာလား၊ မပြောပြဘူး
လား”

“မင်းက ဘာသိချင်တာလဲ”

“အန်တိဇ္ဈာနဲ့ ဟိုရပ်ကွက်ရုံးက လူကြီးကိုစွဲ”

“ဘာကိုစွဲလဲ”

“နိုင်နော်... ပါခုနက ပြောပြီးပြီလေး။ သူတိနှစ်ယောက်ကြော်
သွားတာ နှင့်ကြောင့်လားလိုပါဆို...”

“ ဓာတ်... အဲဒီလား”

“ဟဲ... ရန်မျိုး”

“ဘာတန်း”

“အန်တိဇ္ဈာနဲ့ ဟိုရပ်ကွက်ရုံးက လူကြီးကိုစွဲ ကြိုက်သွားတာ နှင့်
ကြောင့်ဆို နင် အောင်သွယ်ပေးလိုက်တာဆို”

“ဘယ်သူ ပြောတာလဲ”

“ဒီလိုပဲ... အရပ်ထဲမှာ ပြောနေကြတာ”

“မင်းက ယုံလိုလား”

သူက ပြန်မေးလိုက်တော့ ရွှေကိုပါ နည်းနည်းတွေဝေသွားလို့
တယ်။

“မထုတဲ့ နှင့်ကို မေးအေတာ့ပေါ့ဟဲ့”

“ဟုတ်တယ်...၊ အဲဒီ”

“အဲဒီကို ငါပြောပြရင် မင်းက ယုပ္ပါမလား”

ဟာ... တကယ့်အရိပ်ပါလား။ ချက်ဝါလည်း စိတ်ထိလာဖို့တယ်။ အဲဒီရန်မျိုးဆိုတဲ့ ကောင်ဟာစလာ ဘယ်လို့ကောင်မှန်းကို မသိဘူး ငါကိုဆိုရင် ထိုက်နောက်ဖို့ပဲ။ တတ်လည်း တတ်နိုင်လွန်းတယ်။

“ရန်မျိုး...”

သူမရဲ့အသံက နည်းနည်းတော့ ကျယ်စွားတယ်။ အဲဒီကို သူက လေသံအေးအေးလေးနဲ့ပဲ ပြန်ပြောပါတယ်။

“ပြောလေ...” တဲ့။

ချက်ဝါက ဒေါသကို မြှုပ်ပြန်ပြီး စိတ်ကို ပြန်လျှော့ချုလိုက်တယ်။ ရန်မျိုးလုပ်နေတဲ့အချို့က ဘယ်သူခိုတ်မတိဘဲ နေမှာလဲ။

“ဒါသိချင်တာ ပြောပြေဟာ...”

“ငါပြောရင် မင်းက ယုမှာနော်။ ဟုတ်လား”

သိချင်တာကို သိရန့် ချက်ဝါခေါ်မှာ မနည်းသည်းခံနေရပါတယ်။ သူ့မေးခွန်းကို ဂွေါ်လိုက်လိုက်ရင် ခန်ကလို အစက ပြန်ရောက်သွားချို့မယ်။ သည်းခံမှု... သည်းခံမှု... ။

ချက်ဝါက ပါးစပ်က မဖြောဘဲ ယုမှာယ်ဆိုတဲ့ အမိပ္ပါယ်နဲ့ ခေါ်း ညီတ်ပြလိုက်တယ်။ ဒီတစ်ခါတော့ ရန်မျိုးက သူမကို ပြီးပြီးကြီး နိုက်ကြည့်ပြီး ဝန်ခံရှာပါတယ်။

“ဟုတ်တယ်... ချက်ဝါ။ ငါကိုယ်တိုင် မဆွဲနဲ့ အကောင်အိုကို အောင်သွေ့ယ်ပေးခဲ့တာ”

“ဟင်”

သူမလည်း ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။ ချက်ဝါက ရန်မျိုး ပြင်းလိမ့်မယ် ထင်ထားတာ။ အခုက္ခာတော့ သူက သူများအဖော်ကို ရောက်ရုံးက အရက်သမားကြီးနဲ့ အောင်သွေ့ယ်ပေးခဲ့တယ်တဲ့။

အကတည်းက ဟုတ်တယ်ဆိုရင် ပြီးနေတဲ့ဟာကို အများကြီး ကျွောပတ် လျှောက်မေးနေသေးတယ်။ နောက်ဆုံးတော့လည်း ဒါပဲ။ မဟုတ်သေးပါဘူး။ ရန်မျိုးရဲ့စကားက သိပ်ယုံရတာ မဟုတ်ဘူး။ သူမက သေချာအောင် ထင်မေးလိုက်ပါတယ်။

“ဟုတ်လိုလား... ရန်မျိုးရယ်”

“မင်းပဲ ငါ့စကားကို ယုမှာယ်ဆို... အခုမယုံတော့ဘူးလား”

“အ... ဟို ယုံတာတော့ ယုံတယ်လေး။ ဒါပေမဲ့... နင်က ယုံရတာ မဟုတ်တော့ မယုံဘူး”

“ဟာ... မင်းဟာက ရှုပ်နေတာပဲ”

“နင်ပဲ ရှုပ်နေတာကို လျှောက်ရှုပ်အောင် လုပ်ပြီးတော့။ ရှုပ်သွားမှ ငါကို အပြစ်မတင်နဲ့”

ချက်ဝါက သူကို နှုတ်လုန်ထိုးပြီး ရန်လုပ်ပစ်လိုက်တယ်။ အဲဒီကို သူက တာသံသွဲနဲ့ ရယ်နေတယ်။ ရန်မျိုးကတော့ သူမကို နောက်ပြောင်ရရင် ပျော်နေတာပဲ။

အင်း... ချက်ဝါကလည်း အဲဒီလို အနောက်ခံရတာကို ပျော်နေမှာပါလေး။

(०)

ရွက်ပါက မြန်မာစာ ခုတိယနှစ် အဝေးသင်တဲ့ဘို့လ် ကျောင်း
သူ . . . အသက်က (၁၉)နှစ် ပြည့်ဆိုပါမီ။

သူမက နည်းနည်း ဝတယ်ဆိုပေမယ့်၊ ရပ်ကွက်ထဲမှာ ခိတ်ဝင်
စားနေတဲ့ကောင်တွေက မနည်းဘူး၊ ဒါကို ရန်မျိုး အသိဆုံးပဲ။

ရန်မျိုးနဲ့ သူမနဲ့ ခင်တယ်ဆိုတာ ကချို့က သိကြတယ်။ သူနဲ့
ပတ်သက်နေတော့ တွေးကောင်တွေက နည်းနည်းနှင့်ကြတာဖော်လေး၊
ရန်မျိုးက ရန်ဖြစ်တတ်တဲ့အကျင့် ရှိတာကိုး။

ဒါပေမဲ့ . . . ရန်မျိုးနဲ့ သူမကို ရည်စားတွေ မဟုတ်သေးမှန်း
လည်း သိနေတော့၊ သူတို့က ရန်မျိုးလစ်ရင် လစ်သလို ကြိတ်ပြီး ဤး
စားတတ်ကြတယ်။

ရွက်ပါကတော့ ဘယ်သူက ဘယ်လိုလိုကိုတယ်ဆိုတာ၊ သူကို
အားလုံးပြောပြတာပါပဲ။

စနေ၊ တန်္ဂုံနှေ့ရင် ရွက်ပါက အဝေးသင်တဲ့ဘို့လ် သွား
တက်ရတယ်။ အဲဒီနှစ်ရက်ဟာ ရန်မျိုးအတွက် အစွင့်ကောင်းပဲ။ သူက
သူမနဲ့အတူတူ ကျောင်းလိုက်တက်လေ့ရှိပါတယ်။

သူတို့နှစ်ယောက်ကြားမှာရှိတဲ့ သံယောဇ်အစအနလေးတွေဟာ
အဲဒီစနေ၊ တန်္ဂုံနှေ့ရက်တွေမှာ ပိုမိုစိုင်ပြုလာခဲ့တယ်။

အဲဒီ အဝေးသင်နေ့ရက်တွေကြောင့်၊ တစ်ယောက်အကြောင်း
တစ်ယောက် ပိုပြီး နားလည်လာခဲ့တာဆိုလည်း မမှားဘူးပေါ့။

လမ်းပေါ့မှာ စွယ်တော်ရွက်လှလေးတွေ လွင့်ပဲကျင့်တော့၊
အစ ပိုတာမင် စားထားတဲ့ ပန်းနှောင်အိပ်ကိုတွေ ဖုံးသနသွားတာ
အထိ သူတို့ စနောက်-ပျော်စွဲ့နေ့ကြတယ်လေး

ရွက်ပါနဲ့ ရန်မျိုးတို့ နှစ်ယောက်က အရာရို့ ရင်းနှီးတဲ့ သူငယ်ချုပ်
တွေပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်က ရပ်ကွက်ထဲမှာ သူများအပြော
မခံရအောင် သိပ်အဆက်အဆ မလုပ်ကြဘူး။

နောက်တစ်ခုက ရွက်ပါတို့နေတဲ့အိမ်မှာ လူတွေ အများကြေား
တယ်။ သူမတို့ အသိုးနဲ့အဘွားရယ်၊ အန်တို့ခွေ့ရယ်၊ ဦးလေးသော်
တို့မိသားစု လေးယောက်ရယ်၊ ရွက်ပါတို့မိသားစု သုံးယောက်ရယ်။

အဲဒီလူတွေက တရားဝင်အိမ်သားတွေပေါ့။ နောက်ပြီး ဒီလူတွေနဲ့
ပတ်သက်တဲ့ ညျဉ်သည်တွေကလည်း မရှိဘူးဆို အနည်းဆုံး နှစ်ယောက်
သုံးယောက်တော့ ရှိတယ်။ ဒီရပ်ကွက်ထဲမှာ ဒီအိမ်သားတွေ မသိဘဲ
သူတို့နှစ်ယောက် အပေါင်းအသင်းလုပ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။

၃၂ = ဓမ္မဘွင်

ဒါဟာ အလှဆုံး လိပ်ပြာလေးတွေနဲ့ တောင်ပံ့ခတ်သံတွေဆိုရင်
တောင် ဘယ်သူမှ မငြင်းနိုင်ဘူး မဟုတ်လား။



(၅)

ခေသ့မဟုတ်ပါဘူး။ ဒါကြောင့် ပွဲချိန်မစွဲသေးခင် ချေပဲရိုးရနိုင်မယ့် အခွင့်ကောင်းကို စောင့်တဲ့လို့နေပါတယ်။ ပြီးတော့ ဖို့ထက်အခြေအနေ ပေးရင် မဆွဲကို အနိုင်ဂိုးပါ သွေးဖို့ ကြိုတ်ကြံ့စည်းနေလေရဲ့။

ရုပ်ကွဲကိုထဲမှာ အကောင်အိုနဲ့ မဆွဲတို့ကတော့ လူသိရှင်ကြား ပေါ်တင်တွဲနေကြပါပြီ။ နှစ်ဖက်မိဘတွေကို နားဖောက်ပြီး လူကြီးချင်း တောင် စကားပြောထားကုန်ကြပါဆိုပဲ။

အကောင်အိုတစ်ယောက် အရာက်လျှော့သောက်ဖို့တစ်ခုကလွှဲ ရင် အားလုံးအဆင်ပြော သေချာပါတယ်။ မျိုးရိုးရှုတ်ရှိပြီး ရိုးသားတဲ့ အကောင်အိုကို မဆွဲသာ ကျေနှစ်သော့ကျေရင် သူမတို့ဘာက်က သား မက်အဖြစ် လက်ခံပြီးသားတဲ့။ ဘယ်လို့မျိုးရိုးရှုတ်ရှိမှန်း မသိရပေမယ့် အကောင်အိုက ရိုးသားသူတစ်ယောက်ဆိုတာတော့ တစ်ရက်ကွက်လုံး သိကြပါတယ်။

· လွှန်ခဲ့တဲ့ပါးနှစ်လောက်တွန်းက ငွေသိနှစ်နဲ့ချိပါတဲ့ ပိုက်ဆံအီတ် တစ်အီတ်ကို အကောင်အို ကောက်ရခဲ့တယ်။ အဲဒါပိုက်ဆံအီတ်ကို သူ က ရုပ်ကွဲကိုရုံးမှာ ရိုးသားစွာ လာအပ်နဲ့လို့ ပိုင်ရှင်အစစ်အမှန်ဆီ ပြန်ပေးနိုင်ခဲ့တဲ့ ရာဇ်ဝင်တစ်ခု စိုက်ထူးဖြူးတယ်။ အခု သူ မိန့်မယူမယ် ဆိုတော့ အဲဒါတွေက သူ့ကို နာမည်ကောင်း ရေစေဘာပေါ့။

ရန်မျိုးက အကောင်အိုကို အရာက်ဖြတ်ဖို့ ဒါမှမဟုတ်ရင်လည်း တတ်နိုင်သူဗျာ လျှော့သောက်ဖို့ တွေ့တိုင်း တိုက္ခာတွန်းနေကျပါ။ အကောင် အိုက တစ်ယောက်တည်း သောက်ဖြစ်ရင်တော့ ရန်မျိုးစကားကို နား ထောင်ပြီး လျှော့သောက်ရှာဖိုးတယ်။ ဒါထေ့... ဟို မြှောင်းနဲ့ ဘွတ်တို့ ဆိုတဲ့ လူငယ်လက်တက် အရာက်သားတွေ့တွေ့ထိုးဆုံး အမူ

ငယ်ငယ်လောတည်းက မဆွဲနဲ့ အစစ်အရာရာပြုံးတက် ဖို့
ဆိုတဲ့အစ်ပကြီးဟာ အကြီးအကျယ် ဒေါသူပုန်ထနေပါတယ်။ အံပါး
ဖြစ်နေတာချင်းအတူတူ မဆွဲက အကောင်အိုနဲ့ ကြိုက်သွားတော့
(ယောက်ရာတာ မဟုတ်သေးပေမယ့်) သူ့ထက် သာသလိုဖြစ်သွားသော်
ကိုး။

ဒီရပ်ကွဲကိုထဲမှာ မဆွဲနဲ့ ပိုးမီးဆိုတာ အစဉ်အလာပြုံးသော်
တွေပါ။ ပြောရမယ်ဆိုရင် သူ့မတို့နှစ်ယောက်ရဲ့ ပြုံးဆိုင်မှုဟာ အီစာမူ
ပိုးမီးအောက ပိုလန်ဒါတ် (အော်နဲ့ အင်တာ) ပွဲလိုပဲ ပြုံးထန်လျှပါတယ်။

မဆွဲက အခုလောလောဆယ်မှာ ပိုးမီးထက် တစ်ပိုး အသာ
ထားတော့ မြောက်ကြား မြောက်ကြားနဲ့ မာန်တက်နေတာပေါ့။ ဒီပိုးကလော

၃၆ ■ ဝေမျှယဉ်

အကွဲကို ချုပြုတာ။

အခုလည်း သူတို့အတွက် သတင်းကောင်းတစ်ခု ကြားမပြန်
ပြီ။ အဲဒါကတော့ အကောင်အို့နဲ့ သောက်စောက်ဖက်ကြီး ကိုဇား
(ခေါ်) ကင်မိတစ်ယောက် နိုင်တြော့မှာ သဘောလိုက်နေရာက မြန်မာပြည်
ပြန်ရောက်လာတာပါပဲ။

ဘာတွေဖြစ်ကြပါးမယ် မသိဘူး။ သူတို့ရပ်ကွက်အထာက လူ့
ပြီဆိုရင်တော့ တစ်ခုမဟုတ်တစ်ခု ဖြစ်နေကျပဲ။ အင်း... ဖြစ်ချင်း
လည်း ဖြစ်မှာပါ။ အစဉ်အလာရှိတိုင်ဆော့ အမြှေဖြစ်နေရရင် မြန်မာ
ဘာ့သုံးအသင်းရော့၊ ဥရုရွှေးဘာ့သုံးအသင်းရော့ အာရုံဖလားတွေ
ကမ္မာ့ဖလားတွေ အမြှေရနေမှာပေါ့။ မဟုတ်ဘူးလား။

ဟာ သဆာပေါ်မှာပဲ အနေများတယ်။ အရင်ထဲကလည်း အကောင်အိုတို့လောက်နဲ့ပဲ ပေါင်းလာတာ။ သူ့မှာ တခြားအပေါင်းအသင်းလည်းမရှိဘူးလေ။

ကင်ဖိုက ရန်မျိုးကို တော်တော်ခင်ရှာပါတယ်။ သူ့အိမ်မှာ ကြိုက်ရာလုပ်ခွင့် ပေးထားတယ်။ ကြိုတိုင်ပင်မထားတော့ အကောင်အိုရော၊ ရန်မျိုးရော။ . . . ကင်ဖို့အိမ်ကို ကောင်မလေးတွေ အသီးသီး၏ထာနိကြတယ်။ အဲဒီမှာတင် သူမထိုတူဝရီနှစ်ယောက် ပက်ပင်ကြိုးဆိုပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်ဖော်တွေ ဖြစ်ကုန်ရော့။

လူနောက် ရန်မျိုးက ဒီနေရာမှာတော့ လူလည်းလေးပါ။ မအေးပြီး ရွက်ပါတို့ကို အရှုက်ပြောအောင် ဟာသတွေ လျောက်ပြောတယ်။ ပြီးဘူး၊ နားလည်မှုတစ်ခု ယူပေးလိုက်တယ်။

အိမ်ကို ပြန်မတိုင်ကြုး . . . တဲ့ ကောင်းရော . . . ။ နောက်ပြီး အင်ဖို့ သူမထိုဂိုလည်း မိတ်ဆက်ပေးပါတယ်။

ချက်ချင်းဆိုသလိုပဲ ကင်ဖို့နဲ့ သူမထိုဟာ ထွေရာလေးများတွေ ရွက်ပြောပြီး ရင်းနှီးသွားကြတယ်။ ပိန်ကလေးနှစ်ယောက် ဒါအား၊ မှန်တိုင်ရတာ နိုအဆင်ပြောတပေါ့။

မြှောပ်တို့ ကင်ဖို့ကိုတော်အကောင်းစားကြိုးကို ထုတ်ချို့ပြုတွေ ဆိုကြတာ ပျောစရာကြိုး ဒီလွှာတွေ ကြိုတ် ဖုန်ယာ၏အင် ဒီလောက်ပျော်နဲ့ ကောင်းသယ်သွား အရှုယာ၊ ထုတ်လင့်ဘဲ ဖြစ်သွားတာ။

သိပ်မကြောဘူး။ အကောင်းဖို့ ဆော့တို့အတွေ့ သာမျိုးလေး အသာဘာဝ ရန်ဖြစ်စကားများကြတယ်။ “အရှုယာသနကာ

ကိုဇ်(ခေါ်)ကင်ဖို့ ပြန်ရောက်လာတဲ့ အထိမ်းအမှတ်နဲ့ သူ့မှာပဲ လူရှုပြီး မှန့်တိုင်စားကြတယ်။ ပထမတော့ ရန်မျိုး၊ အကောင်း၊ ကင်ဖို့၊ မြှောပ်နဲ့ ဘုတ်တို့ ယောက်ဗျားလေးတွေချည်ပဲ့။

နောက်မှ တန်းနောက်နောက်နဲ့ သွားတိုက်ဆိုင်နေတော့ ရွက်ချင်းပြီး ကောင်းတစ်ရက်လစ်နဲ့ စည်းရုံးပြီး ကင်ဖို့သီး၏သီးသီး၊ ရန်မျိုးကို စိတ်ချယ့်ကြည်တော့ ရွက်ပါလည်း လိုက်ချလာတယ်။

ဖြစ်ချင်တော့ အဲဒီကို အကောင်အိုကလည်း ကင်ဖို့၊ မိတ်ဆက်ပေးမယ်ဆိုပြီး သီးလာပါရော့။ မအေးက အိမ်ကို နိုင်ချင်းလို့ ပြောခဲ့တာ။ ကင်ဖို့အိမ်က သူတို့ရုပ်ကွက်နဲ့ နည်းနည်းထွေးတွေ ဆိုသွားတာ။ ကင်ဖို့အိမ်က သူတို့ရုပ်ကွက်နဲ့ နည်းနည်းထွေးတွေ ဆိုသွားတာ။

မိဘတွေ ဆုံးသွားပြီးကတည်းက တစ်ကိုယ်တည်း

ရန်များ၏” ဆိတ္တဲ့စကားလိုပဲ ကျိုးစားရင်းနဲ့ ထံဖြစ်ကုန်တာ။ ဟိုဘယ်
ဒီဘက် မိဘအခွဲမျိုးတွေပါ ပြိုင်ဆင်လာကြတယ်။ မဆွဲကို အကောင်း
က ဂိုလိုးသွားအောင် ဆွဲလိုက်မိတယ်။

“မင်းအမောက သာမက်ဖဲ့ သိပ်တော်တာပဲနော် ဆွဲထော်
မဆွဲရဲ့ဒေါသက ရန်းခနဲ့ ထော်ထိပ်ရောက်သွားဖြီး။ ..

“အမယ်လေး၊ .. ရှင်ဝင်ငွေလေး နှစ်ပဲခြောက်ပြားလေလက်၏
ဘာမက်စရာရှိလို ကျွန်းမအမောက သာမက် ဖော်ရမှားလဲ။ ကားမော်
နဲ့ ဆိုက်ကားတောင် ပုန်မှန်မဖီးနိုင်တဲ့လူကများ၊ ..”

“မင်းဝိုက်တော့ရော့၊ .. ကားရှိတာကျေနေတာပဲ”

“ရှိတာပေါ့။ တက္ကာလီထောင်ထားလို့၊ .. နားလည်လား”

“အေး၊ .. လောကြီးမှာ ကားမရှိလို ဘာမှုမဖြစ်ဘူး
ဆိုတာ ပိုက်ဆံနဲ့ ဝယ်လိုက်တယ်။ မျိုးရှိရတဲ့ ရှိသားမူရတဲ့ဆိုတာ
ပိုက်ဆံနဲ့ ဝယ်လိုမရဘူးကွား။ မင်းဝိုက်လို လမ်းအေး ရွေးသည်မျိုး
လာတာ မဟုတ်ဘူး၊ .. နားလည်လား”

“အောင်မယ်၊ .. ရှင်မျိုးရှိုးမို့လိုလဲ၊ ပြု
ကျယ်ကျယ်၊ ..”

တပြည်ပြည်း အသံတွေးကျယ်လာပြီး ကင်မိုလည်း ဘာ
နိုင်တော့။ ချက်ဝါကလည်း အဒေါ်ဖြစ်သူကို ရန်မဖြစ်ဖို့ တော်များ
ပါတယ်။

“တော်ပါတော့ အန်တို့ဆွဲရယ်၊ ..” သူများအိမ်မှာ ရှား
ကြိုး”

မြို့သယ်နဲ့ ဘွဲ့တို့တို့ကတော့ အကောင်းဆိုကို ‘စိတ်ဆွဲ

စိတ်ဆွဲ’ နဲ့ တတ္တတ်တွေတ် ပြောနေကြတယ်။ ဒါပေမဲ့ .. နှစ်ဖက်
စလုံးရဲ့အခြေအနေက သိပ်မထူးလာပါဘူး။

အဲဒီမှာတင် ရန်မျိုးက သူများသမီးပည်စားနှစ်ယောက်ရဲ့ ရန်ပဲ
ထဲကို လှစ်ခဲနဲ့ ခုန်ခုလိုက်ပါတော့တယ်။ သူနဲ့ ဘာမှုမဆီးဆိုင်တဲ့ကိုစွဲ
ကြီးမျိုး အားလုံး အဲ့ထုတွားတာပေါ့။ ရန်မျိုးက ပထမဗြို့ဆုံး မဆွဲကို
ပြောတယ်။

“ဒီမှာ၊ .. မဆွဲ၊ ကျွန်းတော်မျိုးရှိုးကရော မသိချင်ဘူးလား”

မဆွဲတင် မဟုတ်ဘူး။ အကောင်းဆိုကပါ အုပ်ကြောင်းကြောင်
ပြစ်သွားတယ်။ ရန်မျိုးက မဆွဲနားကို တစ်လျမ်းတို့လိုက်တော့ မဆွဲ
က အကောင်းဆိုရဲ့နောက်မှာ ဝင်ကွယ်တယ်။

အကောင်းဆိုက မဆွဲရေးမှာ မားမားကြီးရပ်ပြီး မေးပါတယ်။

“ကဲ့.. ပြောစမ်းပါပြီး။ မင်းရဲ့မျိုးရှိုးကို၊ ..”

ရန်မျိုးက ရုတ်တရက် သူ့ပစ္စားကို သူ့ပစ္စားပြရင်း၊ ..

“ကျွန်းတော်းအဖောက ရက်ကွက်ထဲမှာ ဒါဗျာ၊ .. ဒါဗျာ၊ .. နား
လည်လား”

အကောင်းဆိုနဲ့ မဆွဲတင်မဟုတ်၊ .. ကျွန်းသုတေသနပြည်းသွေး
တို့ပါ ရန်မျိုးက အာကြည်ချင်း မေးခွန်းထဲတို့က်သတို့ ပြန်သွေးသွေး
အားလုံးက တစ်ညီးတစ်ညီးတွေ့တော်တည်း နားလည်ဘုရားလို့ အော်ချော်
ခေါင်းယော်ပြုကြတယ်။

အဲဒီမှာ သူကပဲ.. .

“အေး၊ .. မသိရင် ရှုတ်ထား တွေ့နေသွေးသွေး တွေ့နေသွေးသွေး
ထဲမှာ နေ့ရာသီဆိုရင် ရောထွေးဆောင်တယ်လို့ ပြောပဲ”

၈၂ • ဓမ္မဘုရား

လူနောက် • ၀၃

တံ့ဖြန်သံတွေ၊ အာမေးနှစ်သံတွေ ချက်ချင်း ဆူညံသွားတယ်။
“အစ်... ခံလိုက်ပြန်ပြီ”
“လုပ်လာပြီ။ ဒီကောင်ကတော့...”
“ခစ်ခစ်... ခစ်...”
ရန်မျိုးက ဆက်ပြောပြန်တယ်။
“ကျွန်တော်မျိုးရှိုးကို ဆက်ပြောပြီးမယ်။ နားထောင်နှင့်
ကျွန်တော်မျိုးလေး လာပြီးဆိုရင် တစ်ရပ်ကွက်လုံး ‘ပြီး’ပဲ”
သူဦးလေးက အားလုံး ‘ပြီး’တယ်ဆိုတော့ ဆရာကြီးဖော်
သုအာကြီးမားတဲ့သဘောချိုး ယူရင်လည်း ရတယ်။ ရန်မျိုးက ‘သိလဲး
လို့ မေးပြန်တယ်။ ဘွတ်တိုက မဂ္ဂံမေးနဲ့ မေးကြည့်တယ်။
“အားဖြင့်သား ပါမောက္ခဆရာကြီးလို့ ဆိုလိုချင်တာလား”
“မဟုတ်ဘူး”
“ဒါဖြင့် ဘာလဲ”
“ကျွန်တော် ဦးလေးလာရင် တစ်ရပ်ကွက်လုံး ‘ပြီး’ပါဆို
တော့ မီးသတ်ပေါ်မျှ... မီးသတ်”
သူဦးကော်ကြာ့ အားလုံး ပွဲကျွန်သွားပါတယ်။ ချက်ဝါဆို အူကျိုး
နှိုင်ပြီး ရယ်တာ သီးတောင်သီးတယ်။ ရန်မျိုးဆိုတဲ့ကောင်က တကယ့်
ပေြောင်ပဲ။

ရယ်သံတွေ နည်းနည်းစဲသွားတော့ သူ့အသံက ပြန်ပေါ်လာ
တယ်။

“ကျွန်တော် အော်လာပြီးဆိုရင်လည်း... လူတွေအားလုံး ပြော
ပြေားကို ဝင်နေတာပဲ။ တရာ့ဗိုလည်း ကိုယ်ကိုရှုပြီး ခေါင်းတွေ င့်ထား

ရတယ်”

ရန်မျိုးစကားဆုံးတော့ အကုန်လုံးက ပုစ်၊ ပုစ်နဲ့ စဉ်းစားတိုင်ပင်
နေကြပြန်တယ်။ ဒါပေမဲ့ ဘယ်သူမှ အဖြောက်သွား။ ဒီတော့ သူကာပဲ...”

“ကျွန်တော် အော်လာပြီးဆိုရင် လူတွေ ပြောပြေားဝင်ရမှာပေါ့။
အဇားက အနိမ်သည်လေ...” နှင့်မယ် နိမ့်မယ်၊ တံ့တောင်နဲ့ ထောင်း
မယ်။ ဟုတ်တယ်မဟုတ်လား ဟဲဟဲ...”

သူဦးကြာ့ အားလုံး ပြောပြေားချင်ရွင်၊ ပေါ့ပေါ့ပါးပါး ဖြစ်သွားကြ
ပါတယ်။

“ဟုတ်ပါများ... ဟုတ်ပါ...”

“မင်းတို့မျိုးရှိုးက တကယ့် အွေကြီးမျိုးတိုးပဲကဲ”

“ရန်မျိုးတို့ကတော့ဓလေ... တကယ်ပဲ”

“.....”

ဒါနဲ့ပဲ အကောင်ဒို့နဲ့ မဆွေတို့လည်း မျိုးရှိုးချင်း မဖြိုင်ဆိုင်ပဲ
ကြတော့ဘဲ ပြန်ပြောလည်သွားပါတော့တယ်။

‘ရန်မျိုး’ဆိုတဲ့ ‘လူနောက်’လေကို ‘ချက်ဝါ’ဆိုတဲ့ ‘ရွာဝါ’
လေးက အဲဒီလို ရယ်ရင်းမောရင်းနဲ့ပဲ မတော်တဆ ချစ်မိသွားတယ်
ထင်ပါရဲ့။



(၁၁)

2



သီချင်းကိုသာ တောင်းဆိုပြီး နားထောင်သွားတတ်တယ်။

အခုံတလော သတင်းကြားရတာက ရွှေကိုဝါကို သူမနဲ့ သက်တဲ့ ရွှေဖိတ္တ ချာတိတ်တစ်ယောက် အသည်းအသန် လိုက်စနေသတဲ့။ သူက သာ အဲဒီချာတိတ်ကို မတွေ့ဖူးတာ၊ မြို့သပ်တို့တောင် ကိုယ်တွေ့ဖြင့် သောတယ်။ ရွှေကိုဝါ ပြောပြုတာကတော့ ချာတိတ်အမည်က 'ဇော်တိ'။ Hip Hop အဆိုတော်။ ဝင်ဒါမိယာထဲမှာနေတဲ့ သူဖွေ့သား . . . တဲ့။

ဒီလောက်ထိရရင် မခုံးပါဘူး၊ ရန်မျိုး စိတ်မကြည့်လင်တဲ့အခါ ချာတိတ်ကို နောက်ပြောင် နောင့်ယုက်လို့ရတာပေါ့။ ရန်မျိုးဆိုတာ ဘယ် သူ့အရှင်နှင့်အဝါမှ သုံးစရာမလိုဘူး။ ပြဿနာရှာဖြိုးရင်လည်း ကိုယ့်ကို ကိုယ် ရအောင်ရှင်းတယ်။

ရွှေကိုက အရင်လို့ ပြည့်ပြည့်ဖောင်းနဲ့ နယ်က လာတဲ့ မလည်မဝယ်လေး မဟုတ်တော့ဘူး။ နောက်ပြီး သူက ရွာဝက်လို့ နောက်တာ မခံချိတ်လို့ ဖြစ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ဆောင်းတွင်မှာ အားကစား လောကျင့်ခန်းတွေ ဘာတွေလုပ်ပြီး စိတ်ချာတာ။ အခုံရရင် ကိုယ်ရေစစ် ပြီး အရမ်းလှလာတယ်။ ရန်မျိုးကတော့ သူမ ဘယ်လိုဖြစ်ဖြစ်ပါ။ ဝါ၊ ပိန်ပိန်၊ ဖြာဖြာ။ မည်းမည်း . . . ရွာဝက်လေး ဖြစ်နေရင် ပြီးတာပဲ။

ပုံအရင်တိန်းက သူတိန်းယောက် ရှင်ကွဲကိုထဲမှာ သိပ်တဲ့သွား တွဲလာ မလုပ်ခဲ့ကြပေမယ့်၊ အခုံနောက်ပိုင်း သူမတို့အိမ်က ရန်မျိုးနဲ့ တရားဝင် သူလယ်ချင်းတွေအဖြစ် ခွင့်ပြခဲ့ကြပါတယ်။ အဲဒီကလည်း မဆွဲခဲ့ပို့မှုတွေကြောင့်ဆိုတာ မပြင်းနိုင်ပါဘူး။ မဆွဲက ကော်မူသူ့ သိပ်အကြာကြီး အကြားမထားဘဲ အမြှင့်ဆုံး ပြန်ဆပ်တဲ့သော အား ကျေးဇူးတရားမှာ အတိုင်းတက်တဲ့ကိစ္စမျိုး မို့သလားဆိုတာ သူ သိနှုန်း

ဆောင်းရာသီတစ်လျောက်တဲ့၊ နောက်တွေးခဲ့တဲ့ သူနဲ့ ရွှေကိုဝါတို့ ဆက်ဆံရေးဟာ ခွဲ့ပြီးဆိုကို ရွှေကိုလွှင့် ခရီးဆက်လာခဲ့ပါပြီး၊ သူမဟာ လက်သည်းရန်နှင့်တွေပါတဲ့ မြတ်နိုးစရာ၊ သတ္တုပါလေးတစ်ကောင့်း သူ့နှင့်သားကို အခံရခေါ်အောင် ကုတ်ခြစ်နေတတ်တယ်။

အဲဒီသတ္တုပါလေးရဲ့ သူ့အရေးတွယ်တာမှုတွေကို ဖြင့်ရတို့ ရန်မျိုးလည်း ရင်ထဲက ဆူးတောင်တွေကို ဖြို့ချုပစ်ဖို့ ကြီးစားတာ၊ မအောင်မြင်တာတော့ သူလည်း မတတ်နိုင်ဘူး။

ရန်မျိုးက သူ့လက်ထဲမှာ ပိုက်ဆံ အပိုအလျှေားလေး ရှိလာဖြို့ ရင် သူမကို ရွာဝက်လို့ မှားခေါ်မိသလိုနဲ့ မှန်ဖိုးတစ်သောင်း၊ ပေးထဲ နှိမ့်ပါတယ်။ တစ်ခါတလောမှာတော့ သူမက ပိုက်ဆံမယူဘဲ ရန်မျိုးမှတဲ့

ဒီမနက် ရွှေကိုပါနဲ့ 'သက်တဲ့' ဆိုင်မှာ ချိန်ထားတာ နာရီဝက်
တောင် နောက်ကျနေခြေခိုသူက ခြေလှမ်းကို ပေါ်သွက်သွက်လေး လျှော့
နေဖိတယ်။ 'သက်တဲ့' ဆိုတဲ့ဆိုင်လေးဟာ တက္ကသိုလ်က ကန့်တင်းလို့
ပျိုး ဟိုဝင်စပ်၊ ဒီစပ်စပ် အကုန်ရတယ်။

ဆိုင်က ကင်နိတိဖို့ဖိမ်နားမှာဆိုတော့ သူတို့နဲ့ နည်းနည်းလေးလုပ်တယ်။ ရွက်ဝါက တစ်ယောက်တည်း ဆိုင်မှာတောင့်နေရာရင် ပိတ်ထိုးတတ်တယ် မဟုတ်လား။ သူက ခြေလျမ်းစတွက် မြန်နှင့် ထပ်မြေင့်လိုက်တယ်။

တစ်ခကေအတွင်း သူ့ခန္ဓာကိုယ်မှာ ချေးတွေ့စဲလာတယ်။ ငါ
ရောက်ပြီခိုတော့ နေက အရင်ထက်ပို အစွမ်းပြတဲ့သောပဲ့။ ရန်ပို့
က အိမ်မှာ ကွန်ပူးတာနဲ့ စစ်တုရင်လေ့ကျင့်နေတာ။ ကော်များကိုထဲရှာ
ရွာနိုင်ပြီး နာရီမကြည့်မိတော့ နောက်ကျကုန်ရော့။

ଶେଷ... ରୋଗୀଙ୍କ ପିଣ୍ଡି

ရန်ပျိုးက ဆိုင်ထဲကို အမြန်ရောက်ချင်လေ့ ပြောဝင်ထိန်
တယ်။

"*So...+*"

"၃၃၆။ ၁၁၁

သူနဲ့ ဝင်တိက်မိတဲ့ ကောင်လေးက ရည်ရည်မွန်မွန်ပြောပါ

ତୋରିଃପଞ୍ଚରୂପିତାଯ୍॥

“ဟာ... ဆောင်းနော် အတ်ကို”

“ବେଳି... ଆଜ ମତେନ୍ତରପାଇଁ ଗିର୍ଜାମଧିପିଙ୍କୁ”

କୋଣଦେଲାଙ୍କ ଶିଳ୍ପିଙ୍କରୀ ଆଲୋତାଙ୍ଗିଃକୁ ପ୍ରେସ୍‌ଟ୍ୟାର୍କିଂକାରୀ
ତାଙ୍କ ବୁଝାନ୍ତିରେ ଏହାରେ କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା

ရန်မျိုးက စာအုပ်လေးကို ကောက်ယူပြီး ဆိုင်အပြင်ဘက်ကို
တစ်ချက်လှပါ။ ကြည့်လိုက်တယ်။ စောင့်တုန်းက ကောင်လေးကို
အမြဲ့အသွေးပေးတောင် မတွေ့ရတော့ပါဘူး။ စာအုပ်လေးကို သူက
ကျော့ထိတ်ထဲထည့်သိမ်းလိုက်ပြီး ရွှေကိုပါကို ဆိုင်ထဲက စားပွဲပိုင်း
တွေဖိမာ ရှာကြည့်တယ်။

မတွေ့ဘူး . . . ॥ သူက လက်ပတ်နာရီကို ပဲ့ပြီးကြည့်ပြန်တယ်၊ ဆယ်နာရီ ဆယ်မိနစ် . . . ॥ ဒါဆို ချိန်ထားတဲ့အချိန်ထက် မိနစ် လေး ဆယ်တောင် နောက်ကျဖော်ပြီ။ ချောက်ပါက စိတ်ဆိုပြီး အိမ်ပြန်သွားတာ လား၊ ခါဝိုင်းဆို သူ့ကို နာရီတော်ကြည့်ကြည့်နဲ့ စူပ်ပြီး စောင့်နေတာပါ။ ခိုင်ပျိုးလည်း ကြရာမရနဲ့ စိတ်အိုက်သွားတယ်။

“ శ్రీం...”

ရတ်တရဂ် သူ့နောက်ကင် ခြောက်လိုက်တဲ့အသံ
ရန်မျိုးက မလန့်တဲ့အပြင် ပျော်တောင် ပျော်သွားသေးတယ် အား
ချက်ဝါရို့နှုန်းကို လက်ညွှန်းနဲ့ ဖွံ့ဖြိုးလေးတောက်ရင်း ဖော်လိုက်လောက်

“မင်းက ဘယ်သွားနေတာလဲ”

“ଆହାଣିରୁ ଯାଇପାରିବାକୁ ମୁହଁରୀରୁ ଦେଖିବାକୁ ଆବଶ୍ୟକ ନାହିଁ ।

“ဒါပေမဲ့ . . . ဘယ်လိုပြစ်ဖြစ် ဆိုင်ထဲမှာတော့ မင်း ရှိနော်မှာပဲ့”

“အစကတော့ ဆိုင်ထဲမှာ ထိုင်စောင့်နေတာပဲ။ ဒါပေမဲ့ . . . မတွေ့ချင်တဲ့ လူတစ်ယောက်နဲ့ လာတိုးနေလို့၊ သူကလည်း . . . ငါကို ရိုင်ခနဲ့ မြင်လိုက်တော့ အသည်းအသန လိုက်ရှာတာဟလို့။ တော်သေးတယ်။ ငါက အရင်းအောင် မိုးခိုးခန်းထဲ ဝင်ပုန်လိုက်လို့ . . . ”

“ဘာလဲ . . . ချွေကို သူက မင်းအကြော်ရှင်လား”

“အကြော်ရှင်တော့ မဟုတ်ဘူး။ အဲ . . . ဖြစ်ချင်းဖြစ်ရင် ထမ်းရှုပဲ ဖြစ်လိုမယ်။ ဘာဖြစ်လိုလဲဆိုတော့ သူက ငါကို နေဖြူးစောင့်မှာ ထမင်းတစ်ခါ ကျွေးမှုလို့ ဟဲ ဟဲ . . . ဟဲ”

“ဟာ . . . ကြည့်စမဲ့ ပေါ်ပြီး . . . ခုပြာစမဲ့ ချွေကို . . . မေးကို ထမင်းလိုက်ကျွေးတာ ဘယ်သူလဲ၊ ဘယ်ကလဲ”

“ပြော် . . . နှင်ကလည်း ရန်မျိုးရာ၊ နှင် သူ့ကို သိပါတယ်။ စေလတိုဆိုတာလေ။ အဲဒီ ငပိန်းကောင်အကြောင်း . . . ငါ နှင့်ကို ပြောပြုဖြစ်ပါတယ်”

“ချွေကို . . . မင်းက သူနဲ့ ထမင်းလိုက်စားတဲ့အဆင့်တောင်ရောက်နေပြီလား”

ရန်မျိုးရဲ့ နိုးရိမ်စကားဆုံးတော့ ချွေကို အာရပါးရှုကြီးကို ဘားတိုက် အော်ရယ်ပစ်လိုက်တယ်။ သူမ ရယ်မော့ပုံကို ရန်မျိုးက မျက်မောင်ကြီးကုတ်ပြီး ကြည့်နေပဲ့။

ချွေကို ရယ်နေတာ ရပ်သွားတယ်။ သူမက . . .

“နှင့် ငါကို စိတ်ဆိုသွားတာလား ရန်မျိုး . . . ။ ဒေါ်စောမြို့

မှာ ငါဘာသာ ထမင်းစားနေတာကို သူက ငါ့ရိုင်းမှာ ဝင်စားတယ်။ စကားတွေ လာပြောတယ်။ ပြီးတော့ အတင်းပဲ . . . ကောင်တာမှာ နှစ်ယောက်စာ ပိုက်ဆုံးရှင်းသွားတာ။ အဲဒီတော့ ငါလည်း စားလာခဲ့ရတာ ပေါ့တဲ့ . . . ။ သိလား”

ရန်မျိုးက ခိုင်တည်းတည်း မျက်နှာထားကြီးနဲ့ သူမ ပြောသမျှ ကို နားထောင်နေရာမှ ရတ်တရက် ဝင်ပြောလိုက်ပါတယ်။

“မသိဘူး . . . မသိဘူး၊ မသိလိုပါ ချွေကိုရာ . . . ။ အဲဒီကောင် ပိုက်ဆုံးရှင်းသွားမယ်ဆိုတာ ကြိုးသိလိုက်တော့ ငါပါ အဲဒီဒေါ်စောမြို့ပိုင် မှာ ပုစ္န်ထုပ်နဲ့ ထမင်းဝင်စားပစ်တယ်။ ဟွိန်း . . . ”

ချွေကို အာုတ်မှတ်ပြီး နားထောင်နေရာက ရန်မျိုးစကား ကြောင့် စိတ်ဆိုလာကာ လိုက်ရိုက်ပါတော့တယ်။ ရန်မျိုးကလည်း ဒီ အကြော်နေကို ကြိုးတွေ့ကိုပြီးသားဆိုတော့ ပြောဖို့ပါ တစ်ခါတည်း လမ်း ရွေးထားတယ်။ သူက ပြောတော့ ချွေကို လိုက်ရိုက်တယ်။ ‘သက်တဲ့’ ဆိုင်လေးထဲမှာ သူတို့နှစ်ယောက်ကြောင့် ဝရှင်းသုန်းကားကိုဖြစ်လို့။

နောက်ရုံးကျတော့လည်း ရန်မျိုးက လူနောက်ဇာတိ ပြတာပါပဲ။

(၁၂)

သွားပြီ။ အခါဘာက ဒေါမြိုင်စိုး အချိန်တေသားတယ်ဆိုပြီး လျှောက်ဟတ် ကြရင်းက နေပူရှိနိုက် မခဲ့နိုင်တော့လို့ အဲဒီကုန်တိုက်ထဲ ဝင်လိုက်ကြ တာပါ။ ကုန်တိုက်ထဲ ရောက်သွားတာနဲ့ သူတို့အားလုံး အပူဒဏ်က ယာယံလွှတ်မြောက်သွားပါကယ်။ အဲကွန်းက စိမ့်နေအောင် အေးတာ ကို။

ဆိုင်ထဲရောက်တော့ ဘာရယ်လို့ မဟုတ်ဘူး။ ဟိုဟာ ဝယ်မလို ဒီဟာ ဝယ်မလိုနဲ့ လျှောက်ကြည့်နေကြတာပေါ့။ ကောင်တာမှာ ထိုင်နေ တဲ့တရုတ်ကြီးက ကွမ်းတွေ ပလုတ်ပလောင်းဝါးနေရင်း သူတို့လူစုံကို ပျော်ရှာ့တာ ကြည့်ရတာ သိမ်းမရောင်းရဘူး ထင်ပါပဲ။

ဝင်လာတဲ့ Customer တွေကို လက်မလွှတ်ရအောင် တရုတ်ကြီးကိုယ်တိုင် ကောင်တာက ထလာပြီး တစ်ဆိုင်လုံး လိုက်ပြပါတော့ တယ်။ သူကိုယ်တိုင်က အဲဒီလို ဦးစောင်ပြီး ရောင်းပြနေဖော်တော့ ကျွန်းတဲ့ ဆိုင်က အရောင်းဝန်ထမ်းတွေလည်း ပျော်ရှာ့သလဲ ဖြစ်ကုန်ကြရော့။ သူက တရုတ်လူမျိုးဆိုတော့ ရောင်းဝယ်ဖောက်ကားရေးမှာ အတော်ကျွမ်းကျွမ်းပုံပါပဲ။

ဘာပဲပြားပြား ကြာလာတော့ သူတို့လည်း အားနာပြီး တစ်ခုခု ဝယ်မှကောင်းမယ်ဆိုတဲ့ အတွေးမျိုးတွေ ဝင်လာတာပေါ့။ ဒါပေမဲ့ . . . သူတို့မှာ ပိုက်ဆံက ပစ္စည်းတစ်ခုခု ဝယ်ရလောက်အောင် မကျွန်တော့ ဘူး . . . ကင်မိုက်လွှဲလိုပဲပေါ်လေ။ ကင်မိုက်တော့ သူတို့ထဲမှာ ဘော်မဟုတ်လား။ ဒါကို ကင်မိုက် သဘောပေါက်တော့ သွေးအတွက် အသုတေသန မယ်ပစ္စည်းကို တာဝန်တစ်ခုလို လိုက်မျှနာဂါတ္တာတယ်။

အမှန်က သူတို့ ဝယ်လိုသမျက် ဗိုလ်ချုပ်ဖျေးထဲမှာ ဝယ်စွဲ။

နှေ့ပြီး၊ အပူရှိန် စပ်ဖျင်းဖျင်းအောက်မှာ ရန်မျိုးတို့လူစုံ အပူဒဏ်ကြောင့် အဲကွန်းတ်ထားတဲ့ ကုန်တိုက်ဝယ်တစ်ခုထဲ ဝင်ရောက်လိုက်ကြပါတယ်။ ရန်မျိုးတို့လူစုံဆိုပေမယ့် လူစုံ၊ တက်ခဲ့တော့ မဟုတ်ပါဘူး။

ရန်မျိုးနဲ့ ချွောက်ပါရယ်၊ အကောင်းဆုံးတို့အတွော်၊ တစ်ကိုယ်တော် ကင်မိုရယ်. . . ဒါပဲ။ ဟို. . . မြှောသပ်နဲ့ ဘွတ်တို့တို့ မပါကြဘူး။ မြှေးထဲ၌ ရွှေ့ပင်ထွက်မှာဆိုပေါ့ သူတို့အားလုံးမျိုးတဲ့ အကြောင်းပြချက်နဲ့ နေ့တဲ့ တာလေ။ ရွှေးထဲ၌ ပိုက်ဆံမရှိဘူး။ နှစ်ယောက်သား သောက်ကြော်မှာပေါ့။

အမှန်က သူတို့ ဝယ်လိုသမျက် ဗိုလ်ချုပ်ဖျေးထဲမှာ ဝယ်စွဲ။

၆။ အကျိုးပြောင်းလဲမှု

ကုတ်အကျိုး ဝတ်ပေးထားတဲ့ အရပ်ကြီးကို ကင်နို မမျှော်လင့်ဘဲ ထွေ သွေးသယ။ အဲဒီအရပ်မှာ ဝတ်ထားတဲ့ ကုတ်အကျိုးပါးလေးကို သူ သဘောကျသွားပါတယ်။ အရင်က သူမှာ ဒါမျိုး ကုတ်အကျိုးတစ်ထည် မိုးဖွဲ့တယ်။ အစောင်က အခုလို ကာကိုရောင်ပဲ့၊ ဝတ်လိုလည်း ကောင် တယ်။ ဒါပေမဲ့ . . . အဲဒီကုတ်အကျိုးကို သူနဲ့ သတော်အတူတက်ထဲ ကိုးရှိယားတစ်ယောက်က ငါးဝတ်ပြီး အပျောက်ရှိက်သွားလို ကင်နို မှာ မရှိတော့ပါဘူး။ အဲဒီအကျိုးမျိုး သူ လိုက်ရှာဝယ်သေးပေမယ့် လုံး မရှိဘူး။

ကင်နိုက ကုတ်အကျိုးလေးကို သေခြားရှိပြုတွေ့သွားတယ်။ တံဆိပ် ကလည်း Giorgio Armani ဆိုတော့ အတူတူပဲ့။ ချောက တစ်သိန်း လေးသော်တဲ့။ ဒေါ်လာဇူနှင့်တွေ့ကိုရင် သူဝယ်ခဲ့ဖူးတဲ့ ကုတ်အကျိုးထက် မဆိုသလောက်ပဲ များတယ်။ သူမှာ လက်ရှိပါလာတဲ့ ပိုက်ဆံ ကလည်း အဲဒီလောက်ပဲဆိုတော့ ကင်နိုက ဝယ်မယ်လို ခုံးဖြတ်လိုက် တယ်။ ဒါမျိုးက ရှားတာကိုး . . . တွေ့တုန်းဝယ်ထားမှာ။ ကင်နိုက ဘယ်သူ့ကိုမှ မတိုင်ပင်တော့ဘဲ . . .

“ဒီကုတ်အကျိုးလေး . . . ယူမယ်ပျော်”

တရုတ်ကြီးရဲ့မျက်နှာပေါ်မှာ ဝစ်သာပျော်ခွင့်မှုတွေက ထိုး မနိုင်၊ သိမ်းမရ မိတ်လျှောက်လာပါတယ်။ ဒီလောက် ချေးကြီးတဲ့အကျိုးရောင်ရှုစွဲ သူ မျှော်လင့်မထားဘူးလေ။

“ဒီကုတ်အကျိုးက သိပ်ရှားတာ . . . လုန့်လည်း လိုက်တယ်၍ ပြီးတော့ ဒီတစ်ထည်ပဲ ကျွန်တော့တာပျော်။ ဝတောင် . . . တစ်ထည်ယူ ထားသေးတယ်။ သိပ်ဝတ်လိုကောင်တယ်။ ဟဲဟဲ . . . ဟဲ”

ပြောပြောဆိုဆို တရုတ်ကြီးက အစ်စိုးမျိုးက ကုတ်အကျိုးကို သူကိုယ်တိုင်ဖြတ်ပြီး သေခြား ကောက်နေပါတယ်။ ကျွန်တဲ့လူတွေကတော့ ပါးဝပ်အာဟောင်းသားနဲ့ ကင်နိုကို အဲထဲလိုပေါ့။ နေရာသီကြီးမှာ ကင်နိုက ချေးကြီးတဲ့ကုတ်အကျိုးကို ဝယ်နေတာကိုး။

ကင်နိုက သူတို့အားလုံးကို လုည်းပြီးပြီးပြုလိုက်တယ်။ ဒီကုတ်အကျိုးရဲ့ ရှားပါးမှာနဲ့ သူ လိုက်ရှားနေတာ ကြာပြီဆိုတဲ့ နောက်ခံသမိုင်း ကြောင်းကို မသိတာနေကြာင့် သူတို့တွေကတော့ အဲထဲနေကြာမှာ သေခြားပါတယ်။ ရန်မျိုးတစ်ယောက်ပဲ သာမှ သိပ်မထုံးဆန်ဆာလိုနဲ့ ကင်နိုင်ရွင်းနေတာကို မသိမသာကြည့်ပြီး သူ တစ်ခုခုံကို မိတ်ကျွေနေပုံရ တယ်။

နောက် . . . ရန်မျိုးက လျှို့လျှို့ရှုက်ရတ်လေး တစ်ခုတွေ့ပြီး လိုက်တယ်။ ဒါကို ဘယ်သူမှ သတိမထားမိပေမယ့် ရွက်ဝါကတော့ အသေအခြား မြင်လိုက်ပါတယ်။

အားလုံးပြီးသွားတော့ သူတို့လည်း တော်တော် အဖိုက် သက်သာသွားပြီလေ။ အဲဒီကုန်တိုက်လေးထဲက ပြန်ထွက်လာတော့ နေရောင်ခြည်က အားပျောစပြုနေပါပြီး မဆွေက အပြင်ရောက်မှ ကင်နိုကို အပြစ်ပြောတယ်။

“ကိုစ်ရယ် . . . ဒီရာသီမှာ ကုတ်အကျိုးကို ဒီလောက် ချေးကြီးပေါ်ပြီး ဝယ်စရာလား”

အကောင်ဒီကလည်း . . .

“အေးလေကွာ . . . မင်းဟောက အမို့ပျာယ်သိပ်မရှိဘူး။ သက်သက်မဲ့ ငွေဖြန်းနေသလိုပဲ”

၃၈ ■ ဓမ္မာသုဒ္ဓ

ကင်နိက ဘာမှ သိပ်ပြန်မပြောဘူး။
“ဒီလိပါပဲကျား၊ ချက်ချင်း တိချ်ချွဲသွားလိုပါ” တဲ့။
ဒီလောက်ပဲ ပြောတယ်။ နောက်တော့ သူတို့လည်း ပြန်ပြောတယ်။ ကင်နှင့် အကောင်ဒုက တက္ကခိုင်ရှားနေတာ တော်တော်နဲ့ မတည့်ဘူး ဖြစ်နေတယ်။ အောင်အချိန်မှာ ရန်မျိုးက လှစ်ခနဲ့ ဘယ်ပျောက်သွားမှန်း မသိဘူး။

အောင်မှာ အကောင်ဒု ရှားလိုက်တဲ့ တက္ကခိုင်တစ်စီးက စွဲတော်သွားပြီ။ ကားပေါ် တက်ခါနီးမှ ရွှေကိုပါက ရန်မျိုး ပျောက်နေမှန်း သွားတယ်။

“ခဏနေကြပါး၊ ရန်မျိုး ဘယ်ရောက်နေလဲ မသိဘူး”

ဒီတော့မှ သူတို့လည်း အာရုံဇနာက်သွားကြတယ်။ ဟိုဟို အဲလဲသည်မှာ ရှားကြည့်တယ်။ အကောင်ဒုနှင့် မဆွဲတို့က၊ . . .

“ဒီကောင်ကျား . . . ။ မပြောမရှိနဲ့ ဘယ်ရောက်သွားပြန်ပြောမသိဘူး”

“အောင် ရန်မျိုးဆိုတဲ့ကောင်ကလေး ခုက္ခဏာကို ပေးတယ်။ ပြန်ပြောမှ . . .”

လက်နှုအခိုက်အတန်အတွင်းမှာတော့ ရန်မျိုးဟာ သူတို့အဲရဲ့ ကျော်ရှင်ဆိုတာကို သူတို့တွေ မေ့လေသွားပါပြီ။ ရွှေကိုပါက ရန်မျိုးကျော်ရှင်ခဲ့မှာ စိုးမိမိပြီး စိတ်ညွှန်နေပုံပါပဲ။ ကားတောင် ရှားပြီးအဲ မဟုတ်လား။ သူမလည်း တတ်နိုင်သမျှ ပတ်ဝန်းကျင်မှာ ပြုဗြို့ပြီး မရတယ်ပေါ့။

အောင်အချိန်ကျမှ ရန်မျိုးက လမ်းထောင့်အကွယ်တစ်ခုကျော်

လူနောက် ■ ၉၃

ဘွားခနဲ့ ပေါ်လာပါတယ်။ သူက ပြုဗြို့ပြီးနဲ့ ပြောတယ်။ အပေါ်သွားတာတဲ့ ဒီတော့လည်း ဘယ်သူက ဘာပြောလို့ရမှာလဲ။ အနှစ်ရာယ်ဆိုတာလွယ်ထားလို့မှ မရတာ။ ရှားပြီးသား တက္ကခိုင်တော် ဟောလို့ဆိုပြီး ထွေကိုသွားပါတယ်။

ခဏနေမှ သူတို့လည်း နောက်တက္ကခိုင်တစ်စီး ထပ်ငါးလို့ရတယ်။ သူတို့နှစ်တွဲက နောက်ခန်းမှာ စီးတယ်။ ကင်နိက တစ်ယောက်တည်း ရှေ့ခန်းမှာ စီးတာပေါ့။ ရွှေကိုပါ့ မဆွဲတို့က သူတို့ဝါးယောက်စလုံးရဲ့ ဝယ်လာသမျှ အထုတ်အပိုင်းတွေကို တာဝန်ယူပြီး သယ်လာတော့ သူမတဲ့ ပေါင်ပေါ်မှာ ပစ္စည်းတွေက အပြည့်အလျှော့ပဲ။

ရန်မျိုးက တက္ကခိုင် စီးနေရင်း၊ ရွှေကိုပါ တိန်းသိမ်းထားတဲ့ ကင်နှင့် ရဲကုတ်အကျိုးကို ထုတ်ပြီး ဖြန့်ကြည့်တယ်။ ပြီးတော့ . . .

“ကင်နိဟာက နိုက်သားပဲပျား။ အစရာင်လေးလည်း မဆိုပါဘူး။ ဒါပေမဲ့ . . . ကင်နှင့်တော့ သိပ်မလိုက်ဖက်လောက်ဘူး”

သူမကားကြောင့် ရှေ့ခန်းမှာ စီးနေတဲ့ ကင်နိက . . .

“လိုက်ပါတယ်ကျား မင်းကလည်း . . . ။ ငါနဲ့ အောင်အရောင်က အဆင်အပြည့်ပဲ”

“ဒါဖြင့် ဝတ်ပြုပျား . . . ။ ကင်နိက ကုတ်အကျိုးကို ရေးကြီးပေးပြီးတော့သား ဝယ်လာတာ။ ဆိုင်မှာတုန်းကလည်း . . . ဝတ်တောင် ဝတ်ကြည့်ဘူး”

“ဟောကောင် . . . ဒါက Large Size ကျား ငါ ဝတ်နေကျော်ပို့ပဲ”

“ဘာပဲဖြစ်ဖြစ် . . . ဝတ်ကြည့်စမ်းပါ ကင်နိရာား။ ကြည့်ချင်လို့”

မဆွဲကလည်း ကင်နိုက် ဝင်ပြီး တိုက်တွန်းလိုက်ပါတယ်။
“ဟုတ်သားပဲ ကိုဇ်ကလည်း . . . ဝတ်ကြည့်စမ်းပါ။ ကျွန်ုတ်၏
လည်း ကြည့်ရတာပေါ့”

“အခ ဝတ်ပြရမှာလား”

“ဒါပေါ့ဘူး . . . ရော့ . . . ဒီမှာဝတ်ကြည့်”

ရန်မျိုးက ကင်နိုက် ကုတ်အကျိုးကို ထိုပေးတော့ သူက အင်တော်
တင်နဲ့ ယူလိုက်ပါတယ်။ နောက် သူက တ္ထာနီဒရိုင်ဘာကြီးကို မလျှော့
သလိုနဲ့ တစ်ချက်လျမ်းကြည့်တယ်။ သဘောကောင်းပုံရတဲ့ ဒရိုင်ဘာ
ကြီးက ကင်နိုက် ရင်းရင်းနှိမ်း ပြောလိုက်ပြန်တယ်။

“ဟုတ်တယ် အစ်ကိုရဲ့ . . . အကျိုးဝင် ဆိုင်မှာ တစ်ခါ
တည်း ဝတ်ကြည့်မှာ မဟုတ်လို့ အိမ်ရောက်မှ အဆင်မပြောဘူးဆို
သွားရောပဲ။ အခ ကားပေါ်မှာ ဝတ်ကြည့်လိုက်တော့ အဆင်မပြောရင်
ပြန်လဲလို့ ရသေးတာပေါ့။ မဟုတ်ဘူးလား”

ကင်နိုလည်း အားလုံးရဲ့ဆန္ဒအတိုင်း ကုတ်အကျိုးကို ဝတ်ပြုစွာ
ဆုဖြတ်လိုက်ရတော့တာပေါ့။ သူက ကုတ်အကျိုး ကာကိုရောင်လောကို
ဝတ်ပြီး နောက်ခန်းက ဂိုယ်လူတွေဆဲ လျည့်ပြလိုက်ပါတယ်။

“ဟာ . . . မဆိုဘူးဘူး လိုက်သားပဲ”

“အေးနော် . . . ဆိုင်ကလည်း ကွက်တိပဲ။ လုံးဝ အပိုအထိ
မရှိဘူး”

“ကုတ်ဆိုပေမယ့် ဂျင်းနဲ့ပါ ဝတ်လို့ရတယ်။ ဒီတစ်ခါ ကင်နို
တော်သွားပြီး ဒါပေမဲ့ . . . ရေးတော့ နည်းနည်းများတယ်”

အဲဒီလို့ အကောင်အိရုရယ်၊ မဆွဲရယ်၊ ရန်မျိုးရယ် တစ်ယောက်

တစ်ခွန်း မှတ်ချက်ချလိုက်တော့ ကင်နိုက ကျော်ပြီး ရှုံးကို ပြန်လှည့်
သွားတယ်။

ပြီးတော့ နောက်ကြည့်မှန်မှာ သူ့ကိုယ်သူ ကြည့်နေပြန်တယ်။
ကြယ်သီးတွေလည်း ခုံတယ်။ အိတ်ကပ်နှစ်ဖက်ကို စစ်ကြည့်လိုက်
တော့ ကင်နိုလေက်တွေ တုံးခဲ့ ဖြစ်သွားတယ်။ ချက်ချင်း . . . ကင်နိုက
ကုတ်အကျိုး ရဲ့ ညာဘက်အီတ်ကပ်ထဲကို နှီးကြည့်လိုက်တယ်။

ကင်နိုလေက်ထဲမှာ ပါလာတဲ့အရာကို အားလုံးက ဂိုင်းကြည့်နေ
ကြတော့တယ်။

“အဲဒီ ဘာကြီးတုန်းဟာ . . .”

အကောင်အိုရဲ့အမေးကို ကင်နိုက မောက်ကြာကြီး တင်းပြီး ပြန်
ဖြေပေးလိုက်ပါတယ်။

“ကွမ်းယာထုပ်”

အဲဒီနောက်မှာတော့ မေ့ခွန်းတွေ ပုက်လောရှိက်လာပါတော့
တယ်။

“ဟာ . . . ကုတ်အကျိုးအသစ်ထဲမှာ ကွမ်းယာထုပ်က ဘယ်လို
လုပ်ပြီး ပါလာရတာလဲ”

“အေးလော် . . . အကျိုးက အသစ်ဆိုပြီးတော့”

“မျက်လျည့်ပြတာများလား . . .”

ကင်နိုရဲ့ မျက်နှာတစ်ခုလုံး နဲ့ရဲလာဖြူး ဒေါသာကြော် လှော
တဆတ်ဆတ်တုန်းနေပြီး ကင်နိုမျက်နှာတဲ့ထဲမှာ မြင်လောင်နောက်တာ
ဆိုင်ကောင်တာမှာ ကွမ်းတွေ ပလုတ်ပလောင်းမြောနောက်တာမှာ လျှော့လျှော့
ပုံရှိပေးတော်ပါပဲ။

“ତୋର୍... ଧିଗ୍ନିଧିଃ ଧିଗ୍ନିତାଙ୍ଗୀ॥ କିମ୍ବା... ଗାଃ ଶଦ୍ର
ଗୁଣିତେର୍ଯ୍ୟ ଦ୍ୱାଃ ଲାତ୍ତୁ ଶ୍ରଦ୍ଧା ଫେରୁଥାଗ୍ନି ପ୍ରକ୍ଷିପ୍ତିଶ୍ଵରାଃ ମନ୍ୟ॥ ପ୍ରିୟ
ପ୍ରକ୍ଷିପ୍ତିଶ୍ଵରାଃ ମନ୍ୟ॥ ଗାଃ ଏଗ୍ନି ଗୁଣିତେର୍ଯ୍ୟ ଲୋହାର୍ଯ୍ୟ”

"ဟုတ်... ဟုတ်ကဲ"

"ဘုရား..."

ဆိုင်ကောင်တာပေါ် ကင်နိုက် ကုတ်အကျိုထပ်ကို ပစ်တင်လိုက်
တယ်။ တရာတ်ကြီးက အလန့်တွေားနဲ့ မောက်ကို ခုန်ဆုတ်ပြီး ထ
အောင်တယ်။

“හු.. . වෙශ්‍යාගිජ්‍යාත්‍යාත්”

သူက အော်ဖြစ်နေတဲ့ ကင်နိဂုံ ရတ်တရော် နားမလည်းမှု

“ଫୋଟୋଗ ଅରମାନି କୃତ ଚିତ୍ରରେ ପାଇଲୁଛି”

“ଓঁ... হাত্যাৰ্থী... দীপ”

“ଲୁଗ ହାତିଲେ କିଲୋକ ଓଇଲିଙ୍ଗେଫେରତାଳେ”

ကင်နိုက တရုတ်ကြီးရဲ့အမေးကို မေခွန်းနဲ့ပဲ ပြန်ဖြေပေးလိုက်၊
ပါတယ်။

“କିମ୍ବା... ତି କାଳେ”

တရတ်ကြီးက ကင်နိုင်ပြလိုက်တဲ့ ကွမ်းယာထုပ်ကို
သေချာလိုက်ကြည့်ပြီး...

“မန်းစစ်း . . . လူဟာက ကွမ်းထုပ်ထင်တယ်။ ဘယ်ဆိုင်က ဝယ်လာတာလဲ။ ၁,၂ ကွမ်း သိပ်ကြိုက်တာ . . . ။ တစ်ယောလောက် တားကြည့်မယ်၏”

“ဘယ်ဆိုင်က ဝယ်ရမှာလဲ။ မင်းဆိုင်ကလေ့ကွဲ၊ . . . ။ ဟောဒီ
ကုတ်အကျိုးဆိုတ်ထဲက ပါလာတာ။ ကုတ်အကျိုးက အသစ်ဝယ်တာ။
ဆိုတ်ကပ်ထဲမှာ ကျမ်းယောထူးပါလာတယ်။ ဒါ ဘာသော့လဲ”

“ဘာသောက်လဲဖို့တော့ ဝလည်း . . . ဘယ်သီမလဲ”

“အရမှုလာပြီး မသိချင်ယောင်ဆောင်မနေနဲ့။ မင်းတို့ဆိုင်က စည်းကမ်းမရှိဘူး။ အကျိုတွေကို မရောင်းခင် ယူဝါတယ်။ ပြီးတော့ ဝတ်ပြီးသားတွေကို အသစ်ဆိုပြီး ညာရောင်းတယ်။ ဒါ Customer တွေကို စောက်တာပဲ”

“လူဘက်က အဲဒီလို သက်သောမရှိဘဲ လျောက်မစွဲပါနဲ့”

“ဟာ... ဒီကျစ်းယောထိုင်က သင်သေခြေကျွေ၊ ငါး ဒီကျစ်း
အကျိုက် ယူဝတ်ပြီး... အိတ်က်ထဲမှာ ကွွန်းထုပ် လူတွေရှိနိုင်သော
သာင်းခြင်သေးလိုလဲ”

“လေနှင့်... ဝကို ဖောက်အနေတာ များပြု သေဆာင်ရွက်နိုင် ဖောက်တွေမှာ ပေါ်ပေါ် ပေါ်ပေါ် တရားခွဲပစ်လိုက်မယ်နော်။ ဝကို ဘာမှတ်နော်”

“အောင်မှ...သောက်တစ္ဆိပ်တရာ့...၊ ဒါ လျှပ်
လိုက်ရင် သေတွေ့ဖူယ်”

ကင်နိုက တရာတ်ကြီးကို လုပ်မလို လက်လှမ်းအချွေယ်မှာ ရန်မျိုး
က အမြန်ဝင်ဆွဲလိုက်ရပါတယ်။ ဆိုင်ထဲကနေ တရာတ်မကြီးတော်ယောက်
ထွက်လာပြီး နှစ်ဖက် အကျယ်အကျယ်တွေ မဖြစ်ရအောင် ကိုယ့်တဲ့
ကိုယ် ဆွဲကြရတာပေါ့။ ကင်နိုက သူ့တို့ဆံကို အတင်းပြန်တောင်းတယ်။
ဟိုကလည်း ရောင်းပြီးသားပစ္စည်းမှို့ ပိုက်ဆုံး ပြန်မပေးနိုင်ဘူးတဲ့။

ဒီလောက် လူတွေ ပြဿနာဖြစ်နေတာကို ရန်မျိုးရဲ့မျက်နှာက
တစ်ချက်တစ်ချက်မှာ ပြုစိစိ ဖြစ်ဖြစ်သွားတယ်။ ဒါကို ရွက်ရိုး စပြီး
မသက်ဖြစ်မိတယ်။ ကားပေါ်မတက်စင် ဒီကောင် ပျောက်သွားတာ
ကွမ်း သွားဝယ်တာဖြစ်မယ်။

ပြဿနာက ဘယ်လို့ ရှင်းမရဘူး။ ကင်နိုကလည်း စိတ်ကြိုး
တော့ ပိုဆိုးလာတော့တာပေါ့။ အတိုင်းရှင်းကို ရောက်နေပြီး
ပေါက်ကွဲနဲ့ တည်းတည်းလေးပဲ ကျိန်တော့တယ်။ အဲဒီအချိန်ကျွဲ့ ရန်မျိုး
က ရှတ်တရာဂ်ဝင်လာပြီး... .

“ဟာ... . ကင်နို... .” အဲဒီကွမ်းထုပ်ကို ခဏ္ဍဖြစ်စီပါချုပ်”
သူက ကင်နိုလက်ထဲက ကွမ်းထုပ်ကို ယူကြည့်လိုက်တယ်။
ပြီးတော့ သူ့နှစ်းကို သူ့လက်ဖဝါးနဲ့ ပိုက်ချုလိုက်ပါတယ်။

“အာ... . မှားကုန်ပြီ... . မှားကုန်ပြီ၊ ဒါ ကျိန်တော်ကွမ်းထုပ်
ပျော် ရှာက ကားပေါ်မှာ ကင်နိုအကျိုးကို ယူကြည့်ရင်။ လက်က လွတ်ကျော်
သွားတာ။ လက်စသတ်တော့ ကွမ်းထုပ်က အီတ်ကပ်ထဲ ဝင်သွားတာ
ကို... .”

“အမိ... .”

ကင်နိုဆို မျက်နှာက သေးသေးလေးပဲ ကျိန်တော့တယ်။ ရန်မျိုး

ကို သတိလစ်သွားရင် အခုလို ခံလိုက်ရမယ်ဆိုတာ အားလုံး သိတားပြီး
သားပါ။

ရန်မျိုးအကြောင်းကို မသိတဲ့ တစ်ဖက်ကုန်တိုက်က လူတွေက
တော့ ဒါဆုံးရင်လည်း ပြီးရောပျော်လော်။ ဒါပေမဲ့ သူ့အကြောင်း အတွင်းသို့
အစင်းသိတွေဖြစ်တဲ့ သူတို့တွေက ဟိုတာကို ကျေနပ်အောင် တောင်း
ပုန်ပြီ၊ ရန်မျိုးကိုတော့ မျက်နှာတော်းတော်း၊ အံတြိတ်ပြိတ်နဲ့ တပ်ခါက်
လာခဲ့ရတာပေါ့။ ရန်မျိုးကတော့ မျင်သေသေပဲပဲ။

အပြန်လစ်မှာ ရွက်ရိုး ရန်မျိုးရဲ့ လုပ်ကွက်တွေကို ပြန်တွေး
ပြီး တစိုင်းနဲ့ ရယ်လို့။ အဲဒီ ရန်မျိုးဆုံးတဲ့ကောင်ဟာလေ နောက်စရာ
ရှားလို့။

ကင်နိုဆိုတာ သူ့လက်ချက်နဲ့ အသက်ထွက်မတတ်ပဲ။ သူ့ခများ
ရန်မျိုးကို သွားမဲလိုက်လည်း မဖြစ်ပြန်ဘူး။ ဒီကောင့်မှာက ဆင်ခြေတွေ
အပြည့်နဲ့ မဟုတ်လား။



(၁၃)

ပေမယ့် လူချင်းမမြင်ဖူးကြဘူး၊ မြင်ဖူးအောင်လည်း မကြိုးစားကြဘူး ထော်။

ဇော်တဲ့ ရွှေကိုဝါက အဝေသင်အတွက် ကျူရှင်တူတာ တစ်ခုပဲ ရှုတာ။ ကျို့တဲ့အချို့တွေမှာ ရန်မျိုး ရှိနေလို သူမနားကို ကပ်ခွင့်ရတာ မဟုတ်ဘူး။ ချာတိတ်က ရွှေကိုဝါက ချစ်လွန်းလိုသာ သူတို့ရိုက်ကို လာရတာ။ ရန်မျိုးအကြောင်းတွေ ကြားထားတော့ ရှိန်တာပေါ့။

ရွှေကိုဝါကလည်း ရန်မျိုးကို တော်တော် သံယောဇ္ဈိရှိပုံရတယ်။ သူအကြောင်းတွေ၊ တွေ့ပြီး ရယ်မောကြည်နဲ့နေရတာကိုပဲ သူမက ကျွေ နှစ်နေတာမျိုး။ ရန်မျိုးက စင်စိုကောင်းတယ်။ သတ္တိလည်း ရှိတယ်။ ဟာသညာက်လည်း ခွင့်တယ်။ ပြီးတော့ သူမကိုလည်း ကာကွယ်စောင့် ရှောက်ပေးတယ်။ ကဲ့ . . . ဘာလိုသေးလဲ။ သူမနားမှာ သူရှိနေရင် ရွှေကိုအတွက် လုံခြုံမှုအပြည့်ရှိတယ်။

အဲ . . . တစ်ခါတလေမှာ ရန်မျိုး ရွှေညာက်တော် ပုံင့်လန်ပြီး နောက်ပြောင်တာမျိုးတော့ ခံရတယ်။ တော်ရဲလူက သူနောက်ရင် မခဲ့ နိုင်ကြဘူး။ ဒါပေမဲ့ . . . ရန်မျိုးက ရွှေကိုဝါကိုတော့ အဲဒါလိုမျိုး မနောက် ရက်ပါဘူး။

ရွှေဝက်လို ခေါ်တာမျိုး အတည်ပေါ်ကိုနဲ့ ဟောက်တာမျိုး၊ ဆိုင် မှာ စားသော်ပြီး ငွေရှင်းခါနီးမှာ ရွှေကိုရဲပိုက်ဆံအိတ်ကို ဖွက်ထား တာမျိုးလောက်သာ နောက်တာပါ။

ကင်စိနိုင် ဟိုတစ်ခါ ရန်မျိုးလက်ချက်မိပြီးကတည်းက သိပ် တော် မတွေ့တော့သလိုပဲ။ တကယ်လည်း ကင်စိုက သူကို လန်ပြီး တတ်နိုင်သမျှ ရှောင်နေတာပါ။ သူက ရန်မျိုးကို မမှန်လောယ့် လုံခြုံ

မြှေးသင်နဲ့ ဘွတ်တိတို့ရဲ့ သတင်းပေးချက်အရ အခုတယော ရွှေကိုဝါကို ဇော်တဲ့ ဆိုလိုတဲ့ ချာတိတ်ဟာ အတော်အတန် ရင်းနှီးမှုရှိကြ လို ရန်မျိုး သိရပါတယ်။ ရွှေကိုဝါ ပြောပြတာကတော့ ဇော်တဲ့ ရွှေကို ဘုံး ကို အသည်းအသန် ကြွောင်သတဲ့။ ဒါပေမဲ့ သူမက ဇော်ကို သူထဲ့ ချင်းအဆင့်မျိုးထက် ပိုခွင့်မပေးဘူးဆိုတာ ပြောပြီးသားဆိုပဲ။

အဲဒါကို ဇော်ကလည်း သဘောတူတယ်ဆိုလို ရွှေကိုဝါ သူကို အပေါင်းအသင်းအဖြစ် လက်ခံထားတာပါ။ ရွှေကိုဝါ ဇော်နဲ့ ရန်မျိုးကို မိတ်ဆက်ပေးဖို့ ကြိုးစားသေးတယ်။ ဒါပေမဲ့ နှစ်ယောက် စလုံးက သူမ အစီအစဉ်ကို ငြင်းပယ်ခဲ့ကြတယ်။

သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သိနေ့

၁၁။ မန္တာရွှေ

ဆိတေသာ ရွှေကတာပေါ့။ အခုလည်း ကင်နိုင်ပြီးကြေစည်နေတဲ့ ကိုစွဲဖို့
မအောင် မြင်ခင် ရန်မျိုး သိလို့မဖြစ်ဘူးလေ။

ရန်မျိုးဆိုရင် လူတွေက ကြောက်ကြတယ်။ သူကတေသာ နောက်
တာပေါမယ့် ခံရတဲ့လူက ရှုံမတတ် ခံစားရတာ။ ဒါပေမဲ့ လူတွေထဲ
လည်း ရန်မျိုးနဲ့ ပတ်သက်လာရင် အမှတ်မရှိကြပါဘူး။ အဲဒါလို့ အမှတ်
မရှိတေသာ ဘာဖြစ်သလဲ။

ဘာဖြစ်သလဲဆိုတေသာ ထပ်အနောက်ခံရတာပေါ့... ဒါပဲ။



ဒီနောက ရွှေကိုရဲ့ ဆယ့်ကိုးနှစ်ပြည့်မွေးနေ့ပါ။ 'သက်တဲ့ အဲ
လေအဲမှာ မွေးနေ့ရှုံး ရွှေကိုတစ်ယောက် စာရွှေကိုစာတမ်းတွေနဲ့ စာ
မေးပွဲအတွက် အလုပ်ရှုံးနေပါတယ်။ တိအစ္စကို ရန်မျိုးက ဆိုင်ထဲ
အမောက်ကောနဲ့ ရောက်လာပြီး... .

"ဟဲ... ရွာဝက်။ Happy Birthday"

"နှင်းနော်... ရန်မျိုး။ နှင့်ကြည့်ရတာ ငွေ့ခြွင်နေပုံရတယ်။ ကို
ကို ရွာဝက်တွေ ဘာတွေခေါ်လို့"

"ဘာဆိုင်လို့လဲဟာ။ မင်းကို ပြောချုပ်စိတ်တွေများပြီး မှာအောင်
မိတာကြီးကို... ."

"ဆိုင်ဆိုင်၊ မဆိုင်ဆိုင် နင် ငါ့ကို ရွာဝက်လို့ ခေါ်ပြီးသွား
လာထား... ဂိုက်ခံတစ်သောင်း"

"မပါဘူးကွဲ... ."

လူနောက် ၁၁

"အဲဒါဆို ထဲးစံအတိုင်း... သီချင်းဆိုပြီ"

"သီချင်းဆိုပြီဖို့ စိတ်ဘာမရှိဘူး၊ ဒါပေမဲ့... မင်းကို ဒါ အထူး
သတင်းတစ်ခု ပြောပြုမယ်"

"မထဲးရင်ရော... ."

"ထဲးပါတယ်ဆိုမှု"

"အဲဒါဆိုလည်း ပြောဘာ... ."

"ကင်နိုင်မဆိုးပြေားသွားပြီတဲ့... သီလား"

"တကယ်... ! ဟောတေသာ... . အဲ့သုစရာကြိုး"

"တကယ်ပြောတာ... . ဘာယ်သူ့ကို နိုးပြောသွားတယ်ဆိုတာ
ကိုသိရင် မင်း ဂိုဏ်းမဲ့... အဲ့သုသွားသို့မယ်"

"ပြောပြီး"

"တို့ရိုင်ကွက်ထဲက အပျို့ကြီးပါမီးနဲ့... ."

"ဟဲယ်... . ဒါဆို အန်တိမီးက အန်တိဇ္ဈာကို ပြန်ကျေပြီ
သွားတာပေါ့"

"ဟဲတိတယ်... . မမိုးက မဆွဲကို လျှပ်တစ်ပြိုက်အတွင်း
မှာ ချေပေါ်ရေား အနိုင်ရိုးပါ သွေ့သွားတာ... ."

ရွှေကိုက ပြီးထဲးတဲ့လေးနဲ့ ပြောတယ်။

"အခုလောက်ဆို အန်တိဇ္ဈာကိုး... . ပေါက်ကွဲနေလောက်ပြီး
ဖို့ ထို ထို"

"ဒါပေါ့... . ရပ်ကွဲက်ထဲမှာ လူတွေ အန်းအန်းကျောက်ကျောက်နဲ့
မနက်ကတည်းက ဒါပဲပြောနေကြတာ။ နေစစ်းပါ့ပြီး ရွှေကိုင့်... .
မင်းက ကိုယ့်အဖော်တစ်ပောက်လုံး အိမ်မှာ ပုန်တိုင်လာနှင့်တာထို

၁၂ • အမျိုးသွေ့

မသိဘူးလား”

“မသိဘူးဟဲ...” ငါ မနက်ထဲက ကျူရှင်သွားတက်နေတာ၊
တမေးပဲ နီးနေပြီ”

“သော်... ဒါခိုရင် မင်းက နေ့လယ်စာ မစားရသေးဘူးပဲ့”

“စားပြီးသွားပြီ...” နေ့လယ်က ဇော်တိ ဝယ်လာတဲ့ ဘဲသား
အပေါက်တွေ ငါစားထားတယ်”

“ဟွန်...”

ရန်မျိုးက ဇော်တိ ဆိုတဲ့နာမည် ကြားလိုက်ရှုံးနဲ့ သဝန်တိသွား
ပြီလေ။ သူ့မျက်နှာ စူပ်သွားတာ မြင်တော့ ချော်ဝါက မူပြု၊ ဇော်ပြီး
တယ်။ ပြီတော့ သူ့ကို ထပ်ကလိုပြန်တယ်။

“ဇော်က ငါကို မွေးနေ့လက်ဆောင်တစ်ခု ပေးသွားသေး
တယ်။ သူအဖေ နိုင်ပြောက ဝယ်လာတာတဲ့ ဒီမှာကြည့်... SWISS
MADE အစ်”

သူမက ဘူးဝယ်တစ်ဘူးထဲမှာ ထည့်ထားတဲ့ ဒီနှီးမပတ်နိုး
လက်စုနာရီလေးကို ပြုတယ်။ ကြားတာပေါ့လေ။ ရန်မျိုးကလည်း အဲ
ကျေပံ့ သူ့ကောဂိုးအိတ်ထဲက တစ်စုံတစ်ခုကို ထုတ်ယူလိုက်ပါတယ်။

“ရော့... ဒီမှာ၊ မင်းအတွက် ငါရဲ့ မွေးနေ့လက်ဆောင်”

ချော်ဝါက သူ လှပ်ပေးတဲ့ သစ်သားဘူးကို ဖွင့်ကြည့်လိုက်၏
တယ်။

“ဟယ်... လှလိုက်တဲ့ ဝါးယ်တောင်လေး”

သူမမျက်နှာမှာ အပေါ်တွေနဲ့ ပြည့်လျှောင်းမည့်လို့။ ချော်ဝါး
ဝါးယ်တောင်လေးကို ဖွင့်ပြီး ဖြန့်ကြည့်နေတယ်။ ခွဲရာသီဆိုတယ့်

လူနာ၏ သူ

ယပ်တောင်နဲ့ ယပ်ခိုင်ပေါ့လေ။ သူမ ကိုင်ထားတဲ့ ယပ်တောင်လက်ကိုင်
ရှိုးလေးကို သူက ပြလိုက်တယ်။

“အဲဒါဖတ်ကြည့်... မင်းရဲ့ SWISS MADE ထက် ပိုကောင်း
တယ်”

သူမက ယပ်တောင်လက်ကိုင်ရှိုးမှာ ခဲတံ့နဲ့ ရေးထားတဲ့ စာလုံး
တွေကို သေချာအသံထွက်ပြီး ဖတ်ပါတယ်။

“Made in De Tin ဟုတ်လာ”

“အေး... ဟုတ်တယ်”

“De Tin ဆိုတာ နိုင်ငံလား၊ ပြီးမြင့် တစ်ခါမှ မကြားဖူးပါဘူး”

“Made in De Tin ပါဆိုမှ ‘ဒီတင်ပြုလုပ်သည်’ ပေါ့ဟာ၊ ဒီမှာ
တင် လုပ်မှတော့ ပြည့်တွင်းပြစ်ပေါ့ ငရိန်မလေးရဲ့”

“ဧည့်... အဲဒီလိုလာ...” ခစ် ခစ် ခစ်”

ချော်ဝါက သူရှင်းပြုချက်အစွဲးမှာ သဘောက္ကလွန်းလို့ စိတ်
လွတ်၊ ကိုယ်လွတ် ရယ်မောလိုက်မိပါတယ်။

ကြည့်စမ်းပေါ်...” ဒီဟာ လုံနောက်လေးတစ်ယောက်ခဲ့ ချစ်
စရာကောင်းလှတဲ့ မွေးနေ့လက်ဆောင်လေးပေါ့။

ဒီလိုမွေးနေ့လက်ဆောင်မျိုးကို ကဗ္ဗာပေါ်မှာ သူမတစ်ယောက်
တည်းသာ ရှုံးတာဆိုရင် ဘယ်သူတွေ ပြင်းချင်ပါသလဲ။



(၁၄)

“ဘာ...မြှေသပ်...၊ ဘာပြောတယ်။ သူတို့နဲ့ယောက်ရည်းစားတွေ ဖြစ်သွားကြပြီ။ ဟုတ်လား”

ထိခဏလေးမှာပဲ နွေရာသီရဲ့ ပူပြင်းမှုဟာ ရန်မျိုးရင်ထဲအပူ ကို လုံးဝမဖိနိုင်ဘူးဆိုတာ သေချာသွားပါတယ်။ ဘွတ်တိုက သူတို့ ဝင်ပြီး ဖျောင်းဖျောင်း

“ရန်မျိုး... အရင်ဆုံး မင်းစိတ်ကို လျှော့ချလိုက်။ ဒေါ်အောင်အေးအေးထားပါ...”

“အေးလေကွာ... မင်းကလည်း ဒေါသချည်းပဲ။ အခုပ္ပနာ ရွှေကိုနဲ့ ဇော်တို့ဟာ ရည်းစားတွေလို့ ယူဆရတဲ့အဆင့်မျိုးလောက်ပါကြား၊ အတိအကျကြီးတော့ မဟုတ်သေးပါဘူး”

မြှေသပ်ရဲ့စကားအဆုံးမှာ ဘွတ်တိုက သူကို မေးလိုက်ပါတယ်။

“နေစမ်းပါဌီး ရန်မျိုးရ...” မင်းက ရွှေကိုဝါကို ဘာဖြစ်လို့ ရည်းစားရသွားမှာ ဖိုးနေရတာလဲ”

“ဒါ ချစ်နေလို့ပေါ့ကြ”

ဘွတ်ခနဲ့ ပြောလိုက်ပြီးမှ ရန်မျိုး နည်းနည်းရှုက်သွားတယ်။ ဘာပဲဖြစ်ဖြစ် အခုပုံ ဝန်ခံလိုက်ရတာ သူ့စိတ်ထဲမှာ ပေါ့ပေါ့ပါးပါး ဖြစ်သွားပါတယ်။

မြှေသပ်က သူကို ထပ်မေးပြန်တယ်။

“ဟုတ်ပြီ...” မင်း ရွှေကိုဝါကို ချစ်တယ်ဆိုရင် သူကို ဖွင့်ပြောပြီးပြီလား”

“ဟင့်အင်း... မပြောရသေးဘူး”

“ဟင်း... ဒါနဲ့မှား...” ရွှေကိုဝါ ရည်းစားရသွားပြီဆိုတာကို မင်းက ဘာလို့ဒီဇော်တုန်လှပ်နေရတာလဲ။ မင်းပဲ စဉ်းစားကြည့်လေ။ သူက အရွယ်ရောက်နေတဲ့ မိန့်ကလေးတစ်ယောက်။ သူ့ဘာ သာသူ ကြိုက်ချင်တဲ့လူကို ကြိုက်ပိုင်စွင့်ရှုတယ်။ ပြီးတော့ မင်းက သူကို ချစ်ခွင့်ပန်ထားတာလည်း မဟုတ်၊ ဘာမဟုတ်နဲ့...”

မြှေသပ်ရဲ့စကားက သူ့နဲ့သားထဲကို လင်းခနဲ့ ဖြစ်သွားစေပါဘယ်။ တစ်ပြိုင်နက်တည်းမှာပဲ ဖိုးရိမ်မှုတွေက သူ့တစ်ကိုယ်လုံးကို ပုံးလွှမ်းသွားရဲ့။

ရွှေကိုရယ်... .

ဒါ ဇော်ကျသွားပြီလား

ကျေးဇူးပြုပြီး မင်း အဲဒါချာတိတ်လေးတို့ ပြန်အဆုံးလိုက်ပါနဲ့

ကွာ...”

ရန်ပျိုးက မြှေ့သပ်နဲ့ ဘွတ်တို့တို့ကို မေးလိုက်တယ်။

“သူတို့နှစ်ယောက်ကို မင်းတို့က ဒီတစ်ခါ ဘယ်လိုပုံသဏ္ဌာန် နဲ့ တွေ့ခဲ့တာလဲ...”

ဒီတစ်ခါ ဘွတ်တို့က ဖြေပါတယ်။

“ပြီးခဲ့တဲ့ သောကြာနေ့သာက ဖော်တို့အဖွဲ့ဆိုတဲ့ Hip Hop စတိတ်ရှိုးတစ်ခုကို BME ကလည်မှာ ရွက်ဝါ လာကြည်သွားတယ်။ အဲဒီကို အလာမှာ... ရွက်ဝါက ဖော်တဲ့ကားနဲ့ လိုက်လာတာ။ အိုးကလေးအဖော်တစ်ယောက်လည်း ပါတယ်။ သူတို့နှစ်ယောက်ကို ကြည့်ရတာ ပျော်ပျော်ချင်ခြင် ကြည့်ကြည့်နဲ့နဲ့ကွား၊ နောက်တော့ ရွက်ဝါက ညာရှုစာရိခြေလောက်မှာ အဖော်ကောင်မလေးနဲ့အတူ တက္ကားနှင့် ပြန်သွားကြတယ်။ အဲဒါ ငါကိုယ်တိုင် တွေ့ခဲ့တာ...” ဟုတ်ပြုနော်

ရန်ပျိုး၊ ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးတွေ့ ရှုံးဝေလာပါတယ်။ သူက မေးလိုက်တယ်။

“အဲဒီဖော်တို့ ချာတိတ်ကို... မင်းတို့ ငါကို အနုလိုက် နိုင်မလား”

မြှေ့သပ်က သူကို ဆဲပါတော့တယ်။

“ငါလွှိုးထဲမှာ...” မင်းက လုပ်လိုက်ရင် အဲဒီလိုတွေ့ချုပ်၏ အချောက်ချင်းကြီးတော့ ငါလည်း အဲဒီဖော်ကို ဘယ်ရှာတတ်မှာမဲ့ ကွဲ။ နော်း... ငါ စဉ်းစားပါ့ပြီးမယ်”

အဲဒီမှာ ဘွတ်တို့က ရှတ်တရာ်ကို သူကို မေးလိုက်တယ်။

“ရန်ပျိုး... မင်းက အဲဒီဖော်ကို မြင်ဖူးချင်တာလား”

လူချင်းတွေ့ပြီး စကားပြောချင်တာလား”

“မင်းကလည်း ဘွတ်တို့ရာ...” ငါက အဲဒီချာတိတ်ကို ဘာလို သွားစကားပြောရမှာလဲ။ မြင်ဖူးချင်ရုံးလေးပါကွဲ...”

“ဒါများ... အဲဒီဆိုရင် လွယ်တယ်။ မင်းတို့နှစ်ယောက် ဒီမှာ ခေါ်စောင့်... ဟုတ်လား”

ဘွတ်တို့က သူနဲ့ မြှေ့သပ်နဲ့ကို အော်ခန်းမှာ ထားရစ်ခဲ့ပြီး အိမ်ထဲ ဝင်သွားတယ်။ ဆယ်မိန့်လောက်ကြာတော့ ရှာနယ်တွေ့ အထပ်လိုက် ပွဲပြီး ဘွတ်တို့ ပြန်ထွက်လာတယ်။

“ဒါဂျာနယ်တွေမှာ ဖော်တို့ ပါတတ်တယ်ကွဲ။ လာ... မြှေ့သပ်... မင်းပါ စိုင်းရှာ...”

ရန်ပျိုးကတော့ ဖော်တို့ကို တစ်ခါပါမဲ့ မမြင်ဖူးဘူးဆိုတော့ ဟိုနှစ်ကောင် ရှာနေတာကို ထိုင်စောင့်ရုံပဲပေါ့။ ခေါ်ကြာတော့ မြှေ့သပ်က သူကို ရှာနယ်တိတစ်စောင်မှာပါတဲ့ ဖော်တို့ပဲကို ပြုပါတယ်။

“ရော့... ဖော်ဆိုတာ အဲဒီပဲ”

သူ တွေ့လိုက်ရတာက ရှင်ရည် ဖြေဖြေသနနဲ့နှင့် ကောင်လေး တစ်ယောက်ပုံပါ။ နေပါ့ပြီး... ဒါချာတိတ်ကို ငါ မြင်ဖူးသလိုပဲ။

ရန်ပျိုးက ပျက်မျှောင်ကိုကုတ်ပြီး အသည်းအသန် စဉ်းစားလို နေပြန်တယ်။ ဟာ... ဟုတ်ပြီး...” မှတ်ပိုပြီး

ဟိုတစ်ခါက သူနဲ့ ‘သက်တဲ့ဆိုင်အုပ်ဝါယာ’ ဝင်တိုက်မိခဲ့တဲ့ ချာတိတ်ပဲ။ အဲဒီတုန်းက ချာတိတဲ့ ကျကျွန်းခဲ့တဲ့ လည်သာအနုလို မှတ်စုစာအုပ်လေးတောင် သူဆီမှာ ရှိသေးတယ်။ အဲဆွဲတဲ့ပြုလား စာအုပ်စင်မှာလား၊ စတိခန်းမှာလား၊ ပိုရိုတဲ့မှာလား၊ ဘယ်နှုန်း

၁၃၁ - အောင်

ဆောင်သိတော့ပေါယုံ တစ်နေရာရာမှာတော့ ရှိပါလိမ့်မယ်။

ရှိမျိုးက တစ်ခုချင်းစီ ဆက်စပ်စဉ်းစားရင်း သက်ဖြင်းမော
ပြောကို ချုပ်ကိုမိတယ်။ နောက် သူ အသက်ရှုံးလို့ မဝယာလို့ ခံစားလောက်
ထယ်။

ချစ်မိတဲ့သူဆိုတာ အခုလို့ တဖြည်းဖြည်း သေဆုံးသွားတယ်
ကဲတာမျှီးပါလာဘူး။

(၁၅)

“ချက်ဝါ”

“ပြောလေ”

“မင်းနဲ့ ဖောက်တွေကြားမှာ ဘယ်လိုဆက်ဆံရေးမျိုးပဲရှိရှိ၊ ငါ မသိချင်တော့ပါဘူး။ မင်း ငါကို လိမ့်ခဲ့တယ်ဆိုရင်တည်း ငါ ကျွန်ုပ် ပါတယ် ချက်ဝါရယ်...”

ပြောရင်းနဲ့ ရန်မျိုးက မျက်ရည်တွေ ဝကျလာတယ်။ အသံတွေ တောင် တုန်လို့။

“ဘူးကိုကြည့်ပြီး ချက်ဝါက ခစ်ခနဲ့ ရယ်ချလိုက်တယ်။

“ရန်မျိုး... နင် မင်းသား လုပ်မလို့ ဒုက္ခက်တင် လေ့ကျင့်အနတာ လာဟင်”

ဟာ... သူးပြီး... ။ သူ့ရင်ထဲမှာ ဒီနှစ်ခနဲ့ မြည်ဟိန်းသွား ပါတယ်။ ငါ ဘာမှ မတတ်နိုင်တော့ဘူးလား။ ချက်ဝါရယ်... ငါ မင်းကို နောက်နောက် မဟုတ်ပါဘူး။ တကာယ်ပြောနေတာ ချက်ဝါရဲ့။ တဆိတ် ကျေးဇူးပြုပြီး ဒီတစ်ခါတော့ ငါစကားကို ယုံပေးပါဘူး။

သူ့စိတ်တဲ့က ပြောသယူအားလုံးဟာ နှုတ်ခမ်းဝမှာပဲ ဓာတ်အြေးဆုံးသွားပါတယ်။ ရန်မျိုးက အားတင်းပြီး သူမနာမည်ကို ခေါ်လိုက် တယ်။

“ချက်ဝါ”

“ဟော... လုပ်ပြန်ပြီး... ခစ် ခစ် ခစ်”

သူမ ဘယ်လိုပဲ တံ့ဖြန်ပြန် ဒီစကားကို ပြောဖြစ်အောင်ပြော မယ်ဆိုတဲ့တဲ့တဲ့နဲ့ ရန်မျိုးက အံကို တင်းနေအောင်ကြိုက်ထားတားယံး သူ က အားယူပြီး ပြောလိုတာကို ရအောင် ပြောချပစ်လိုက်ပါတယ်။

နေ့ချုပ်တွေက ကတ္တရာလမ်းမပေါ်မှာ ပြောစွာအသေး ကတေးလိုနေကြပြီး၊ ကြောကျနေတဲ့ ရောက်ပါ သစ်ချက်ခြောက်တွေကလည်း လေအလွှာမှာ မြှေးထူးလွှင့်ပါးလို့။ တွန်လိမ့်ကော့ပျုံလို့။

အရာရာဟာ သူ့ကို လောင်ပြောင်နေသလိုပါပဲ။ ဗာဒ်ပင်နှင့် အောက်က စာပွဲပုံပုံလေးပေါ်မှာ ကြောည့်နှစ်ခွက်က မလှပ်မယ်ကို ဖြော သင်္ကာနေရဲ့။

အဲဒီစားပွဲခုပုံပုံလေးရဲ့ တစ်ဖက်တစ်ခွက်ဆီမှာနတဲ့ ထွန်းထောက်။ သူတို့က တိတ်ဆီတိမှုမှာ အကြည့်ချင်း အားပြုင်နေကြပြီး တယ်။ အဝေးဆီမှ ဥသ္သာင်္ဂီ္ဒ်အော်သံကို ကြားရတယ်။

ရန်မျိုးက သူမမျက်ဝန်းထဲကို တစ်ချက်စိုက်ကြည့်လိုက်ပြီး...

၁၂။ အမျှသွေး

လူနောက် ■ ၁၅၂

“မင်းကို ငါချစ်တယ် ရွှေကို”

“ရန်မျိုး...”

ရွှေကိုပဲအသံမှာ ဒေါသလှိုင်းလေးတွေ ရောစွက်နေပြီး၊ မျက် အာကလည်း တင်းမာလာပါတယ်။ သူက ရွှေကိုပါက ပြောပြီးသားစကား ပဲ ထပ်ပြောလိုက်ပြန်တယ်။

“မင်းကို ငါချစ်တယ် ရွှေကို”

“ရန်မျိုး... ဒါ နောက်စရာမဟုတ်ဘူး”

“မဟုတ်ဘူး ရွှေကို... ဒါ မင်းကို တကယ်ပြောနေတာပါ”

ရွှေကိုက သူ့ကို ဝင်းဝင်းတောက်တဲ့အကြည့်တွေနဲ့ နိုင်ကြည့်နေရဲ့။ ရန်မျိုးက မျက်လုံးကို စုနိတ်ထားလိုက်တယ်။ မျက်ရည်တွေ က ပါးပြင်ပေါ် စီးကျေလို့လာပါတယ်။ သူမက သူ့ကို ပြောတယ်။

“ရန်မျိုး... နင် မနောက်ဘူးဆိုရင်လည်း ကောင်းပြီး နင့် အတွက် ဒါ တစ်ခါတယ်း အဖြေဖော်လိုက်မယ်”

ရန်မျိုးခန္ဓာကိုယ်တစ်ခုလုံး တောင့်တောင့်တင်းတင်း ခံစားလိုက်ရတယ်။ နွေလယ်ခေါ်ကြီးမှာ သူက ခြေဖျား လက်ဖျားတွေ အောက်လိုပါလား။

ရွှေကိုဆီပါ သေမိန့်ကို သူက ရိုရိုသေသေ စောင့်မျှော်ဇွန် တယ်။ သူမအသံက တစ်လုံးချင်း ပိုပိုသုသ ပေါ်ထွက်လို့လာပါတယ်။

“နင့် ကို ဒါ မ ချစ် ဘူး ရန် မျိုး...”

ရန်မျိုးက အသိစိတ်ကို ပုံမှန်ဖြစ်အောင် မနည်းတိန်းထားလိုက်ရတယ်။ သူ့ဘဝမှာ နှီးထက် တပ်မက်မျှော်လင့်စရာ ဘာမှမှန်ဘူးလေး။ စကြိုဝင်ဗာတစ်ခုလုံးမှာ သူသာ စစ်အရှုံးဆုံး လူသားပဲ့ပါး

ရွှေကိုပါက ထိုင်နေရာက ထလိုက်တယ်။ ပြီးတော့ သူမက သူ့ကို နှုတ်ဆက်စကားတောင် မဆိုဘဲ ထွက်ခွာသွားတော့တယ်။

ရန်မျိုးတစ်ယောက်တည်း ကျောက်ရပ်ကြီးလို့ အသက်မဲ့လို့။ သူမရဲ့ခြေလှမ်းတွေက သူနဲ့ အငေးဆုံးကို ခရီးနှင့်လို့။ ပုံပြင်တစ်ပုဒ်ဟာ ယဉ်ယဉ်ကျေးကျေးပဲ ဇာတ်သိမ်းခန်းကို ရောက်ရှိလာခဲ့ပါတယ်။



(၁၃)

အခြေအနေလေးမှာပဲ သူက အဆင်ပြုသလို အလိုက်သင့် နေထိုက်ပါ
တော့တယ်။ အခုခံ သူ အဲဒီလိုနေလာတာ တစ်လတင်းတင်းပြည့်
သွားပြီ။ ရန်မျိုးက အသည်ကွဲပြီး ရင်ကွက်ထဲတောင် သိပ်မထွက်ဖြစ်
ပါဘူး။

ဒီန္တေတာ့ ဘာရယ်မဟုတ်ပါဘူး၊ သူ့အခန်းထဲမှာ ပစ္စည်းပစ္စယ
တွေ၊ အဝတ်အစားတွေ၊ စာအုပ်တွေနဲ့ အရမ်းရှုပ်ပွဲနေလို့ ရန်မျိုးက
အခန်းရှင်းနေမိတယ်။

အဲဒီလို ရှင်းလင်းနေတုန်း၊ စာအုပ်ပုံကြေားထဲက လည်သာအဖုန့်
မှတ်စာအုပ်ငယ်လေးတစ်အုပ် ထွက်လာပါတယ်။ ဒါ... ဟိုဇေလာတ်
ဆိတ်ချာတိတ်ရဲ့ စာအုပ်လေးပဲဆိုပြီး သူက ယူကြည့်လိုက်တယ်။ ဟို
လှန် ဒီလှန်ပေါ့။

ဒါပေမယ့် တစ်နေရာ အရောက်မှာတော့ သူ့နဲ့ အလွန်ရင်းနှီး
ခဲ့ဖူးတဲ့ လက်ရေးလေးတွေကို တွေ့လိုက်ရပါတယ်။ ရွာဝက်လေးနဲ့ လက်
ရေးတွေဆိုတော့ သူလည်း ဖတ်ကြည့်လိုက်မိတယ်။

ရွှေပါက ဇေလာတ်ရဲ့အချစ်ကို တွဲပြန်ထားတဲ့စာပါး

ဇေလာတ်...

နှင့်ကို ဒါ သူငယ်ချင်းတစ်ယောက်လို့ပဲ အင်္ဂါန်း
ခါဗြာ့ဝါး နှင့်ရဲ့အချစ်ကို ဒါ ပြုးယယ်လိုက်နယာ လျှော့ဝါး

အတိတ်ကာလကို အခန်းတံ့ခါး ပိတ်ထားနှိုး သူ မကြိုးစား
အဘွားဆီမှ မှန်စိုးရအောင် သူ မကြိုးစားပါ။ စစ်တုရင်ပွဲတွေကို အ-
ရန့် သူ မကြိုးစားပါ။ သူများတကာကို နောက်ပြောင် ကျိုဝယ်နှိုယ်
သူ မကြိုးစားပါ။ သူမကို သတိရနေစေရန် သူ ထုံးဝ၊ ထုံးဝ တို့
ထိုအတူ အတိတ်ကာလကို အခန်းတံ့ခါးဖွင့်ပေးနှိုး သူ မ-
စားပါ။ အဘွားဆီမှ မှန်စိုးအဖြတ်ခံရအောင် သူ မကြိုးစားပါ။ အ-
ရင်ပွဲတွေကို အရှုံးပေးရန် သူ မကြိုးစားပါ။ သူများတကာကို အ-
ပြောင်ပါအောင် သူ မကြိုးစားပါ။ သူမကို မေ့လျှော့သွားစောင်း
သူ မကြိုးစားပါ။
ရန်မျိုးက ဘာကိုမှ တကူးတက် မကြိုးစားတော့မျိုး

အဲဒီကိစ္စနဲ့ပတ်သက်လို့ ဖုန်တဲ့အတိုင်းပြောရရင် ငါချမှု
ထဲထွက် ရွှေးချယ်ထားပြီးပြီး နင် သူကို သိပါတယ်၊ အစုံး
နောက်တတ်တဲ့ 'ရန်မျိုး' ဆိုတဲ့အတ်ကိုကြီးလေး

ငါ သူကိုပဲချေပါတယ်၊ နှင့် ငါကတော့ အမြတ်စွာ
သူငယ်ချင်းတွေပေါ့ဟာ...၊ မကောင်သွားလား၊ နှင့်ကို တကယ်
ချုပ်တဲ့ ကောင်မလေးတစ်ယောက်လောက် ရပါစေလို့ ဘုရား
နှစ်ဦးတိုင်း ငါ ထွေတောင်းပေးပို့ပါတယ်၊ OK ငါန်း

ချက်ပါ

ရန်မျိုး ရင်ထဲမှာ ကုလားဘုရားပဲ လွည်းသွေ့လိုပဲ၊ မူညွှန်ခိုင်
ကြနေပြီး၊ ဒါ... ဒါ... ဒါလို့ ရွှေကိုဝါက ရန်မျိုးကို ဘာကြာ့င့် ပြင်း
ရတာလဲ၊ သူလည်း စဉ်းစားရင်းနဲ့ ဦးနောက်ခြောက်လာတယ်။

ငါကလည်း ညွှန်ညွှန်တယ်။ ဒီစာအုပ်လေးကို ဘာဖြစ်လို့မှာ
တော်လို့မှာ မဖတ်ခဲ့မိတာပါလိမ့်။

ရန်မျိုးတစ်ယောက် အခန်းထဲမှာ ဆောက်တည်ရာမရ ပြီးမြတ်
တုန်း အမောက် တံခါးလာခဲ့ကိုပါတယ်။

"ဒေါက်... ဒေါက်... ဒေါက်"

သူက တံခါးဖွင့်လိုက်တော့ အမောက် ပြောတယ်။ အောက်ထွေး
မှာ အကောင်ခို့တဲ့ မြှောပ်တို့ ဘွတ်တို့တို့ ရောက်နေတယ်တဲ့ အဲ
ရန်မျိုးလည်း လောတ်ရဲ့ မှတ်စုစာအုပ်လေးကို အိတ်ထောင်ထဲ ထောင်
လိုက်ပြီး သူတို့ကို အောက်မှာ ဆင်းတွေ့ရပါတယ်။

သူ့ကိုလည်းတွေ့ရေး မြှောပ်တို့က ကင်နိုအိမ်ကို အတင်းခေါ်
နေလို့ ပါသွားပြန်တယ်၊ ဟိုရောက်တော့ ကင်နိုအိမ်မှာ အိမ်ထောင်ရှင်
မကြီးဖြစ်သွားတဲ့ မမိုက် ခန့်ခွဲနိုက်း တွေ့လိုက်ရပါတယ်။

အဲမယ်... မဆွေရောပဲ့၊ ကြည့်ရတာ မမိုနဲ့ မဆွေတို့လည်း
ပြန်တည့်သွားပြီ ထင်ပါပဲ့။

ပြောရမယ်ဆိုရင် 'ရွှေကို' ကလွှဲလို့ အားလုံး လူစုံတက်စုံပါပဲ။
ရန်မျိုးက ဒီလောက်ဆိုရင် အခြေအနေကို တွေ့ကာလို့ ရနေပြီ။ သူက
စစ်တူရင်သမားပဲ့။

ဒီအိမ်မှာ 'ရွာဝက်လေး' ရှိကိုရှိရမယ်လို့ သူ တွေ့လိုက်ပါတယ်။
သူ မျက်စီ ကတော်ကြည့်လိုက်တော့ ရွှေကိုဝါလောက် ဆက်တိခို့တွေ့ရဲ့
နောက်မှာကွယ်ပြီး ပုန်းနေရှာပါတယ်။

ဒါဆို သူ့ကို အားလုံးပေါင်းပြီး Lesson ပိုင်းပေးကြတာ သေချာ
သွားပြီး၊ ရွှေကို သူ့ကို မချုပ်ဘူးလို့ ပြင်းခဲ့တာ ဒါကြာ့င့်ကိုး။ အဲဒီ
ရွာဝက်လေးက သူလို့ လူနောက်တစ်ယောက်ကို ပြန်နောက်သွားတာ
တော့ နည်းနည်းပြီးစရာပဲ့၊ သူက ခင်တည်တည်နဲ့ ရွှေကို ပုန်းနေ
တဲ့ ဆက်တိခို့မှာ သွားထိုင်လိုက်တယ်။ ပြီးတော့ သူက မကြားတကြား
နဲ့...

/ "ရွာဝက်တွေများ စိတ်ကိုပုဂ္ဂိုလ်တယ်။ အေးလေ... ပိုနှစ်ဘယ်း
တော်တော်များများ ဖော်ဒယ်လေးတွေလို့ လူနောက်တွဲခေါ်ပြီးဆောင်
သူ့ကျေမှ ဝက်ပုံပေါက်နေတာ စိတ်ပုဂ္ဂိုလ်လွန်းလို့ ထင်ပါပဲ့။

ရန်မျိုးစကားကြာ့င့် ပုန်းနေတဲ့ရွှေကိုဝါက စိတ်တို့၏ အောက်
နှုတ်ခမ်းကို စိကိုက်လိုက်ပါတယ်။ သူက သူမရဲ့ စိတ်တို့၏ ရှုပ်

သွေး = ထောက်

ရာက ထွက်လာအောင် လုပ်နေတာပါ။

ငြိုခေန်းမှာ ထိုင်နေကြတဲ့ မြှေသံပဲနဲ့ ဘွတ်တိုတိုက အဲဒါနို
သိတော့ ရယ်ကျကျ လုပ်နေကြတာပေါ့။ ကင်စိနဲ့ အကောင်အိုတို့တော့
မိုးဖိုခိုးထဲမှာ သူတို့မသိတွေကို ကူလုပ်ပေးနေကြပါတယ်။

ဒီနေ့ မဆွေနဲ့ မမိုတိုက ဦးဆောင်ပြီး ကတ်ကြေးကိုက လုပ်၍
ကြတာဆိုတော့ လုပ်အားပေးလို့ လူလိုတယ် မဟုတ်လာဘာ။

ရန်မျိုးက ရွှေဂါရိ ထွက်မလာမချင်း နည်းမျိုးစုံနဲ့ ပြောနေပါ
တော့တယ်။ ဘယ်လိုပြောမပြော ရွှေဂါရိကလည်း ပေကော်ပြီးနေတယ်။
ဒီတော့ ရန်မျိုးက နောက်ဆုံးနည်းကို ထုတ်သုံးရတော့တာပေါ့။ သူတို့
နောက်ဆုံးနည်းက တဗြားမဟုတ်ပါဘူး။ သူ့မျိုးပါလာတဲ့ ဇေလျှက်
မှတ်စုစာအုပ်လေးကို ထုတ်ဖော်ပြောတာပါပဲ့။ သူက မြှေသံပဲနဲ့ ဘွတ်တို့တို့
ကို ဖတ်ပြုသလိုနဲ့ ရွှေဂါရိကို သက်သက်မဲ့ ကလိုနေတာပါ။

“ကောင်မလေးတစ်ယောက်ကွာ... ဗိုလိုကြောက်နေတာ... အဲ
နဲ့ ငါက သူ့ကိုချိတယ်လို့ ပြောပေးလိုက်ပါတယ်။ အဲဒါမှာ ဗိုလိုကြော
က မူပြီးတော့ မချုပ်ဘူးလို့ ငြင်းလိုက်တယ်။ ပြီးတော့ ဇေလျှက်ဆုံး
ကောင်လေးဆိုကိုသွားပြီး ဗိုကို ချိတဲ့အကြောင်း သွားရင်ဖွင့်တယ်။

မြှေသံပဲက စကား ဝင်ထောက်ပေးတယ်။

“ဟုတ်လား... အဲဒီတော့...”

“အဲဒီတော့ တစ်ဖက်သားမယာ စိတ်အနောင့်အယုကြိုး
ပေါ့။ ဘယ်ကောင်းမလဲ။ ဟုတ်တယ်မှတ်လား”

သူ့စကားတွေကြောင့် ပုန်းနေတဲ့ ရွှေဂါရိရင်ထဲမှာ ကျော်လိုက်
ဖြစ်နေပြီး၊ ဒေါသစိတ်တွေကို သူ့မက မနည်းထိန်းနေရတယ်။ အဲ

က သူ့စကားကို ဆက်ပြောတယ်။

“ဒီမှာ ပါဖတ်ပြုမယ်... . သေချာနားထောင်”

ဟိုနှစ်ကောင်က သူတို့မသိသေးတဲ့ အကြောင်းအရာဆိုတော့
သေချာ အာရုံးစိုက်ပြီး နားစွင့်ထားကြပါတယ်။ အဲဒီအသီးနှာ ရွှေဂါရိ
ဘယ်လို့ မနေနိုင်တော့ဘူး။ ပုန်းနေရာကနေ ရန်မျိုးကို ချောင်းကြည့်
တယ်။ ရန်မျိုးက စာကို စပြီးဖတ်နေပါပြီး။

“ဇေလျှက်... ဗိုမှာ ချိတ်ရတဲ့လူ ရှိနေပြီတဲ့။ သူ့ကို နင်သိပါ
တယ်။ ယောက်ဥပုသ္ပားအား အရပ်းချုပ်စိုက်ပေးတဲ့ ရန်မျိုးဆိုတဲ့ အောက်
ကြိုးလေ... တဲ့”

ရန်မျိုးက ဖတ်လို့တောင် မဆုံးသောဘူး။ ရွှေဂါရိက ဆက်တိုး
ခဲ့နောက်ကနေ ဂုဏ်းခဲ့ ထွက်လာပြီး သူ့လက်ထဲက မှတ်စုစာအုပ်လေး
ကို လှမ်းလှလိုက်ပါတယ်။ သူက အဲဒီအခြေအနေကို ကြိုးထွက်ပြီးသား
ဆိုတော့ အမြန်ရောင်ထွက်သွားတယ်။

“ဟ... ဘယ်လိုဖြစ်တာလ... ကြည့်စစ်း... ခိုးကြောင်
နှီးရွှေဂါရိနဲ့ သူများကော်ပြောတာကို ချောင်းပြီး နားထောင်နေတယ်”

“ဘာဖြစ်ရမှာလ... နင် မဟုတ်တာတွေ လျောက်ပြောနေ
တာကို အမြင်ကတ်လို့... လူလိုပြီး...”

“အောင်မာ... ငါက ဘာလိမ်လိုလဲ။ ဒီမှာ မင်းပဲ ရန်မျိုးကို
ချိတ်တယ်လို့ ရေးထားတဲ့ဥစ္စာကို... မဟုတ်ဘူးလား... အဲ”

“အေး... ဟုတ်တယ်... ဒါပေမဲ့ နင်ပြောထားလို့မှာ
တဲ့အတိုင်းမှ မဟုတ်ဘဲ။ နင် မလိုချင်တဲ့ စာလုံးတွေကိုမြှုပ်နှံ
အေးမှာ မပါတဲ့ တဗြား... အပိုစာသားတွေ လျောက်ထည့်ဖွံ့ဖြိုးစွာ

၁၃၄ ■ အေမျိုး

များ... အဲဒီ လူလိမ့်ပေါ့”

“လာလုပ်မနေနဲ့ ရွှေဝက်... .” မင်းပြောချင်တဲ့ အစိက ဆိုတဲ့
မင်းကရော... . အဲဒီပဲ မဟုတ်ဘူးလား”

ရန်မျိုးက အဲဒီလိမ့်ပြောတော့ သူမက မျက်စောင်းတစ်ချက် ထုတ်
ထိုးလိုက်ပါတယ်။ နောက် ရွှေကိုပါက အရှက်ပြေ မေစွဲနှင့်တစ်ခု အေ
တယ်။

“နေစ်ပါ့။ . . . နင်က အဲဒီစာအုပ်ကို ဘယ်ကရလာတာလဲ”

“ဘက်တဲ့ဆိုင်ရွှေမှာ ကောက်ရတာ... .”

“ဟန်... . အဲဒီဖော်လတ်လိုတဲ့ကောင် တွေ့မယ်။ ကိုယ့်ပစ္စည်း
ကိုယ် သေချာ ဂရုမစိုက်ဘူး”

“သူ့ပစ္စည်းပဲ... .” သူ့ဘာသာသူ ဂရုစိုက်စိုက်၊ မစိုက်စိုက်
မင်းနဲ့ ဘာမှုမဆိုင်ဘူး”

ရွှေကိုက နှုတ်စင်းကိုကိုက်ပြီး သူ့ကို ပြန်စွာတယ်။

“သူ့ပစ္စည်းဆိုပေမယ့် ငါရေးထားတဲ့စာ ပါတာပဲ။ ငါနဲ့ ဆိုင်
တာပေါ်ဟဲ့... .”

“ဘာမှ မဆိုင်ဘူး”

“ဆိုင်တယ်”

“မဆိုင်ဘူး”

“ဆိုင်တယ်”

“...”

“...”

“...”

လူနောက် ■ ၁၃၅

အဲဒီလို ငြင်းရင်းရန်ရင်းကနေ ရွှေကိုပါက စိတ်တိုလာပြီး ရန်မျိုး
ကို လိုက်ရိုက်၊ ရန်မျိုးက အရိုက်မခံဘဲ ပတ်ပြေးနဲ့ တ်အိမ်လုံး ရန်း
နိုင်းကိုကျေလို့၍ နှစ်ဦးစလုံးရဲ့ မျက်နှာပေါ်မှာလည်း ရင်ခုန်သံတွေ့၊ ကြည်
နှုန္တတွေ ပြည့်လျှေလို့၍။

အချစ်ကို ရင်ဆိုင်စီသူတွေဆိုတာ ဒီလိုပါပဲ။ ဘာမှမဟုတ်တာ
လေးတွေကို ကိုယ်ပိုင်းစီစားချက်နဲ့ ခမ်းနားပြီးကျယ်လာအောင် လျောက်
လုပ်နေကြတာ။ အဲဒီမှာ တရာ့အချစ်တွေက ကမ္မာကျော်သွားကြတယ်။
တရာ့က လူသိနည်းတယ်။ တရာ့ကျေတော့ ဘယ်သူမှတောင် မသိလိုက်
ဘူး။

ဒါပေမဲ့ အဲဒီတွေက အားလုံးအတူတူပါပဲ။ ဥပမာပြောရရင်
ရှိမိယိုနဲ့ ဂျိုးလိုက်စိုးရဲ့ ကမ္မာကျော်အချစ်ဆိုတာ အကောင်အိုနဲ့
မဆွေတို့ရဲ့ အချစ်လောက်ပါပဲ။ ဘာမှ သိပ်မကွာဘူး။ သူတို့ ကမ္မာ
ကျော်တယ်ဆိုတာကလည်း စာရေးဆရာတွေက လျောက်ဖွဲ့စွဲပြီး
ရေးလိုက်၊ ဒါရိုက်တာက နာမည်ပြီး မင်းသား၊ မင်းသမီးတွေနဲ့ ရှုပ်ရှင်
ရှိက်လိုက် လုပ်တာကို။ ပုံမှန်အနေအထားအတိုင်းဆိုရင် ရှိမိယိုနဲ့
ဂျိုးလိုက်ဆိုတာ သေကွဲကွဲသွားတဲ့ သာမန် ချစ်သူနှစ်ယောက်ပါပဲ။
ကမ္မာပေါ်မှာ လူမသိသူမသိနဲ့ သေကွဲကွဲသွားတဲ့ ခုတွဲတွေ အများပြီး
နှုန္တတယ်ဆိုတာ အားလုံး သိပြီးသားဖြစ်ပါလိမ့်မယ်။

အခု ရန်မျိုးနဲ့ ရွှေကိုပါတို့နှစ်ယောက်ရဲ့အချစ်ကလည်း တကယ့်
ကို ရှိရှိလေးပါ။ ပူဇေားဝမ်းနည်းတဲ့အပါ မျက်ရည်ပဲပြီး နိချင်မယ်။
ပျော်ချွဲကြည်နှုန္တရင် ရယ်မောကြမယ်။

ဒါပါပဲ။ ဘဝဆိုတာ... .”

(၁၄)

အောင်ယူမယ်ဆိုတဲ့ သူတို့ရဲ့ အဆိုမရည်မှန်းချက်ကြီး အောင်မြင်သွား
ပြီလေ။ မင်္ဂလာဆောင်တာတောင် အတူတူဆောင်လို့။

ရန်မျိုးနဲ့ ရွက်ပါတိုက အဲဒီ အမြဲဗူးမင်္ဂလာဆောင်မှာ သတိ
သားအပဲ့ သတိနှုန်းအရဲ ဝင်လုပ်ကြပါတယ်။ ရွက်ပါက မြန်မာဝတ်စု
လလေ့လည်း လှတာပါပဲ။ မင်္ဂလာဖွဲ့မှာ သူမက ရန်မျိုးကို မကြာခဏ
နီးကြည့်တယ်။ အကြည့်ချင်းဆုံးတော့လည်း သူမက ရှုက်ပြီး အကြည့်
လွှဲသွားတာချည်းပဲ့။ ပြီးရင် ရန်မျိုးကို မကြည့်ဘဲလည်း မနေနိုင်ဘူး။
ထပ်ပြီး နီးကြည့်တာပဲ။

သူမ နီးကြည့်တာကို ရန်မျိုးက မျက်လုံးချင်း မိအောင်ဖမ်းပြီး
ဘာမှမပြောဘဲ မေးဆတ်ပြေတယ်။ ရွက်ပါကလည်း အဲဒါကိုပဲ ရှုက်နေ
တာ။

ဟာတ်တယ်ဓလ... .။ ရန်မျိုး မေးဆတ်ပြေတဲ့ အမိုးယ်ကို ရွက်ပါ
က 'ဝါတို့အလုညွှေကျရင်ရော ဘယ်လိုလဲ' ဆိုပြီး ဘာသာမြန်နေတာ
ကိုဘာ ရန်မျိုးဆိုတဲ့ကောင်က အဲဒီလို ပါရိစိတ္တးတာ။ ဘာမှမပြောစရာမလို
ဘဲ တစ်ဖက်သားကို ရှုက်သွားအောင် နောက်နိုင်တယ်။

သူတို့မင်္ဂလာဆောင်ကို တစ်ရိုင်ကွက်လုံးက လာကြတာဆိုတော့
မင်္ဂလာဆောင်က လူအရေးစည်တယ်။ သူတို့ သောက်နေကျ အရက်ဆိုင်
ပိုင်ရှင် ကိုယောလှယ်လည်း လာတယ်။ သတို့သားနှစ်ယောက်စလုံးက
သူ့ဖောက်သည်တွေ မဟုတ်လား။ ကိုယောလှုရဲ့ပိုင်းမှာပဲ မြှုသပ်နဲ့
ဘွတ်တို့တို့ကလည်း သပ်သပ်ရပ်ရပ် ဝတ်စားလို့၊ ပြီးတော့ ရော့မှုနဲ့တွေ
ကို အားရပါးရစားလို့။

အံမယ်... . ထူးထူးသန်းသန်း ဇော်တော် လာတယ်။

မိုးဦးကျေစကာလနဲ့ ပတ်ဝန်းကျင်တစ်ခုလုံး စွတ်ဖို့ လန်းဆန်းဆို
နေပါတယ်။ မိုးဦးကျေစဆိုပေမယ့် တကယ်က မေလတောင် မကုန်သေး
ပါဘူး။

အဲဒီမေလထဲမှာ ထူးခြားမှုတစ်ခုကတော့ ကင်နိတို့အတွဲရယ်။
အကောင်ဒိုတို့အတွဲရယ်ဟာ အတူတူ မင်္ဂလာဆောင်သွားကြတာပါ၏။
ဘာဖြစ်လိုလဲဆုံးတော့ စွန်လဆိုရင် ဝါဝင်သွားပြီလေ။ ကြည့်ရတာ
သူတို့တွေက ဝါပြန်ထွက်တဲ့အထိ မစောင့်နှင့်တော့ဘူး ထင်ပါပဲ။

အကေ လုံးဝမတည်ဘဲ မဟာပြိုင်ဘက်ကြီးတွေလို့ နေကြတဲ့
မဆွေနဲ့ မဖိုးတို့ဟာ အခုက္ခာပြန်တော့လည်း ချစ်ခင်နေလိုက်ကြတာ။
အမြဲတွဲတွဲနဲ့။ ဘာဖြစ်လိုလဲဆုံးတော့ ယောက်းတစ်ယောက်ကို ရှု

၁၄၀ ■ မော်သွေး

ဒေလတ်က လူသီခါစ အဆိုဇတ်တစ်ယောက်ဆိုတော့ မင်္ဂလာဆောင် မှာ အော်ဝိုလာထိုးနိုင်းတဲ့လူတွေ၊ ဘာတွေနဲ့ အပြတ်ကို မျက်နှာပွင့် နေတာ။

သတိသား၊ သတိသမီးနှစ်တွဲက ညီပရိသတ်တွေကို မင်္ဂလာ ခန်းမအနဲ့ လိုက်လဲ နှုတ်ဆက်နေကြပါတယ်။ ကိုယောလှဲလိုင်းကို ရန်မျိုးနဲ့ ချက်ဝါတိုက သွားထိုင်ကြတယ်။ ဘာရယ်တော့ မဟုတ်ဘူး ဟိုလျှောက် ဒီလျောက်ဆိုတော့ ညားလို့ ခဏလာထိုင်ကြတယာ၊ ပြီတော့ မြှေသပ်တို့ ဘွတ်တိုတို့လည်း ရှိတယ်မဟုတ်လာ။

ကိုယောလှက ရောက်ရောက်ချင်းပဲ ရန်မျိုးတို့ကို ထည့်ဝါဖြတယ်။

“ဟာ... ရန်မျိုး... လာ... ထိုင်ကွာ”

သူနဲ့ ချက်ဝါကို ကိုယောလှကြီးက အကဲခတ်ကြည့်နေပါတယ်။ ရောက်ရောက်ချင်းပဲ ချက်ဝါက မြှေသပ်ကို ပြောလိုက်တယ်။

“ဟဲ... မြှေသပ်။ ရော့မှန်တွေကို နှစ်တို့ချည်းပဲ တစ်ဖြ နှစ်ဖြ စားမနေနဲ့ ပါကိုလည်း တစ်ခွက်မှာပေး... ။ ငါ မစားရသေးဘူး”

ဟုတ်လည်းဟုတ်တယ်။ သူတို့စားထားတဲ့ ရော့မှန်ခွက်တွေထဲ စားပွဲပေါ်မှာ အများကြီးပဲ။ မရှိဘူးဆို အနည်းဆုံး တစ်ယောက် ထော်ခွက်လောက်ရှိမယ်။ သူတို့နှစ်ယောက်က သတိသား၊ သတိသမီးအတူ လုပ်နေရတော့ အခုထိ မစားရသေးဘူး။

မြှေသပ်က... ‘အေး... မှာပေးမယ်’ ဆိုပြီး သူတို့အတွက် ရော့မှန်နှစ်ခွက် မှာပေးပါတယ်။ အဲဒီအချိန်မှာ အကောင်အိုနဲ့ မတဲ့ တဲ့အတွက် သူတို့ရိုင်းကို ထည့်ခွဲဖို့ရောက်လာတယ်။ ကိုယောလှကြော

အကောင်အိုကို လက်ခွဲနှုတ်ဆက်ပြီး... .

“ဝိုးသာတယ်... အောင်ကြီးမှာ... ငါ တကယ်ပြောတာ။ မဆွဲလို ထက်မြေက်တဲ့ပိန်းကလေးနဲ့ အာထို ရှားသုတေသန မင်း သိပ်ကို ကံကောင်းတယ်။ အဲဒီ မင်းခဲ့ နိုသာမှုနဲ့ ပြောသုတေသန မှတ်၍”

ကိုယောလှက လူကြီးပါပဲ နှစ်ယောက်အထိတို့ စုတ်ပြုပြီး မင်္ဂလာစကား ပြောပါတယ်။ ကာယက်ရှုံးနှစ်ယောက်ကတော့ တို့ယော လွှဲစကားကြောင့် ဘဝင်နိုက်ပြီး တဲ့လဲပြုသွားတာအပဲ့

အဲဒီကို ရန်မျိုးက ရော့မှန်စားရင် အမြှင်ကုတ်သွားတယ် ထဲ ပါရဲ့။ သူပါးခင်က လွှဲတ်ခနဲ့ စကားတစ်ခွန်း ထွက်သွားပါတော့တယ်။

“အကောင်အိုတို့များ ရှိသား၊ ကြိုးစား ရှိုးစား... အဲဒီနဲ့ အခု သတိသားလေး ဖြစ်သွားပါရောလာ”

“အမိ...”

ကြည့်စင်း... လုံးဝ အော်တို့ပဲ။

သူစကားခဲ့အစိုးယ်ကြောင့် အကောင်အိုနဲ့ မဆွဲဆိုတာ မျက် နှာကို ရဲသွားတာပဲ။ ပိန်းကလေးဆိုတော့ ချက်ဝါလည်း ရှုက်သွားတာ ပေါ့။ ပျိမြှေသပ်နဲ့ ဘွတ်တိုတို့နှစ်ကောင်ကတော့ တာဟားဟားနဲ့ကိုနေ တာ။ ခုက မင်္ဂလာစကားပြောခဲ့တဲ့ ကိုယောလှကြီးလည်း ဘာလုပ်လို လုပ်ရမှန်းပသိ ဖြစ်လို့။ ရန်မျိုးတို့များ လူကြီးတွေကို ဒုက္ခပေးတာ။

အဲဒီလို သူများကို ခံခေါက်အောင် နောက်ပြောင်တတ်တာလည်း သူအကျင့် မဟုတ်လား။

ချက်ဝါက ရန်မျိုးကို စားပွဲအောက်ကနဲ့ ပေါင်တွဲ့ကြော ဆွဲလို့

၁၄၂ ■ ဓမ္မပွဲ

ဟန်လိုက်ပါတယ်။ မိန့်ကေလေးဆိုတာ ဒီလိုပဲ နိုင်ရာအကွက်ကနေ တိုက်
ခုံဘပဲ့၊ ရှင်မျိုးက အရမ်းနာသွားပေမယ့် တစ်ချက် မျက်နှာမပျက်ဘူး
ရယ်တောင် ရယ်နေလိုက်သေးတယ်။ လူနောက်ဆိုတော့ သူက သရှိ
ဆောင်ပါ ကောင်းတယ်။

အကောင်အိုတို့အတွဲလည်း သူတို့ရိုင်းက အမြန်ဆုံး လစ်ပြေး
သွားကြပါတယ်။ အခုလုပ်ပျော်မှာ ရန်မျိုးကို ဘာမှ မတွေ့ပြန်ဘဲ လက်
ရောင်တာ အကောင်အဲပဲ့ပဲ့၊ မဟုတ်ရင် လူလည်းကောင်မှာ တစ်ရှုက်က
နေ နှစ်ရှုက်ဖြစ်ကုန်လို့မယ်။

သူတို့မဂ်လာပွဲဟာ ရန်မျိုး၊ နောက်လိုက်တဲ့ ဓကားကြောင့်
အကောင်အိုတို့အတွဲ စိတ်ကသိကအောက် ဖြစ်သွားရတာကလွှဲရှု
အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ ထကယ်လို့ မပြီးခဲ့ရင်
မဂ်လာအောင်က ရန်မျိုး၊ နောက်တာနဲ့တင် ပြဿနာတွေဖြစ်ပြီး ပျက်
မဲ့သဘောနှိပါတယ်။

BURMESE
CLASSIC

(၁၀)

ကပ်ဖို့ ကောင်းထားလဲ”

“ဒါကတော့ သူတို့မဂ္ဂလာဖွဲ့လေဟာ... . . .” နည်းနည်းပါးပါး
တော့ သည်ခံရမှာပေါ့”

“အဲဒါချိရင် ပါနောက်တာကိုလည်း... . . သူတို့ သည်ခံကြပေါ့
မဟုတ်ဘူးလား”

“နင်ဟာလေ... . . စကားကို လိုက်ကပ်ဖြေးပြောနေတယ်၊ ဘယ်
လိုကောင်မှန်းကို မသိဘူး၊ နင် အနောက်ခံရတုန်းကရော ဘယ်လိုနေ
လဲ၊ ကိုယ်ချင်းစာမှာပေါ့”

“မော်... . . ဟိုတစ်ခါတုန်းက မင်းက ငါကို ကိုယ်ချင်းစာတတ်
အောင် နောက်ခဲ့တာပေါ့လေ”

“အဲဒါပဲ... . . နင်က ဒါတောင် ကိုယ်ချင်းမစာတတ်သေးဘူး”

“ဒီမှာ ရွာဝက်... . . မင်းငါကို သေလောက်အောင် နောက်ခဲ့
တုန်းက ငါ မင်းကို ဘယ်လိုတဲ့ပြန်ခဲ့သလဲ၊ ပြန်စဉ်းစားစမ်းပါ့ပြီး၊ ငါ
စိတ်ဆိုးခဲ့သလား... . . ခွင့်လွှာတ်ခဲ့သလား... . . ဖြေလေ”

“နင် ငါကို ခွင့်လွှာတ်ခဲ့တယ်”

“အေး... . . အဲဒါပဲ... . . ပါနောက်မိရင်လည်း ငါကို ခွင့်လွှာတ်ကြ
ပေါ့၊ ပါက အကျင့်ပါနေပြီ”

“သူစကားကြောင့် ရွှေကိုပါက ခင်တွေတွေလေး စဉ်းစားသွား
တယ်” ပြီးမှာ... . .

“အင်းနော်... . . ဟုတ်သာပဲ”

“.....”

“.....”

ညနေစင်း နိုးတို့မြတ်တွေက ပြန်ပြစ်စလေး ချွေလျားနေကြတယ်
တိတ်ဆိတ်ပြစ်သက်တဲ့ ပတ်ဝန်းကျင်မှာ သူတို့နှစ်ယောက်တည်း အေး
အေးလှလှ စကားထိုင်ပြောနေကြတာပါ၊ သူမက သူ့ကို ဝင့်ဝင့်စားစား
လေး ကြည့်ပြီး ခေါ်လိုက်တယ်”

“ရန်မျိုး”

“ဘာလဲ... . . ရွာဝက်လေးရဲ့”

“နင်... . . ဟိုနောက် မင်းလာဆောင်မှာ အကောင်ဒုံးနှင့် အနှစ်
ခွွာတို့ကို နောက်လိုက်တာ အခြားအသာစုံကောင်တယ် သိလား”

“မော်... . . သူတို့ပုံခံတွေနဲ့ ကိုယောလှ ပြောနေတဲ့စကားထွေ
ကိုကျတော့ မင်းက ထည့်မပြောဘူး၊ ဘယ်လောက် နားကြားနှင့်

၁၄။ ထေများ၏

အခါမှာ ရွှေကိုလည်း ရန်မျိုးအကွက်ထဲကို တန်ခေါ် ရောက်
သွားပါတော့တယ်။ ခဏကြောတော့ သူမက သူ့ရင်ခွင့်ထဲပါ ရောက်နေ
ပြီ၊ ဒါကြောင့် ပြောတာပေါ့။ ရန်မျိုးက ဉာဏ်များပါတယ်လို့။

အန္တအတိုင်းဆို လူနောက်လေးတစ်ယောက်ရဲ့ ရင်ခွင့်ထဲမှာ
ရွှေဝက်လေးတစ်ကောင် ပျော်ရွှေ့နေမှာ သေချာပါတယ်။

တကယ်တော့ အချို့ဆိုတာ တစ်ယောက်ရှိဘာမ်ယောက် အခြား
အလုန် တာဝန်ပေးထားတဲ့ နားလည်မှုတွေပဲ မဟုတ်လာဘူး။ ။

ကေးစားစွာဖြင့်

ထေများ၏
(၂၀၀၅ ခုနှစ်)



စာမျက်းပြုချက်အမှတ် [၅၀၀၅၉၀၀၉၀၈]